



CBCM

Herald

cbcmosc@gmail.com


၀၉၅ ၁ ၅၂၅၈၀၈

စီဘီစီအမ် သတင်းဂျာနယ်

(၁)ရက်၊ ဇန်နဝါရီလ၊ ၂၀၁၇ ခုနှစ်။

အတွဲ(၂)၊ အမှတ်(၁)

မြန်မာနိုင်ငံ ကက်သလစ်သာသနာတော်၏ သတင်းဂျာနယ်



ကမ္ဘာ့ငြိမ်းချမ်းရေးနေ့၊
ဘုရား၏မယ်တော် မာရီယားပွဲ
(၁ | ၁ | ၂၀၁၇)
**Happy
New
Year
2017**



ဘာသာပေါင်းစုံဓမ္မသဘင် ..စာ(၁၂)



ဘုရားကျောင်းကောင်းချီးပေးပွဲ .. စာ(၁၉)



ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲ...စာ (၉)



ခရစ်တော်၏ခေါ်သံနာခံခြင်း.. စာ(၁၅)

ကျွန်ုပ်တို့သည် ဘုရားသခင်၌ သစ္စာစောင့်သိပါမူ သေခြင်းသည် ကြောက်စရာမဟုတ်

ဗာတိကန်၊ ၂၂၊ ၁၁၊ ၂၀၁၆

ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာလ (၂၂) ရက်၊ အင်္ဂါနေ့ Santa Marta ဘုရားကျောင်းတော်တွင် ပြုလုပ်သော မစ္စားတရားတော်မြတ်၌ "ကျွန်ုပ်တို့သည် ဘုရားသခင်၌ သစ္စာစောင့်သိကြပါလျှင် သေခြင်းသည် ကြောက်စရာတစ်ခုမဟုတ်ကြောင်း" ပြောကြားသွားခဲ့သည်။ သတင်းထောက် Susy Hodges ၏ သတင်းပေးပို့တင်ပြချက်အရ ပုပ်ရဟန်းစစ်သည် ထိုနေ့၏ ဗျာဒိတ်တော်ကျမ်းမှ ကိုးကားကာ ကျွန်ုပ်တို့တစ်ဦးစီ၏ နောက်ဆုံးနေ့ ခရစ်တော်နှင့် တွေ့ဆုံရမည့်နေ့အကြောင်းကို အဓိကထားမိန့်ကြားသွားခဲ့သည်။ အသင်းတော်၏ဝတ်ပြုခြင်းဆိုင်ရာနောက်ဆုံးရက်သတ္တပတ်ကို ရောက်ရှိခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ သေခြင်းနှင့် နောက်ဆုံးနေ့ တရားစီရင်ရာအကြောင်း တွေးတောဆင်ခြင်ရန် ဘုရားသခင်၏ဖိတ်ခေါ်ခြင်းခံရပါသည်။ ကျွန်ုပ်တို့လူသားများသည် လောကအရာ စည်းစိမ်ပကာသနများကို အပတ်တကုတ်ရှာဖွေနေခြင်းဖြင့် သေခြင်းတရားသည် လက်တွေ့ဘဝတွင် မရှိသကဲ့သို့ နေတတ်ကြပါသည်။ သေခြင်းတရား အကြောင်းကိုလည်း မတွေးတောလိုကြပေ။ သို့သော် သေခြင်းတရားသည် ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ရမည့် အမှန်တရားတစ်ခုဖြစ်သည်။

ထို့နောက်ပုပ်ရဟန်းမင်းကြီးက မိမိပြုစုထားသော နေ့စဉ်လူဦးရေသေဆုံးစာရင်းမှတ်တမ်းစာအုပ်ကို ပြန်ပိတ်ကာ ထိုအရာသည် ကျွန်ုပ်တို့သေဆုံးသွားချိန်၌ လောကကြီးအတွက် မည်သည့်အရာများကိုချန်ထားပေးမည်နည်း၊ ကျွန်ုပ်တို့နောက်ဆုံးနေ့၌ ရင်ဆိုင်ရမည့် တရားစီရင်မှုအဖြေ



သည် မည်သို့ဖြစ်မည်နည်း ဆိုသည့်အရာကို ဆင်ခြင်စရာဖြစ်စေပါသည်။ သေသေချာချာ တွေးတောရန်လိုအပ်ပါသည်။ သို့သော် ကျွန်ုပ်၏ နောက်ဆုံးနေ့ရောက်လာသောအခါ ခရစ်တော်၏ရှေ့မှောက်၌ အခစားဝင်ရမည့် အချိန်နာရီတွင် ခရစ်တော်က ကျွန်ုပ်အားပေးအပ်ခဲ့သော အရည်အချင်းအစွမ်းအစကို ကျွန်ုပ်သည်မည်သို့ အသုံးပြုခဲ့သနည်း၊ မည်သို့ရှင်သန်ခဲ့သနည်း၊ နေ့စဉ်ကြားနာရသော နတ်တော်ထွက်စကားကို မည်သို့လက်ခံနာယူခဲ့သနည်း၊ ခရစ်တော်က ကျွန်ုပ်တို့အား လှည့်ဖျားခြင်း မခံရစေရန် သတိမူဆင်ခြင်ရန် တိုက်တွန်းပေးထားပါသည်။ ခွဲခြားခြင်း၊ လျစ်လျူရှုခြင်း အပေါ်ယံဆိုင်သော အရာများ၏ လှည့်စားခြင်းများသည် လောကဆိုင်ရာအရာများမှ ကျော်လွန်နိုင်ခြင်းမရှိဘဲ ထိုအရာများသည် သေခြင်းတရား မရှိသည့်အလား ကျွန်ုပ်တို့ကိုလှည့်စားတတ်ပါသည်။ ခရစ်

တော်ကြွလာသောအခါ ကျွန်ုပ်အား မည်သည့်နေရာတွင် တွေ့နိုင်မည်နည်း၊ မတည်မြဲသော လောကအရာများစွာကြား၌သာ တွေ့ရမည်လော၊ ကျွန်ုပ်တို့ငယ်ငယ်က သွားရောက်သင်ကြားခဲ့သော ဘုရားစကားအတန်းမှ သွန်သင်ချက်များဖြစ်သည့် သေခြင်း၊ တရားစီရင်ခြင်း၊ ငရဲနှင့်ကောင်းကင်ဘုံဟူသော အရာ(၄)ခု အကြောင်းကို ကြားဖူးကြပေလိမ့်မည်။ ထိုအရာသည် ကျွန်ုပ်တို့ကို ခြောက်လန့်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သို့သော် ထိုအရာသည် အမှန်တရားဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အနားအမြဲရှိနေသောကြောင့် ကျွန်ုပ်တို့၏နလုံးသားကို အမြဲသတိမူထားဘဲ ဘုရားရှင်နှင့် ခပ်တန်းတန်း အနေအထားတွင်သာ အသက်ရှင်မည်ဆိုလျှင် ထိုအရာသည် စိုးရိမ်စရာဖြစ်လာပါသည်။ ဘုရားရှင်နှင့် ဝေးသထက် ဝေးကွာသွားလျှင် ဘုရား

ရှင် ဂတိထားသော ထာဝရအသက်နှင့်လည်း ဝေးကွာသွားမည်ဖြစ်သည်။ ထိုအရာသည် အလွန်စိုးရိမ်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည် မိမိ၏ တရားနာပရိတ်သတ်များအား အဝေးကြီးကျန်သေးသည်ဟု ထင်ရသော်လည်း လက်တစ်ကမ်းတွင်သာ ရှိသော နောက်ဆုံး တရားစီရင်ရာနေ့အကြောင်းကို အလေးထား သုံးသပ်ရန်လိုအပ်ကြောင်း အားပေးတိုက်တွန်းခဲ့သည်။ ထိုနေ့၏ ကျမ်းစာထဲမှ " အဆုံးတိုင်တည်ကြည်သောသူကို ထာဝရအသက်၏ ဆုလာဘ် ငါပေးမည်" ဟူသော ခရစ်တော်၏ စကားကို ပြန်ရွတ်ပြကာ ဘုရားရှင်အပေါ် သစ္စာရှိခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်။ သေခြင်းတရားသည် ကျွန်ုပ်တို့ထံသို့ ရောက်လာလျှင်လည်း စိန်ဖရန်းစစ်အစီစီကဲ့သို့ တည်ငြိမ်စွာ ကြိုဆိုလက်ခံနိုင်မည် ဖြစ်သည်။ တရားစီရင်ရာနေ့ရောက်သောအခါတွင်လည်း ကျွန်ုပ်တို့သည် ခရစ်တော်အား မျှော်ကြည့်လျက် "သခင်ကျွန်ုပ်သည် အပြစ်များစွာ ပြုမိပါ၏။ သို့သော် ကိုယ်တော်အား သစ္စာတည်ကြည်နိုင်ရန်ကြိုးစားခဲ့ပါသည်" ဟုဆိုသော် ကောင်းမြတ်သော ဘုရားရှင်ခရစ်တော် သခင်က အဆုံးတိုင်တည်ကြည်လော့ ထာဝရအသက် ဆုလာဘ်ကို ငါပေးမည် ဟုပြန်ပြောမည်မှာ အသေအချာပင် ဖြစ်သည်။ ခရစ်တော်အပေါ် အဆုံးတိုင်သစ္စာရှိခြင်းဖြင့် ကျွန်ုပ်တို့သည် သေခြင်းကိုလည်း မကြောက် ၊ သေသွားလျှင်လည်း တရားစီရင်ခြင်းကို ကြောက်ရန်မလိုတော့ပေဟုဆိုကာ မိမိ၏ ဩဝါဒကို နိဂုံးချုပ်သွားခဲ့သည်။ (CBCM-osc)

ခရစ်တော်၏ နှလုံးသားကို ပိုင်ဆိုင်သော ရဟန်းများ ဖြစ်ကြရန်

CBCP ၊ ၂၉၊ ၁၁၊ ၂၀၁၆

ခရစ်တော်၏ နှလုံးသားကို ပိုင်ဆိုင်သော ရဟန်းများ ဖြစ်ကြရန် ဖိလစ်ပိုင်နိုင်ငံ Lingayen-Dagupan သာသနာ့ဂိုဏ်းချုပ်ဆရာတော်ကြီး Socrates Villeges က နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ရဟန်းသိက္ခာခံယူကြသော (Rogationist) ရဟန်းများအား မိန့်ကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံရှိ Paranaque သို့ (Rogationist) ရဟန်းများ ရောက်ရှိခြင်း၏ နှစ်ပေါင်း (၄၀) ပြည့်သော ထိုနေ့တွင် ရဟန်းသိက္ခာတင်ခြင်း အခမ်းအနားကိုလည်း တပြိုင်နက်ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ဂိုဏ်းချုပ် ဆရာတော်ကြီးက ရဟန်း သိက္ခာခံယူကြသော ရဟန်း (၅) ပါးတို့အား St. Teresa of Avila ၏ ဆုတောင်းမေတ္တာကို အဓိကကိုးကားကာ ဘုရားတရား အလွန်ကိုးရှိုင်းကြသော်လည်း မိမိတို့၏ ခေါ်တော်မူခြင်းခရီးလမ်းအတွက် လိုအပ်သော အသိပညာဗဟုသု

တ တို့လုံလောက်စွာ မရှာဖွေ၊ မလေ့လာကြသော ရဟန်းများစွာတို့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြောင်းနှင့် ယခု ရဟန်းများတို့သည် ရဟန်းဖြစ်ပြီးသွားသော်လည်း ရဟန်းဘဝကို အထောက်အကူပြုသော သင်ယူလေ့လာမှုများကို အဆုံးမသတ်သင့်သေးကြောင်း၊ ဆက်လက်ကြိုးစား လေ့လာရဦးမည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။ ခရစ်တော်၏ နှလုံးသားကို ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် သီအိုလောဂျီ၊ ဖိလောဆော်ဖီများကို ဆက်လက်လေ့လာရဦးမည်ဖြစ်ကြောင်း ဂိုဏ်းချုပ်ဆရာတော်ကြီးက အလေးထားပြောကြားသွားသည်။ မိမိ၏ဩဝါဒကို အချက်သုံးချက်ဖြင့်ပေါင်းထည့်ကာ မြွက်ကြားခဲ့ရာမှာ ရဟန်းသစ်တို့သည် တည်ကြည်သော အသိတရား၊ ရှင်းသန့်သောနှလုံးသားနှင့် ရက်ရောသော စိတ်စေတနာတို့ ထားရှိရန်လည်းကောင်း၊



ရဟန်းဖြစ်လျက်နှင့် ငွေကိုမက်မောခြင်းသည် ဆိုးဝါး၏။ သို့သော် မိန်းမကိုမက်မောခြင်းက ပို၍ဆိုးသည်ဟု ချီးမြှင့်လည်းကောင်း၊ ခရစ်တော်ကသာလျှင် သင်တို့က စမတ်ကျသူ၊ ခန့်ညားသူအဖြစ် မြင်ကာ နေထိုင်သင့်ကြောင်းတို့ကို ပြည့်စုံစွာ ပြောကြားသွား

ခဲ့သည်။ ထိုနေ့ကိုရွေးချယ်ကာ ရဟန်းသိက္ခာတင်ခြင်းကို ကျင်းပရခြင်းမှာ ဖိလစ်ပိုင်နိုင်ငံသို့ (Rogationist) ရဟန်းများ ရောက်ရှိခြင်း နှစ် (၄၀) ပြည့်နေ့လည်းဖြစ်သောကြောင့် ဖြစ်ကြောင်း CBCP သတင်းအရ သိရှိရပါသည်။ CBCM-osc

အသစ်ပြုပြင်ပြောင်းလဲခြင်း၏ကျေးဇူးတော်ကိုမငြင်းပယ်နှင့်

ဇာတိကန် ၊ ၁၂၊ ၂၀၁၆။



ဒီဇင်ဘာလ (၁)ရက် ကြာသာပ တေးနေ့၌ Casa Santa Marta တွင်ပြု လုပ်သော မစ္စားတရားအတွင်း ပုပ်ရဟန်း မင်းကြီးက ပါဝင်တက်ရောက်သူများအား ဘုရားသခင်၏ကျေးဇူးတော်ကိုလက်ခံနိုင် ရန် ကူညီပေးပါမည့်အကြောင်း ဘုရားသ ခင်ထံမှ ခွန်အားတောင်းခံကြရန် အားပေး တိုက်တွန်းခဲ့သည်။ Linda Bordoni ၏ သတင်းပေးပို့ချက်အရ ပုပ်ရဟန်းမင်းကြီး သည် မိမိ၏ နံနက်ခင်းမေတ္တာတွင်လည်း ကျွန်ုပ်တို့၏ အပြစ်အမှားများအတွက် ကြောင့် ဖြစ်ပေါ်လာသောအခက်အခဲများ ကိုခံနိုင်ရည်ရှိရန် ကျေးဇူးတော်ခွန်အား များ ပေးသနားပါဟု အစချီ ဆုတောင်းခဲ့ သည်။ ကျွန်ုပ်တို့ တစ်ဦးစီ၌ ဘုရားရှင်၏ ကျေးဇူးတော်ကို လက်ခံနိုင်ရန် အတား အဆီး ကိုယ်စီရှိကြပါသည်။ ထိုအတား အဆီးများကို ကြိုးစား တွန်လှန်ကြရန် လည်း မိန့်ကြားသွားခဲ့သည်။ အပြုသ ဘောဆောင်သော အတားအဆီးအခက် အခဲများသည် ကောင်းမွန်သောယုံကြည် ခြင်းကိုမွေးထုတ်ပေးပါသည်။ အခက်အခဲ

အတားအဆီးများကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်ပါသည်။ သို့ပြုလျှင် ထိုအရာသည် ကောင်းမွန်သောအဖိုးတန်သော အတား အဆီးများဖြစ်လာနိုင်ပါသည်။ ရှင်ပေါလူး ၏အသက်တာကို ပြန်သုံးသပ်ကြည့်ပါ။ ဘုရားရှင်၏ ပြောင်းလဲခြင်း ကျေးဇူးတော် ကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် တမန်တော်လုပ်ငန်းကို တစိုက်မတ်မတ် လုပ်ဆောင်လာနိုင်သော ခွန်အားများရှိ လာနိုင်လေသည်။ အပြုသဘောဆောင် သောအတားအဆီး အခက်အခဲများသည် ပြောင်းလဲခြင်း ကျေးဇူးတော်လာရန်လမ်း ကိုဖွင့်ပေးခြင်းလည်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး၏ မိန့်ကြား ချက်အရ အန္တရာယ်အရှိဆုံးအတားအဆီး များမှာပုန်းကွယ်နေသောအရာများပင်ဖြစ် သည်ဟု သူကဆိုသည်။ ထိုအရာသည် ထင်သာမြင်သာ မရှိသောကြောင့် ဖြစ် သည်။ တစ်ပြိုင်နက်တည်းတွင် ကျွန်ုပ် တို့တစ်ဦးစီ၌လည်း ထိုကျေးဇူးတော်များ ကိုလက်ခံနိုင်ရန် နည်းလမ်းကိုယ်စီရှိကြ သည်။ သို့သော်ထိုအရာကိုသတိမူပြီးခရစ်

တော်သခင်အား ကျွန်ုပ်တို့ကို သန့်စင် ပေးရန် အခွင့်ပေးကြရမည်ဖြစ်ကြောင်းတို့ ကိုလည်းပြောကြားပေးသွားခဲ့သည်။ ကျွန်ုပ်တို့အားလုံးတွင် ပုန်းကွယ် နေသော အခက်အခဲ အတားအဆီးများရှိ နေသည်။ထိုအရာ၏ သဘောသဘာဝကို သိရန်နှင့် ထိုအရာများသည် တိုးတက် ပြောင်းလဲခြင်း ခရီးစဉ်ကို အမြဲလိုပင်စီး ကာပိတ်နေတတ်ကြောင်းကိုလည်း ပြော ကြားသွားခဲ့သည်။ ကျွန်ုပ်တို့ကိုသည်ထို အရာများကို ခုခံရမည့်အစားငြိမ်သက်စွာ လက်ခံနေတတ်ပါသည်။ ထိုကဲ့သို့ပြောင်း လဲခြင်းလမ်းစဉ်အခြေအနေကို အသင်း အဖွဲ့များတွင်လည်းကောင်း၊ မိသားစုများ တွင်လည်းကောင်း ပြုလုပ်ရန် လိုအပ်နေ ကြောင်းတွေးခေါ်ကြရမည် ဖြစ်ပါသည်။ အခက်အခဲများစွာရှိသည်ဟု သင်တို့ဆို ကောင်းဆိုနိုင်ပါသည်။ ထိုအတားအဆီး အခက်အခဲများကို လက်ခံထားခြင်းသည် မကောင်းမှုကို လက်ခံထားခြင်းဖြစ်သည့် အပြင်ခရစ်တော်ကြွလာရာလမ်းကိုလည်း ပိတ်ဆို့ထားခြင်းဖြစ်သည်။ ထိုအပြင် ရဟန်းမင်းကြီးက အတားအဆီး အမျိုး အစား(၃)မျိုးကိုလည်း ဖော်ပြသွားသည်။ ယနေ့ကျမ်းစာမှ ပုံဥပမာကို အခြေခံကာ 'အနစ်သာရမဲ့ စကားများအကြောင်းပြော ကြားရာ ခရစ်တော်ကဏ္ဍကိုသခင်သခင်ဟု ခေါ်တိုင်း ကောင်းကင်နိုင်ငံသို့ဝင်ရမည် မဟုတ်ဟုဆိုထားသည့်အကြောင်း၊ သား နှစ်ဦးဖခင်အကြောင်းကို အခြေခံသည့် ပုံပြင်တွင်လည်း ဖခင်အား လယ်ထဲသို့ သွားပါမည်ဟု ကတိပေးလျက် လက်တွေ့ မလုပ်ဆောင်သော သားအကြောင်းကို လည်းကောင်း၊မိမိကိုယ်ကိုကာကွယ်ပြော လွန်းသော စကားနှင့် ဆင်ခြေများလွန်း သောစကားများသည်နတ်ဆိုး၏မကောင်း

သော အနံ့ဆိုးများဖြစ်သည့်အပြင် ခရစ် တော်၏ မွေးကြိုင်သောရန်ကို လွင့်ပြယ် စေနိုင်ပါသည်။ ခရစ်ယာန်များသည် မိမိ ကိုယ်ကိုမဟုတ်ခရစ်တော်၌သာ ဂုဏ်ယူ ဝင့်ကြွားရန်ဖြစ်ကြောင်းနှင့်ကျွန်ုပ်တို့သည် ခရစ်တော်ညွှန်ပြသော လမ်းစဉ်အတိုင်း မဟုတ်ပဲ မိမိကိုယ်ရှင်အတွက်လုပ်ဆောင် ပြောဆိုနေလျှင် ထောင်လွှားမှောက်မာ ခြင်းသို့ သွေးဆောင်ခံနေရပြီဖြစ်ကြောင်း သိရှိရမည်ဖြစ်သည်။ ဝေဖန်ပြစ်တင်တတ်လွန်းသောစ ကားသည်လည်း ကိုယ့်မျက်ချည်းကိုယ်မ မြင်သူများမျက်ချီးကိုမြင်သော ဖာရီဆေဦး နှင့် အခွန်ခံများနည်းတူဖြစ်ရာ ထိုအရာ သည်လည်း မိမိကိုယ်ကိုပြုပြင်ပြောင်းလဲ ခြင်းအတွက်ဟန့်တားမှု ဖြစ်ပေပါသည်။ အခက်အခဲများကို ကျေးဇူးတော်အဖြစ် လက်ခံနိုင်ရန်ကြိုးစားခြင်းသည်အကောင်း ဆုံးဖြစ်ပေသည်။ အကြောင်းမှာကျွန်ုပ်တို့ အထဲ၌ ခရစ်တော်သည်လုပ်ဆောင်လျက် ရှိနေသည်ကို ဖော်ပြနေခြင်းဖြစ်သည်။ ထို အပြင်ခရစ်တော်က ကျေးဇူးတော်စီးဆင်း ရန်အတွက် အခက်အခဲများကို ခွင့်ပြုထား ခြင်းလည်းဖြစ်သည်။ အခက်အခဲနှင့်ဒုက္ခ ရှိသောနေရာများတွင် ခရစ်တော် ရှိနေ သည်။ ကြီးလေးသည်ဖြစ်ပါစေ၊ သေးငယ် သည်ဖြစ်ပါစေ၊ ကားတိုင်၌အကျိုးသက် ရောက်မှုရှိပါသည် အဆုံးတွင် ကယ်တင် ခြင်းသို့ သွားပါလိမ့်မည်။ ထို့ကြောင့် အခက်အခဲ အတားအဆီးများ ကြုံရလျှင် လည်းမကြောက်ရွံ့ပါနှင့် ခရစ်တော်သခင် ထံ အကူအညီကိုတောင်းခံပါ တစ်ဆက် တည်းမှာလည်းမိမိကိုယ်ကိုအပြစ်သားများ ဖြစ်ကြောင်း နိမ့်ချစွာ သိမှတ်ပါ' ဟူ၍မိန့် ကြားကာမိမိ၏ဩဝါဒကို အဆုံးသတ်သွား ခဲ့ကြသည်။ (CBCM-osc)

၂၀၁၇ ခုနှစ် ကမ္ဘာ့ခေါ်တော်မူခြင်းနေ့အတွက်ရဟန်းမင်းကြီး၏သတင်းစကား

၂၀၁၇ ခုနှစ် ခေါ်တော် မူခြင်း အထူးဆုတောင်းပေးရမည့်နေ့ အတွက် ပုပ်ရဟန်းမင်းကြီးက ဗုဒ္ဓဟူး နေ့တွင် "ဝိညာဉ်တော်၏ ဦးဆောင်မှုဖြင့် သာသနာပြုရန် " ဟူသော ခေါင်းစဉ်ဖြင့် သတင်းစကားကို ပေးပို့ခဲ့သည်။ သတင်း စကားထဲတွင် (၅၄) ကြိမ်မြောက်ကမ္ဘာ့ ခေါ်တော်မူခြင်းနေ့အတွက်ရဟန်းမင်းကြီး က ခရစ်ယာန်အသက်တာ၏ သာသနာပြု ရန်ခေါ်တော်မူခြင်းဆိုင်ရာ ကဏ္ဍအသီး သီးကိုထောင့်စုံမှ သုံးသပ်ပြောဆိုပေးသွား ခဲ့သည်။ 'သာသနာပြုရန်အတွက် မိမိဘဝ ကိုဆက်ကပ်ခြင်းသည် ခရစ်ယာန်ဘဝကို တစ်စုံတစ်ရာ ပေါင်းထည့်ခြင်းဖြင့် အလှ ဆင်ယင်ခြင်းမဟုတ်ပါ။ ထိုဆက်ကပ်ခြင်း သည် ယုံကြည်ခြင်းအတွက် မရှိမဖြစ် သော အရာတစ်ခုဖြစ်နေလေသည်။ သခင် ခရစ် တော်နှင့်ပေါင်းစပ်ခြင်း၊ ခရစ်တော်၏ နှုတ်တော်ထွက် စကားတော်နှင့် ချစ်ခြင်း

မေတ္တာကို သက်သေခံဟောပြောရန်အ တွက် စေလွှတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ သည် မိမိတို့၏ အားနည်းချက်ကိုသိလျက် အားငယ်စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည့် အချိန်များတွင်ပင်လျှင် ယုံကြည်ခြင်းနှင့် ဘုရားရှင်ထံ ပြန်လှည့်လာရန် လိုအပ်ပါ သည်။ ဆေးကြောခြင်းစက္ကရာမင်းမင်္ဂလာ အားဖြင့် ကျွန်ုပ်တို့သည် ညီအစ်ကိုများဆီ သို့ သခင်ခရစ်တော်အားသယ်ဆောင်ပေး သူများဖြစ်လာကြသည်။ မိမိ၏သတင်း စကားကိုအပိုင်း(၃)ပိုင်းခွဲလျက် ပထမဆုံး အပိုင်းအဖြစ် (သခင်ခရစ်တော်၏ ဝိညာဉ် တော်အားဖြင့် ဆေးကြောခြင်းခံယူကာစေ လွတ်ခြင်းခံရခြင်း)ကို ပုပ်ရဟန်းမင်းကြီးက 'သာသနာပြု တမန်တော်တစ်ဦးဖြစ်ခြင်း သည် ခရစ်တော်၏လုပ်ဆောင်ချက်များ ကို လက်တွေ့ဝေမျှ သက်သေခံရန်ဖြစ် ကြောင်းကိုလည်းကောင်း၊ ဒုတိယအချက် အနေဖြင့် (ခရစ်တော်သည် ကျွန်ုပ်တို့၏

ခြေလှမ်းတိုင်းတွင် ကျွန်ုပ်တို့အနား ရှိနေ ခြင်း) ကို ကျွန်ုပ်တို့ဘဝတွင် အမှန်တကယ် တွေ့ကြုံနေရသော စိန်ခေါ်မှုများ၊ ကျွန်ုပ် တို့၏ နှလုံးသားထဲတွင် ရှိနေသောမေးခွန်း များစွာသည် ရဲဖန်ရဲခါ ဆိုသလို ကျွန်ုပ် တို့ကိုစိတ်အားငယ်၊ စိတ်ရှုပ်ထွေး စေကာ မျှော်လင့်ချက်ကင်းမဲ့သွားစေနိုင် ပါသည်။ သို့သော် ခရစ်တော် ရှင်ပြန်ခြင်း နှင့် ဇမာဦး သို့သွားရာခရီးလမ်းတွင် တပည့်တော် နှစ်ပါးအား ထင်ရှားပြခြင်းအဖြစ်ကို ပြန်သုံး သပ်ဆင်ခြင်လျှင် အသစ်သောခွန် အားနှင့် ယုံကြည်ချက်များ ပြန်လည်ပြည့်ဝစွာ ခံစား ဖြစ်ပေါ်လာမည်မှာ မလွဲပေ။ နောက်ဆုံး အချက်ဖြစ်သော (မျိုးစေ့ကို ခရစ်တော် ရှင်သန်ကြီးထွားစေခြင်း) ကို ပုပ်ရဟန်း မင်း ကြီးက 'နတ်ကပတ်တော် သည် ဟောပြော သက်သေခံခြင်းဆီသို့ ကျွန်ုပ်တို့ကို ဦး ဆောင် သွားခြင်းကို ခွင့်ပြု ရန်အရေး ကြီး ပါသည်။ ကောင်းကင်နိုင်ငံ

၏မျိုးစေ့သည် မည်သို့ပင်သေးငယ်နေစေ ကာမူတိတ်ဆိတ်စွာရှင်သန်ကြီးထွားတတ် သောသဘောရှိသောကြောင့် ဘုရားရှင်၏ လုပ်ဆောင်ခြင်းများ အားလုံးအတွက် ဘုရားသခင်အား ကျေးဇူးတင်ပါသည်။ ဟု ဆိုကာ ပုပ်ရဟန်းမင်းကြီးသည် 'ဘုရား သခင်နှင့် ပေါင်းစပ်ခြင်း၊ လေးနက်စွာ သုံး သပ်လျက် ဆုတောင်းခြင်းများနှင့် ကင်း ကွာလျှင်ခေါ်တော်မူခြင်း၊ ခရစ်ယာန်ဘာ သာဆိုင်ရာ သာသနာပြုခြင်း လုပ်ငန်း အထူး သဖြင့်ရဟန်း၊သူတော်စင်ဘောင်သို့ ခေါ်တော်မူခြင်းများ ရရှိတိုးပွားရန်များကို မည်သို့မှ မြှင့်တင်ပေးနိုင်မည် မဟုတ် ကြောင်းကိုလည်းပြောကြားခြင်းဖြင့် မိမိ ၏ သတင်းစကားကို နိဂုံးချုပ်သွားခဲ့သည်။ ၂၀၁၇ခုနှစ်အတွက် ခေါ်တော်မူခြင်းဆိုင် ရာ နေ့ကို မေလ(၇)ရက်တွင် ကျင်းပပြု လုပ် သွားမည် ဖြစ်ကြောင်းကိုလည်း သိ ရှိရ ပါသည်။ (cbcm-osc)

သာသနာဝန်ထမ်းဆောင်ရာ၌ ကိုယ်ကျိုးကိုသာကြည့်တတ်သောစိတ်ထားကိုဖျောက်ဖျက် ထားရန်ပုပ်ရဟန်းမင်းကြီးက ရဟန်းလောင်းများတို့အားမိန့်ကြား

(EWTN New)
၁၀၊ ၁၂၊ ၂၀၁၆။

ဒီဇင်ဘာလ (၁၀) ရက်၊ စနေနေ့တွင် ပုပ်ရဟန်းမင်းကြီးက ရဟန်းလောင်းကျောင်းသားများအားတွေ့ဆုံခဲ့ရာ “ဘုရားသခင်နှင့်လည်းကောင်း၊ တစ်ပါးသူများနှင့်လည်းကောင်း ပိုမိုကောင်းမွန်သောပေါင်းသင်းဆက်ဆံရေး၊ မရှိမဖြစ်လိုအပ်သည့် ရှောင်ရှားရမည့်ကျော့ကွင်းများအကြောင်းနှင့်ရဟန်းဘဝ၏ လုပ်ငန်းဆောင်တာများ အကြောင်း” ကို ပြောပြသွားခဲ့သည်။ “ငါနှင့်ငါသာ အဆုံးနှင့် အစဖြစ်တည်ရမည်မဟုတ်၊ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီး၊ နီးစပ်သူနှင့်ပတ်ဝန်းကျင်၏ လှပခြင်းနှင့် ကောင်းမြတ်ပြည့်စုံခြင်းကို မြင်တွေ့နိုင်ရပါမည်။ အသက်သည် ခန္ဓာထက် သာလွန်ကောင်းမြတ်ပါ၏။ အရာအားလုံးနှင့် လူအားလုံးကို ပိုင်သအုပ်စိုးသော ဘုရားရှင်၌ လုံးဝယုံကြည် ပုံအပ်တတ်ရန်လိုကြောင်း” အီတလီတောင်ပိုင်း Puglia Pius XI ဆေးမေ့နာရီကျောင်းတွင် ပညာ သင်ကြားနေကြသော ရဟန်းလောင်း များနှင့် တွေ့ဆုံရာ၌ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။ “ဆေးမေ့နာရီ ကျောင်း၌ နေထိုင်စဉ်ကာလသည် ရဟန်းဘဝအတွက်အကောင်းဆုံး ပြင်ဆင်နိုင်သောနေရာတစ်ခု၊ အချိန်ကာလတစ်ခုဖြစ်ပါသည်။ အာဒ်ဝင်တူးကာလဖြစ်သော ယခုရာသီများတွင် မိမိထံသို့ပြန်လှည့်လာရန်အမြဲဖိတ်ခေါ်နေသည့် ခရစ်တော်၏ ဖိတ်ခေါ်သံကိုအမြဲနားစွင့်ရန်လိုသည်။ အကြောင်းမှာထိုအသံကို အမြဲနားမစွင့်မိလျှင်ခေါ်တော်မူခြင်းလမ်းခရီးအတွက်များစွာဝေခါးစေနိုင်ပါသည်။ အဓိက ကျော်လွှားနိုင်ရန်အခက်ခဲဆုံးအရာမှာ အတ္တကြီးခြင်းပင်ဖြစ်



သည်။ အတ္တပေဒအတွက် အထုံရှိခြင်းသည် အကြီးမားဆုံးနှင့် အန္တရာယ်အကြီးဆုံးအရာတစ်ခုလည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်ကျိုးအတွက်သာလျှင် လုပ်ဆောင်တွေးခေါ်ရှာဖွေနေလျှင် ဘုရားရှင်ကိုအဘယ်မှာတွေ့နိုင်မည်နည်း၊ အသင်းတော်၏ လှပခြင်းကို မည်သို့တွေ့မြင်ကာ ကျေနပ်စွာလက်ခံနိုင်မည်နည်း။ ကျွန်ုပ်တို့၏ အသိစိတ်များအားလုံးကို ကျွန်ုပ်တို့ အားကာကွယ်ရန်အတွက်သာ ထားရှိပါလျှင် မိမိကို အနာတရဖြစ်စေခြင်းမှ လွတ်မြောက်ရန်အတွက်သာလျှင် ဖြစ်နေပါမူ အဘယ်မှာ အကျိုးထူး ရှိလိမ့်မည်နည်း။ ကျွန်ုပ်တို့သည် မိမိက ပေးဆပ်ရမည်၊ နာကျင်ရမည်ကိုစိုးရိမ်ခြင်းနှင့် ပြည့်နေလျှင် အသင်းတော်ကို တည်ထောင်ရာ တွင်တွေ့ကြုံတတ်သည့်စိန်ခေါ်မှုများကိုမည်သို့တွေ့မြင်ခံစားနိုင်ပါမည်နည်း။ ရဟန်းဘဝ၏ အဓိက အချက်(၃)မှာ ရဟန်းဟူသည် သခင်ခရစ်တော်နှင့်လည်းကောင်း၊

အသင်းတော်နှင့်လည်းကောင်း၊ ကောင်းကင်နိုင်ငံတော်နှင့်လည်းကောင်းတိုက်ရိုက် ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များဖြစ်သည်။ ထိုကဲ့သို့သော ပတ်သက်ဆက်နွယ်မှုသည် ကျွန်ုပ်တို့သည် ဘယ်နည်းဖြင့်မဆိုဘုရားသခင်နှင့်လည်းကောင်း၊ ဘဝတူသာသနာအတွက် ဘုရားကိုဘဝဆက်ကပ်သော ညီအစ်ကိုများနှင့်လည်းကောင်း၊ ဘဝလမ်းတစ်လျှောက်လုံးတွင် တွေ့ကြုံရသည့် လူသားများအားလုံးနှင့်လည်းကောင်း အမြဲဆက်နွယ်နေဖို့လိုအပ်ပါသည်။ လူများနဲ့ ပေါင်းသင်းဆက်ဆံလိုသော ဆန္ဒမရှိလျှင် ရဟန်းတစ်ပါးဖြစ်ရန် မည်သို့မျှတွေးခေါ်၍ မရနိုင်ပါ။ လူအများနှင့်ပေါင်းသင်းတတ်ခြင်းသည်သာသနာပြုလုပ်ငန်းလုပ်ဆောင်ခြင်း၏ အဓိက အရင်းအမြစ်ဖြစ်ပါသည်။ အထူးသတိပြုရန်မှာ သင်တို့၏သွေးချင်းများနှင့်ခြားနားမှုမရှိပါစေနှင့်၊ သင်တို့သည် အခြားသူများထက် သာလွန်ကောင်းမြတ်သည်ဟုသဘောပိုက်မထားပါနှင့်၊ အားလုံး

နှင့်တန်းတူဖြစ်ရန် ၊ နေထိုင်ပြောဆိုတတ်ရန်သင်ယူပါ၊ နီးစပ်သူများအဖို့သင်၏လက်များပေးကြိုသွားမည်ကိုမစိုးရိမ်ပါနှင့်။ မနက်ဖြန်ဘုရား၏လူမျိုးအတွက် ရဟန်းတစ်ပါးဖြစ်မည်ဆိုလျှင် ယနေ့လူတိုင်းနှင့် အရောဝင်နိုင်သောလူငယ်တစ်ဦးဖြစ်ရန်၊ တွေ့ဆုံသမျှသောသူများထံမှ နိမ့်ချစွာနှင့် သတိဝီရိယရှိစွာ လေ့လာသင်ယူတတ်ရန်ကြိုးစားသင်ယူပါ။ ပေါင်းသင်းဆက်ဆံရေးအားလုံးသည်ခရစ်တော်နှင့် ပေါင်းသင်းဆက်ဆံရေး၌အခြေတည်ရမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ဆုတောင်းခြင်းသည် အလွန်အရေးကြီးသောအရာ ဖြစ်သည်။ ဆုတောင်းခြင်း၏အသီးအပွင့်သည် ကရုဏာမေတ္တာ လုပ်ငန်းများပင်ဖြစ်သည်။ မည်သူတစ်စုံတစ်ဦးတည်းကိုမှ မချန်ထားမိစေရန် သတိထားရမည်ဖြစ်ကြောင်း၊ အကြောင်း မှာသူတို့အားလုံးသည် ခရစ်တော်နှင့်သက်ဆိုင်ကာ အားလုံးအတူတကွ ဘုရားအိမ်တော်တွင် မျှဝေခံစားရမည့်သူများဖြစ်ကြကြောင်း၊ အသင်းတော်နှင့်လည်းကောင်း၊ လှပသောကမ္ဘာကြီးနှင့်လည်းကောင်း ပတ်သက်ဆက်နွယ်နေသောသူ များအဖြစ်မိမိနှင့်အတူ နေထိုင်သော နီးစပ်သူများအားလုံးကို ခွင့်လွှတ်ခြင်းတရား ထားရှိရန်ပိုမို ကြိုးစား အားထုတ်ပါ။ လောကတွင်ရှိသမျှအားလုံး၊ ကျွန်ုပ်တို့အတွင်း၌ရှိသမျှဖြစ်သမျှအားလုံးသည် ခရစ်တော်၏သနားခြင်း အကြည့်အောက်တွင်ရှိနေ သည့်အားလျှော်စွာ ကျွန်ုပ်တို့သည်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှချန်လှပ်ထားခြင်း မရှိဘဲ အားလုံးကို ကရုဏာမျက် လုံးဖြစ်ကြည့်ရှုရမည်ဖြစ်ကြောင်း” ပုပ် ရဟန်းမင်းကြီးက မိန့်ကြားသွားခဲ့ပါသည်။

ပုပ်ဖရန်စစ်က Marek Jedraszewski အား ပိုလန်နိုင်ငံ ခရက်ကောင်း ကက်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော်အဖြစ်ခန့်အပ်



ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဒီဇင်ဘာလ (၈) ရက် မယ်တော်သခင်မ၏ အပြစ်မဲ့သန္ဓေယူခြင်းပွဲနေ့တွင် ပိုလန်နိုင်ငံ

ခရက်ကောင်း ကက်သလစ်သာသနာအတွက်ဂိုဏ်းချုပ်ဆရာတော်အသစ်အဖြစ် Marek Jedraszewski အားခန့်အပ်ကြောင်း

ဗာတီကန်နန်းတော်၌ တရားဝင် ကြေငြာခဲ့သည်။ ကာဒီနယ် Stanislaw Dziwisz ၏အနားယူခြင်းကို အတည်ပြုအပြီး ပုပ်ရဟန်းမင်းကြီးက ခရက်ကောင်းသို့စုဘာသာတူများအတွက်သိုးထိန်းအသစ်အဖြစ် နှစ်ရှည်လများ အကူဆရာတော်အဖြစ် ကာဒီနယ် Stanislaw Dziwisz အားဆက်ခံကူညီပေးသော ဆရာတော် Marek Jedraszewski အား ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ပိုလန်နိုင်ငံ ခရက်ကောင်းသာသနာ၏ ဂိုဏ်းချုပ်ဆရာတော်ကြီးဖြစ်လာသော ဆရာတော် Marek Jedraszewski သည် ၁၉၄၉ ခုနှစ်တွင် Ponzanတွင်မွေးဖွားခဲ့ပြီး ရဟန်းသိက္ခာကို ၁၉၇၃ခုနှစ်တွင်

ရယူခဲ့သည်။ ထို့နောက်ပိုင်းတွင် ရဟန်းဘဝအတွက်လိုအပ်သော ပညာရပ်များဖြစ်သည့်ဖီလော်ဆော်ဖီဘာသာကိုရဟန်းမင်းကြီးအသိအမှတ်ပြု Gregorian တက္ကသိုလ်တွင်တက်ရောက်လေ့လာခဲ့ပြီး မဟာဘွဲ့ကိုလည်း ရယူခဲ့သည်။ ဆရာတော်သည် ပိုလန်နိုင်ငံ ခရက်ကောင်းသာသနာ၏လက်ထောက်ဆရာတော်အဖြစ် ၁၉၉၇ တွင် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၂၀၁၂ တွင်မူ ဆရာတော်ကြီးသည် Lods သာသနာ၏ ဂိုဏ်းအုပ်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာတစ်ဖက်တွင်လည်းရဟန်းမင်းကြီးအသိအမှတ်ပြု ရဲတပ်ဖွဲ့၏ ပြောရေးဆိုစာမျက်နှာ(၈) အပေါ် ဆုံးစာပိုဒ်သို့

ဗာတီကန်က ရဟန်းဘုန်းတော်ကြီး သိက္ခာဆိုင်ရာ

ဝိနည်းအသစ်များကို ထုတ်ပြန်

ဗာတီကန်၊
၈.၁၂.၂၀၁၆။

ဗာတီကန်၏ ရဟန်းဘုန်းတော်ကြီး ဆိုင်ရာကောင်စီအဖွဲ့က ရဟန်းဘဝဆိုင်ရာ ဝိနည်းအသစ်များကို အသစ် တစ်ဖန် မွမ်းမံ ထုတ်ပြန်ခဲ့သည်။

Ratio **Fundamentalis Institutionis Sacerdotalis** (သို့)(ရဟန်းဘဝသို့ ခေါ်တော်မူခြင်း) ဟု အမည်ပါ ၎င်းစာတမ်းကို ဒီဇင်ဘာလ(၈) ရက် မယ်တော်သခင်မ၏အပြစ်မဲ့သန္ဓေယူခြင်း ပွဲနေ့တော်တွင်တရားဝင်ထုတ်ပြန်ခဲ့သည်။ ရဟန်းဘဝသို့ ခေါ်တော်မူခြင်းသည် အချို့သောသူများ၏နည်းလမ်းတွင် ဘုရားသခင်က ထည့်သွင်းထားပေးသော အရာတစ်ခုဖြစ်သည်။ ထိုဘဝသို့ ခေါ်ခြင်းခံရသူများအဖို့ လေးနက်သောနည်းလမ်းနှင့် စနစ်ကျသော စည်းမျဉ်းစည်းကမ်းများကို လုံလောက်သော သင်တန်းကာလများဖြင့်အသေအချာပြင်ဆင်ရန်အသင်းတော်ကတောင်းဆိုသည်ဟု စာတမ်း၏အဖွင့်တွင်ပါရှိသည်။

ရဟန်းဘဝဆိုင်ရာကောင်စီ၏ နာယကဖြစ်သောကာဒီနယ် **Beniamino Stella** ၏ပြောကြားချက်အရ ထိုစာတမ်း ထုတ်ပြန်ခြင်းမှာ ရဟန်းဘဝဆိုင်ရာနည်းဥပဒေများ၊ကျင့်ထုံးဝတ်နည်းများကိုပြန်လည်မွမ်းမံရန်နှင့် အသစ်ပြောင်းလဲရန်လိုသောအရာများကို ပြုပြင်မွမ်းမံ၍တည်မတ်ရန်ဖြစ်သည်။ နောက်ဆုံးအကြိမ်အဖြစ် ရဟန်းဘဝဆိုင်ရာ နည်းဥပဒေများစာတမ်းကို ၁၉၇၀ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့သည်။ ယခုထုတ်ပြန်သော စာတမ်းအသစ်မှာ သမိုင်းနှင့်ဆိုင်ရာများ၊ လူမှုရေးယဉ်ကျေးမှုများဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာအချက်အလက်များကို အဖက်ဖက်မှ သုံးသပ်ကာ ရေးသားထုတ်ပြန် ထားသော စာတမ်းဖြစ်သကဲ့သို့ အထူးအဖြင့် ထိုစာတမ်းတွင် ငွေကြေးကိုတပ်မက်ခြင်း၊အာဏာရှင်စနစ်ကို ကျင့်ကြံခြင်းများနှင့် ဘဝင်မြင့်မောက်မာခြင်းများအပေါ် ပုပ်ရဟန်းမင်းကြီး၏ ဝိညာဉ်ရေးဆိုင်ရာ သွန်သင်ချက်များကို အဓိကအခြေခံ ထားပါသည်။

ကာဒီနယ် က ထိုစာတမ်းသည် ယနေ့ခေတ်ကာလ ဥပဒေသနည်းလမ်း သင်တန်းများနှင့်အပ်စပ်သော အရာပေါ် မူတည်ပြောင်းလဲ ထုတ်ပြန်ထားခြင်း ဖြစ်ကာ၊ တချိန်တည်းတွင် အသင်းတော် ၏



လေ့ထုံးတမ်းစဉ်လာများကိုလည်း ပယ်ချန်ထားမည်ဟုတံခါးအတူအကွသဟဇာတ ဖြစ် အောင်လုပ်ဆောင်သွားမှာဖြစ်ကာ ပိုမိုပြီးပြည့်စုံသော နည်းလမ်းဥပဒေများကို ဖြည့်စွက်လုပ်ဆောင်ရန်ပင်ဖြစ်သည်။ ထို အရာသည်လူသားအချင်းချင်းအကြား၊ ဝိညာဉ်ရေးရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာများနှင့် သာသနာရေးရာတောင့်ပေါင်းစုံ မှပိုမိုစည်းလုံးရန်၊ အတူအကွ သဟဇာတ ဖြစ်သောနည်းလမ်းများဖြစ်အောင် ဖြည်းဖြည်းချင်း လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားသွားသည်။

အရေးကြီးဆုံးပြဌာန်းချက်တစ်ခုအဖြစ် ရဟန်းဘောင်သို့ ဝင်လို သူများအတွက် သင့်လျော်သောသင်တန်းကာလကိုထားရှိမည်ဖြစ်ကြောင်း၊ ဝင်လိုသူအတွက်သင်တန်းကာလကို(၁)နှစ်ကာလ ထက်မနည်း (၂)နှစ်ဝန်းကျင်အတွင်း ထားရှိရန်နှင့် ဝင်လိုသူတို့၏ ရည်ရွယ်ချက်များကိုလည်းသေချာစိစစ်ရန်၊ အထူးသဖြင့်သက်ငယ်များလိင်ပိုင်းပိုင်ဆိုင်ရာ ပြစ်မှားခြင်းမှ အသင်းကိုကာကွယ်ရန် ဖြစ်သည်။ အရေးကြီးဆုံးရည်ရွယ်ချက်မှာ ကိုရင်လောင်းဘဝသို့ အရွယ်အားဖြင့် ရင့်ကျက်သောသူများကိုသာရွေးချယ်ရန်ဖြစ်သည်။ သင်တန်းကျောင်းသို့ ဝင်ရောက်သူများနှင့် ရဟန်းသိက္ခာခံယူရန် အတွက် တောင်းခံပြီးဖြစ်သော ရဟန်းလောင်းကိုရင်ကြီးများသည် သက်ငယ်များ အား လိင်ပိုင်းပိုင်ဆိုင်ရာ ကျူးလွန်ခြင်းပဋိပက္ခနှင့် လိင်တူဆက်ဆံခြင်းစသည့် ပြစ်မှုတို့မှ ကင်းရှင်းရပေလိမ့်မည်။

စာတမ်းတွင်လိင်တူဆက်ဆံခြင်း ဌာ ဝိတ်သဘောထား ယိမ်းယိုင်မှုရှိသော ရဟန်းလောင်းများအား ရဟန်းသိက္ခာပေးခြင်းနှင့်စပ်လျဉ်း၍ ကက်သလစ်အသင်းတော်၏ သွန်သင်ချက်များကိုလည်း ရေးသားဖော်ပြထားပါသည်။အသင်းတော်အနေဖြင့် လူ့ဂုဏ်သိက္ခာကို တန်းဖိုးထားသော်လည်း ထိုကဲ့သို့စိတ်နေ သဘောထားရှိသောရဟန်းလောင်းများကို ရဟန်းအဖြစ် သိက္ခာတင်ခြင်းဆိုင်ရာ မေးခွန်းများကိုလည်းကောင်း၊ ထိုသူများကိုရဟန်းဘောင်သို့ဝင်ခွင့်ကိုလည်း ပြုမည် မဟုတ်ကြောင်းကိုလည်း အတိအလင်းပြောပြပေးခဲ့သည်။ ထိုကဲ့သို့သော စိတ်ထားသည် အတွင်းစိတ်ဆန္ဒ၏ နက်ရှိုင်း သော နေရာမှ အရင်းခံမွေးဖွားခြင်းဖြစ်ရာ ထိုသူသည် မိမိပတ်ဝန်းကျင်ကို များစွာ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည့်အပြင် သူကိုယ်တိုင်ကလည်း မိမိ၏ဆက်ကပ်သော အသက်တာတွင် အပျက်သဘောဆောင်သောအကျိုးသက်ရောက်မှုများကို သာဖြစ်ပေါ်စေနိုင်ပါသည်။

ကာဒီနယ်က ရဟန်းဘဝဆိုင်ရာ သင်တန်းကာလ၏ အခြေအနေ(၃)ရပ်ကိုလည်းပြောပြပေးခဲ့ ပါသည်။ စည်းကမ်းရှိခြင်း၊ စနစ်တကျဖွဲ့ စည်းတည်ဆောက်ခြင်းနှင့် သာသနာဝန်ဆောင်ခြင်းတို့ ဖြစ်သည်။ တစ်ခုစီ၏ရည် ရွယ်ချက်နှင့် ဖြစ်စဉ်သည် ကောင်းသောသိုးထိန်း ဖြစ်သောခရစ်တော်၏ပုံနမူနာကိုအဓိက ထား၍ပုံသွင်းရေးကိုချမှတ်သွားမည်ဖြစ်သည်။

နိဂုံးအနေဖြင့် ကာဒီနယ် ကြီးက ကောင်းမွန်သော ရဟန်းတစ်ပါးဖြစ် ရန် လိုအပ်သော လူမှုရေး၊ ဝိညာဉ်ရေးရာနှင့်လူသားဖွံ့ဖြိုးမှု၊ ရင့်ကျက်မှု စသည့် အရည်အချင်းစစ် စာမေးပွဲများကို အောင်မြင်ရမည်ဖြစ်ကြောင်းနှင့် ထိုစာတမ်း၏ အဓိကအနှစ်ချုပ်အနေဖြင့် လူသားပီသမှု၊ ဝိညာဉ်ရေးဆိုင်ရာ ရင့်ကျက်မှုနှင့်ဆုံးဖြတ်သွေးခေါ်နိုင်ခြင်းဟူသောအချက် (၃)ချက်အပေါ် ထပ်မံပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ “ယေရှု၏ မိတ်ဆွေအသင်းဂိုဏ်း” သို့ပေးပို့သော စာထဲမှ ကောက်နုတ်လျက် “ရဟန်းဘောင်သို့ဝင်ရန်လျှောက်လှမ်းသည့် ခေါ်တော်မူခြင်း ခရီးစဉ်တစ်လျှောက်လုံးတွင် ကိုယ်ပိုင်တွေး ခေါ်ဆုံးဖြတ်နိုင်ခြင်း မရှိခြင်းသည် ကျွန်ုပ်တို့အား ရှေးထုံးလမ်းစဉ်များအတိုင်းသာလိုက်နေခြင်းကို ဖြစ်စေမည်ဖြစ်သည်။ ကျွန်ုပ်တို့အနားတွင် ပိုမိုကောင်းမွန်သော အရာများစွာရှိနေပါသည်။ကိုယ်ပိုင်တွေးခေါ် ဆုံးဖြတ်တတ်ရန်သာ လိုပါသည်။ အရေးအတွက်အားဖြင့် ယနေ့ခေတ်တွင် ရဟန်းဘောင်သို့ ခေါ်တော်မူခြင်းသည် အတော်အသင့်လျှော့နည်းလာပြီဖြစ်သည်။အချိန်အခါအလိုက် တွေးခေါ် သုံးသပ်ဆုံး ဖြတ်တတ်ရန်မှာ အရေးကြီးပါသည်။”ဟု ပြောကြားသွားခဲ့သည်။

ကာဒီနယ်ကြီးသည် “ရဟန်းတို့ စိတ်ဓါတ်ကျ စိတ်ပျက် ခြင်းမဖြစ်ပါနှင့်၊ ခရစ်တော်သခင်သည် သူ၏ ကတိတော်ထက်လျှော့နည်းသော ကောင်းချီးကို ပေးတတ်သောဘုရား မဟုတ်ပါ။ အကယ်၍ သင်တို့ကသူ့အား ခေါ်တပါလျှင် သူသည် သင်တို့အားအလင်းပေးလမ်းပြလိမ့်မည်။ မပြည့်စုံခြင်းများစွာ၊ အမှားများစွာနှင့် ရှုံးနိမ့်ခြင်းများစွာနှင့် သင်သည်အမှောင်ထဲတွင် ကျင်လည်နေသည့်တိုင်အောင် စိုးရိမ်ပူပန်ခြင်းများကို ခရစ်တော်၏ လက်တော်၌ ယုံကြည်စွာ ပုံအပ်လျက် လောင်မြိုင် ပျက်စီးစေပါ”ဟူ၍ ရဟန်းများအတွက် ခွန်အားဖြည့် အားပေးစကားဆိုကာ မိမိ၏ ပြောကြားချက်ကိုနိဂုံး ချုပ်သွားခဲ့ကြောင်း ဗာတီကန်ရေဒီယိုမှ သိရှိရပါသည်။

CBCM-osc

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူထုဆက်သွယ်ရေးကော်မရှင်၏ အဓိက အင်္ဂါရပ်ဖြစ်သော အသံပိုင်းဆိုင်ရာ(Radio)၊ ရုပ်ပိုင်းဆိုင်ရာ(Vedio+Audio) နှင့် စာပေပိုင်းဆိုင်ရာ (Literature) တို့ကို ကောင်းမွန်စွာဖွဲ့စည်းနိုင်ရန် ဆက်လက် ကြိုးစားနေပါသည်။ သို့ဖြစ်၍ ကက်သလစ်စာရေးသူ (စာပေဝါသနာရှင်)များအဖွဲ့ကို CBCM-OSC တွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။ (အက်ဒီတာချုပ်)

ဆက်သွယ်ရန် - CBCM-OSC ရုံး
- မျိုးကြီးသူရုံး

Papua New Guinea ရှိ Lae သာသနာ နှစ်(၅၀)ပြည့် ရွှေစင်ဂျူဘီလီကျင်းပခြင်း

(CNA/EWTN News) ။ ၇၊ ၁၂၊ ၂၀၁၆

Papua New Guinea ရှိ Lae သာသနာတည်ထောင်ခြင်း နှစ်(၅၀) ပြည့် ရွှေစင်ဂျူဘီလီပွဲတော်ကြီးကို Papua New Guinea၊ Morobe ရှိအခြေခံပညာမူလတန်း ကျောင်းဝန်းတွင် ခမ်းနားစွာကျင်းပခဲ့သည်။ ဝမ်းမြောက်ရွှင်လန်းခြင်းကို ရိုးရာယဉ်ကျေးမှုများစွာနှင့် ယုံကြည်သူ ဘာသာတူသား သမီးများစွာတို့က သက်သေခံသွားခဲ့သည်။ ထိုနေရာတွင်းသာမက ဒေသအပြင်တဝိုက် လုံးတွင်လည်း ပျော်ရွှင်ခြင်းသတင်းများနှင့် ပြည့်နှက်နေခဲ့သော သမိုင်းဝင်ပွဲကြီးလည်း ဖြစ်သည်။ Papua New Guinea အတွက် ရဟန်းမင်းကြီး ကိုယ်စားလှယ်တော်ဖြစ်သော Solomon Islands နှင့် ဝိုက်ချုပ် ဆရာတော်ကြီး Kurian Matthew Vayalunkal က အဓိကဦးစီးလျှက်မုတ္တမ်းတရားတော်မြတ်ကိုဆရာတော်ကြီးများစွာပါဝင်ပူးပေါင်းခဲ့သည်။ ရဟန်းမင်းကြီး ကိုယ်စားလှယ်တော်က ယခင်နှင့် ယခုလက်ရှိ သာသနာပြုခဲ့သော၊ ပြုနေကြသော သာသနာပြုများကို အထူးဂါရဝပြု ကျေးဇူးတင်စကားဆိုခဲ့ပြီး တိုက်နယ် တစ်ခုလုံးနှင့် ဘာသာသူများအားလုံးကိုလည်း အထူးကောင်းချီးပေးခဲ့သည်။ မစ္စားတရားအတွင်း မိမိ၏ဩဝါဒတွင် ရဟန်းမင်းကြီး၏ကိုယ်စားလှယ်တော်ကြီးက "ယနေ့ ကျွန်ုပ်တို့ ဤနေရာတွင် စုရုံးရောက်နေကြခြင်းသည် Lae တိုက်နယ်၏ နှစ်(၅၀)ပြည့် ဂျူဘီလီပွဲတော်ကို သတိရ အောက်မေ့ ကျင်းပကြခြင်းမှာ မှန်ကန်သင့်လျော်သော

အသင်းတော်၏သမိုင်းဝင်ပွဲတော်ကြီးတစ်ခုကို ကျင်းပပြုလုပ်ခြင်းလည်းဖြစ်ရာကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ရွှင်လန်းကြပါသည်။ ဘုရားသခင်အား ကျေးဇူးတင်ချီးမွမ်းလျက် ခြေလှမ်းအသစ်များဖြင့် ရှေ့ဆက်လှမ်းသွားကြရပါဦးမည်" ဟု မိန့်ကြားခဲ့သည်။ Lae သာသနာ၏ ဆရာတော်တစ်ပါးဖြစ်သော Christian Blouin ကလည်း "ယခင်ကရှေ့ပြေးဦးဆောင်လျက် သာသနာပြုခဲ့ကြသော သူများအားလုံးအပါအဝင် ထိုသူများထံမှ တစ်ဦးအပါအဝင်ဖြစ်လျက် ဤအခမ်းအနားတွင်သက်သေခံရန် ရှိနေသောရှေးဦးသာသနာဦးဆောင်သူဖြစ်သည် Fr. Anthony Mulderinkနှင့်တကွ ထိုသူတို့၏လုပ်ဆောင်ပေးခဲ့ခြင်းများ၊ သူတို့၏ညီအစ်ကိုများတို့ကိုလည်း အထူးကျေးဇူးတင်စကားဆိုခဲ့သည်။ ထိုအပြင် PNG သာသနာရှိ ယုံကြည်သူများအားလုံးကိုလည်းကောင်း၊ ၎င်းဝန်းကျင်မှကူညီထောက်ပံ့ပေးသူများ အားလုံးကိုလည်းကောင်း အထူးကျေးဇူးတင်ရပါကြောင်း၊ သူတို့၏ ဖေးမကူညီမှုများဖြင့် ယနေ့ Lae သာသနာသည် ဤအခြေအနေသို့ရောက်လာခဲ့ရပါကြောင်း" ဝန်ခံလျက် ကျေးဇူးတင်စကားကို လည်းပြောကြားသွားခဲ့ပါသည်။ သာသနာ၏ပြောရေးဆိုခွင့်ရှိသူ Fr. Arnold Schmitt က "ရှေးဦးသာသနာပြုတို့၏ အဓိက လုပ်ဆောင်ခဲ့ သောအရာများဖြစ်သည့် ပညာသင်ကြားပေးခြင်း၊ ခရစ်ယာန် မိသားစုတို့၏လိုအပ်ချက်များကို ထောက်ပံ့



ကူညီ ပေးခြင်းများကို အခြေအနေအချိန်အခါအလိုက်လုပ်ဆောင်ပေးနိုင်ရန်စီစဉ်ပေးလျက်ရှိကြောင်းနှင့် လမ်းဘေးရောက် ကလေးသူငယ်များ များပြားလာသည်နှင့်အမျှ ကူညီဖြေရှင်းရန်နည်းလမ်းများကိုရှာဖွေခြင်းနှင့်သူတို့သည် စိုးရိမ်ခြင်းနှင့် တခြားစိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်နေကြောင်း" ကိုလည်း ပြောပြသွားခဲ့သည်။ ၁၉၂၇ ခုနှစ်ကပင် Morobe တိုက်နယ်သို့ ကက်သလစ်အသင်းတော်ရောက်ရှိခဲ့သော်လည်း Lae သာသနာဟူ၍ စတင်ဖြစ်တည်လာခြင်းမှာ ၁၉၅၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် Pope John Paul XXIII က စတင်သတ်မှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသာသနာအကျိုးအတွက်အမှုဆောင် ဆက်ကပ်ရန်ကိုလည်း Congregation of the Missionaries of Mariannahill(CMM) အဖွဲ့အစည်းကိုလည်း တစ်ပြိုင်နက်တာဝန်ပေးအပ်ခဲ့သည်။ တိုက်နယ်အတွင်းနေထိုင်သူလူဦးရေမှာ၁၈၇၀၀၀

ရှိသည့်အနက်ကက်သလစ်ခရစ်ယာန်ဦးရေမှာ ၁၇၅၀ ခန့်ရှိကြောင်း ခန့်မှန်းရပါသည်။ သာသနာ စတင်ထောင်စဉ်ကပင်အဓိကလုပ်ဆောင်ချက်မှာ ပညာသင်ကြားပေးခြင်းပင်ဖြစ်ရာ ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် Precious Bloods(အသွေးတော်ဝိုက်သီလရှင်များ)မှ တိုက်နယ်၏တမန်တော်လုပ်ငန်းဖြစ်သော ပညာရေးနှင့် လူမှုရေးကဏ္ဍများတွင် ပထမဆုံး သာသနာပြုသူတော်စင်ဝိုက်အဖြစ် အမှုတော်ထမ်းဆောင်ပေးခဲ့သည်။ နှစ်(၅၀) ပြည့်ဂျူဘီလီ ပွဲတော်ကို ကျင်းပသည်နှင့်တစ်ပြိုင်နက် Laeသာသနာအတွက် စိန်ခေါ်မှုအသစ်များလည်း ပေါ်ထွက် လာခဲ့ရပါသည်။ ယင်းမှာ ဧဝံဂေလီတရားကိုဟောပြောပြောရန်၊ ဟောပြောသက်သေခံရန်၊ လက်တွေ့ကျင့်ကြံ နေထိုင်ရန် နှင့် Melanesian Missionary in Oceania ဒေသများကိုလည်းအစေခံရန် ဖြစ်သည်။ (Fr. Brian Nonde)

အာကာသလေ့လာမှုဆိုင်ရာအင်ဂျင်နီယာဘာသာရပ်ဖြင့်ကျောင်း

မြီးထားသူ ရသေ့သီလရှင်ဖြစ်လာ

(CNA/EWTN News) ၇၊ ၁၂၊ ၂၀၁၆

ကိုဝိုက်



အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်ထားသော ရသေ့သီလရှင်ကျောင်းမှ သီလရှင်တစ်ပါး သည် အာကာသလေ့လာမှုဆိုင်ရာအင်ဂျင် နီယာဘွဲ့နှင့်သဘင်ကို တက်ရောက်ရန် ရသေ့သီလရှင် အဖြစ် ခံယူပြီးနောက်တစ် နှစ်အကြာတွင် ပထမဦးဆုံးအကြိမ်ကျောင်း တော်မှ အပြင်သို့ ထွက်လာခြင်းဖြစ်သည်။ ရသေ့သီလရှင်ကျောင်း၏ ကျင့်ဝတ်အရ ကျောင်းဝင်း

ပြင်ပသို့ ထွက်ခြင်းကိုခွင့်မပြု ပေ။ သို့သော် ယခုတစ်ကြိမ်မှာ တစ်သက် လုံးကြိုးစား အားထုတ်ခဲ့သော ပညာရေး ရလဒ်အဖြစ် ဘွဲ့နှင့်သဘင်တက်ရောက်ရန်အခွင့်အရေး ထူးကိုရရှိခဲ့ခြင်းဖြစ်ပါသည်။ သူမ၏ သက်တော် မှာ (၃၂)နှစ် သာရှိသေးပြီး၊ ယေဇူးသခင်၏သန့်ရှင်းသော မျက်နှာတော် က ထောက်ရှု၍ ဆပ်ဖြေခြင်းကိုပြုနေသော ဘဲနက်အိတ်တင်ရသေ့သီလရှင်တစ်ပါးအဖြစ် ခံယူထားသူလည်းဖြစ်သည်။ သူ့အားကူဝိတ် နိုင်ငံတွင်၊ ပင်လယ်ကွေ့စစ်ပွဲ မဖြစ်ပွားမီ မွေးဖွားခဲ့သည်။ သူသည်အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ စိန်ဇေးဗီးယား ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက်မွန်ဘိုင်း နှင့်မိုင် (၉၀)ခန့်ဝေးသော ပွန်းတက္ကသိုလ် တွင် အာကာသသိပ္ပံဘာသာရပ်ကို တက်ရောက်ခဲ့ပြီး မဟာတန်းကို အောင်မြင်ခဲ့သည်။ တစ်ဖန် ထိုတက္ကသိုလ်မှ ဖွင့်လှစ်ထားသည့်ကာကွယ်ရေးဆိုင်ရာအထူးနည်းပညာရပ်တွင်လည်း ဘွဲ့လွန်(PhD) ရယူနိုင်

ခဲ့သည်။ ယခုသူရရှိသော ဘာသာရပ်မှာ မြန်နန်းကြီးမားလှသည့် အာကာသယာဉ်များဆိုင်ရာဘာသာရပ်ဖြစ်သည်။ ဤသိပ္ပံပညာကို ခက်ခဲစွာအချိန်ပေး သင်ကြားခဲ့သော်လည်း မိမိကိုယ်ကို ဆက်ကပ်အပ်နှံသော သူတော်စင်ဘဝကိုခံယူရန်ဆန္ဒကြီးခဲ့သည်။ ထို့ကြောင့်သင်ကြားလိုသောပညာရပ်များပြီးဆုံးသွားသောအခါ အိန္ဒိယနိုင်ငံ၊ ပွန်းမြို့ရှိမိမိကိုယ်ကိုပြန်လည်ဆန်းစစ်သော ရိပ်သာသို့ ခေတ္တဝင်ရောက်၍ သေချာဆန်းစစ်ပြီးဤဘဝကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏အမည်ကားစတုတာရ် **Benedicta of the Holy Face** ဖြစ်သည်။ သူ၏အသင်းကို (၁၉၅၀)ခုနှစ်တွင်ကြည်ညိုလေးစားရသော ရသေ့ Hildebrand Gregory ကတည်ထောင်ခဲ့ပြီး၊ (၁၉၇၇) ခုနှစ်တွင် ရဟန်းမင်းကြီးရုံးတော်မှငွင်းတို့၏ ကျင့်ဝတ်ကျင့်စဉ်များကို အသိအမှတ်ပြုခံခဲ့ရသည်။ ယခုအခါရသေ့အသင်းသည်တိုက်ကြီးများတွင် အသင်းမိသားစုများစွာဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်။

စာမျက်နှာ(၅) ပိုလန်နိုင်ငံမှအဆက်

ခွင့်ရှိသူအဖြစ်လည်း တာဝန်ယူပေးခဲ့သည်။ ယူရို အမျိုးသားဆိုင်ရာ ဆရာတော်များညီလာခံအဖွဲ့၏ နေရာအတော်များများတွင်လည်း ပါဝင်ကူညီပေးသူဖြစ်သည်။ ကာဒီနယ် Dziwisz မှာမူ (ကရာကိုနှင့် ၄၅ မိုင်ခန့်အကွာရှိသောဒေသ) Raba Wyzna တွင် ၁၉၃၉ ခုနှစ်၌ မွေးဖွားခဲ့ပြီး ၁၉၆၃ ခုနှစ်တွင်ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။

ရဟန္တာအဖြစ် တင်မြောက်ခြင်းခံရပြီး ဖြစ်သော Saint John Paul II ၏ လက်တော်မှရဟန်းသိက္ခာကိုလက်ခံရယူခဲ့သည်။ ထိုအချိန်တွင်ပုပ်ဂျွန်ပေါလ်က ထိုမြို့၏လက်ထောက် အကူဆရာတော်အဖြစ် အမှုတော်ထမ်းဆောင်နေသောကာလလည်းဖြစ်သည်။ များမကြာမှီ အချိန်အတွင်းမှာပင် Wojtyla ကဆရာတော်အဖြစ်ခန့်အပ်ခြင်းခံရစဉ်ဘုန်းတော်ကြီး Fr. Dziwisz က ပုပ်ဂျွန်ပေါလ်၏

အတွင်းရေးမှူးအဖြစ် အရှင်သူမြတ်ပျံလွန်တော်မူသည့်တိုင်အောင် အမှုဆောင်ဆက်ကပ်ခဲ့သည်။ သူသည် Saint John Paul II ၏ အရင်းနှီးရဆုံးများထဲတွင် တစ်ဦးဖြစ်ကြောင်းသိရသည်။ သူသည် မိမိကို အကြံကောင်းဉာဏ်ကောင်း ပေးတတ်သူမိမိ၏အရှင်ပုပ်ဂျွန်ပေါလ်၏ ပျံလွန်တော်မူပြီး မကြာမှီ အချိန်တွင်းမှာပင် ခရက်ကောင်းနိုင်ငံကက်သလစ် သာသနာ၏ ဝိုင်းရံပံ့ပိုးဆရာ

တော်ကြီးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ လွန်ခဲ့သော မိမိအနားယူကြောင်း တရားဝင်ခွင့်ပြုချက်မရမှီ အချိန်တိုင်အောင် ဆရာတော်ကြီးသည် မိမိ၏ တာဝန်များအပေါ် သစ္စာရှိရှိ ဆက်လက်ရပ်တည်ခဲ့ပြီး သက်တော်(၇၇) ပြည့်သည့် လွန်ခဲ့သော အင်္ဂါနေ့တွင်တရားဝင် အနားယူ သွားခဲ့ကြောင်း EWTNမှသတင်းရရှိပါသည်။(CBCM-osc)

သာသနာပြု ကလေးသူငယ်များအသင်း စိန်အန်ထော်နီ ဘုရားကျောင်း၌ဖွဲ့စည်း

CBCM-PMS

၁၁၊၁၂၊၂၀၁၆

ရန်ကုန်မြို့ရှိစိန်အန်ထော်နီဘုရားကျောင်းတွင်သာသနာပြုကလေးသူငယ်များအသင်း ကို ဒီဇင်ဘာလ(၁၁)နေ့တွင် ရန်ကုန်ဝိုင်းချုပ်သာသနာ သာသနာပြုကလေးသူငယ် များအသင်း(ဗဟို)မှ သွားရောက်ဖွဲ့စည်းခဲ့သည်။

ရှေးဦးစွာဘုန်းတော်ကြီးများက မစ္စားတရားတော်မြတ်ကိုပူဇော်ပေးခဲ့ကြသည်။ ထို့နောက်သာသနာပြုကလေးသူငယ်များအသင်း ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်းအသင်း၏ရည်ရွယ်ချက် သာသနာပြုစီမံပုတ်အကြောင်းနှင့်သာသနာပြုကလေးသူငယ်တစ်ဦး၏ တာဝန်၊ဝတ္တရားနှင့် အဆောင်အယောင်များအကြောင်းကို တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြခဲ့သည်။

အခမ်းအနားသို့ သာသနာပြုအသင်းများ၏ National director Fr.Bernardino Ne Ne ၊ စိန်အန်ထော်နီဘုရားကျောင်းမှ လက်ထောက်ဘုန်းတော်ကြီး Fr.Jochain နှင့် ဘရာသာရ်များ၊ စစ္စတာရ်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကလေးသူငယ်မိဘများ၊ ရန်ကုန်ဝိုင်းချုပ်သာသနာ သာသနာပြုကလေးသူငယ်များ အသင်း(ဗဟို)မှ အလုပ်အမှုဆောင်များနှင့်တက်ရောက်ခဲ့ကြသည်။ Isabella Pyone (PMS)



စိန်မိုင်ကယ်ကိုရင်များ၏ ဖယ်ခုံ၊ လွိုင်ကော်သာသနာပြုခရီးစဉ်

တောင်ကြီးဝိုင်းချုပ်သာသနာ၊

၆-၁၁၊၁၂၊၂၀၁၆။

စိန်မိုင်ကယ်ကိုရင်များ၏ ဖယ်ခုံ၊ လွိုင်ကော်သာသနာပြုခရီးစဉ်ကို ၆၊၁၂၊၂၀၁၆အင်္ဂါနေ့တွင်စတင်ခဲ့ကာနေ့လည်(၂)နာရီကျော်တွင်ဖယ်ခုံသို့ရောက်ရှိခဲ့ပါသည်။ ညနေ (၄:၃၀)တွင်မစ္စား တရားပူဇော်ခြင်းတွင်ပါဝင်ခဲ့ကြသည်။ထို့နောက်ဆရာတော်ကျောင်းတိုက်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ဘာသာတူ အိမ်တစ်ချို့တွင် ကယ်ရယ်သီချင်းသီဆိုခဲ့ ကြပါသည်။

၇၊၁၂၊၂၀၁၆ နေ့မနက် (၉:၀၀) နာရီအချိန်တွင် Star of Evangelization ကျောင်းသားများနှင့်ချစ်ကြည်ရေးဘောလုံးကန်ခဲ့ကြသည်။ ၈၊၁၂၊၂၀၁၆ ရက်နေ့မနက် (၉:၀၀)နာရီအချိန်တွင် မစ္စားတရားပါဝင်ပူဇော်ခဲ့ကြကာနေ့လည်စာသုံးဆောင်ပြီးနောက် လွိုင်ကော်သာသနာ နှစ်မယ်ခုံတိုက်နယ် ဆီးလီဒုန်းရွာသို့ခရီးဆက်ခဲ့ကြပါသည်။ နှစ်မယ်ခုံတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. Martino ကျောင်းနှင့် သီလရှင်ကျောင်းအား ကယ်ရယ်သီချင်းဖြင့်ဝင်ရောက် နှုတ်ဆက်ခဲ့ကြပါသည်။ ထို့နောက် ညနေ (၆:၃၀) အချိန်တွင် ညစာ

သုံးဆောင်ပြီး ဆီလီဒုန်းကျေးရွာမှ အဆိုအကများ၊နှစ်မယ်ခုံနယ်ရှိ ကျေးရွာတစ်ချို့၏သီချင်းနှင့် သီဆိုဖျော်ဖြေမှုကို အားပေးကာ ကိုရင်များမှလည်း ကယ်ရယ်သီချင်းနှင့် Action Song တို့ဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြသည်။၉၊၁၂၊၂၀၁၆ မနက်(၆:၁၅)အချိန်တွင် Rev.Fr.Martinoမှဦးဆောင်ပြီး ဆီလီဒုန်းမှ ဘာသာဝင်များနှင့်အတူ မစ္စားတရားပူဇော်ခဲ့ကြသည်။ ထို့နောက်လူငယ်များနှင့်အတူ တောင်ခြေရှိ မယ်တော်ဂူသို့ သွားရောက် ဆုတောင်းခဲ့ကြသည်။ နေ့လည်အချိန်တွင် လွိုင်ကော်သို့ ခရီးဆက်ကာ ဒေါင်ခါးတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr.Gregory Than Maung သီတင်းသုံးရာကျောင်း၊ သီလရှင်ကျောင်းနှင့် ဒေါင်ခါးမှကိုရင်နှစ်ပါးတို့၏အိမ်တွင်ကယ်ရယ်သီချင်း သီဆိုကြပြီးနောက် နေ့လည်စာသုံးဆောင်ခဲ့ကြပါသည်။ ထို့နောက် ငွေတောင်ဆည်သို့ဝင်ရောက်ကြပြီးနောက်လွိုင်ကော်သို့ ခရီးဆက်ခဲ့ကြပါသည်။ လွိုင်ကော်ဆရာတော်ကျောင်းတိုက်တွင်ဖွင့်လှစ်ထားသောTheologate ကျောင်းတွင်တည်ခိုခဲ့ကြသည်။ ညနေ(၆:၃၀)အချိန်တွင် လွိုင်ကော်ဆရာတော်ကျောင်း၊ လွိုင်ကော်မြို့



ပေါ်ရှိဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ကယ်ရယ်သီချင်းဖြင့်သီဆိုနှုတ်ဆက်ခဲ့ကြသည်။၁၀၊၁၂၊၂၀၁၆နေ့တွင် စိန်ဖရန်စစ် ဇေးဗီးယားအသင်းဝိုင်းမှ ငွေစင်ဂျူဘီလီရှင်များ၏ ကျေးဇူးတင် မစ္စားတရားတွင်ပါဝင် ဆုတောင်းပေးခဲ့ပြီး မနက်စာသုံးဆောင်ကာဂုဏ်ပြုသီချင်းသီဆိုပေးခဲ့သည်။(၉:၃၀)အချိန်တွင်လူငယ်အချို့၊သီလရှင်အချို့တို့နှင့်အတူ လောပိတရေအားလျှပ်စစ်၊ တောင်ကွဲစေတီနှင့် နောင်ယားကန်သို့ လေ့လာ ရေးသွားရောက်ခဲ့သည်။

၁၁၊၁၂၊၂၀၁၆ တွင်နောင်ယားရှိ ခရစ်တော်ဘုရင် ကာသီဖြယ်တွင် ကွာယာဦးဆောင်ကာ မစ္စားပူဇော်ခြင်းတွင်ပါဝင်ခဲ့ကြသည်။ ထို့နောက် ဆရာတော်စတီးဇင်းနှင့်အတူအမှတ်တရဓါတ်ပုံရိုက်ကာတောင်ကြီးသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။လမ်းခရီးတွင်လွိုင်လင်မြို့တွင်ရှိသော ထီးဆဲခါးရေတံခွန်သို့ ခေတ္တဝင်ရောက်ကာ ညနေ(၄:၀၀)နာရီအချိန်တွင်စိန်မိုင်ကယ်ကျောင်း(တောင်ကြီး)သို့ပြန်၍ရောက်ရှိခဲ့ပြီး ဖယ်ခုံလွိုင်ကော်ခရီးစဉ်ကိုအဆုံးသတ်ခဲ့ပါသည်။

ဇန်နဝါရီလ(၁၅)ရက်နေ့သည် မန္တလေးဝိုင်းချုပ်ဆရာတော်ကြီးနီးကော်လပ်စ်မန်းထန်၏ (၂၈)မြောက် ဆရာတော်သိက္ခာခံသောနေ့ဖြစ်ပါသည်။ (၁၉၈၉)

တနင်္သာရီတိုင်းဒေသကြီး၏ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းများကို ဆန်းစစ်လေ့လာသည့် အလုပ်ရုံဆွေးနွေးပွဲ

မော်လမြိုင်သာသနာ့မြတ်မြို့တွင် မော်လမြိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (မြိတ်ခရိုင်)တို့မှ ပူးပေါင်းကာ တနင်္သာရီတိုင်းဒေသကြီး၏ ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်းများ ကိုဆန်းစစ်လေ့လာသည့် အလုပ်ရုံဆွေးနွေးပွဲကို(၁-၂)ရက်၊ ဒီဇင်ဘာလ၊ ၂၀၁၆ ခုနှစ်၌ ပြုလုပ်ကျင်းပခဲ့သည်။

အစည်းအဝေးတွင်ပါဝင်တက်ရောက်သူများမှာရန်ကုန်တိုင်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလစ်ဘို၊ မော်လမြိုင်တိုင်းအုပ်ဆရာတော်ရည်မွန် စောဖိုရည်၊ မြန်မာပြည် ကက်သလစ်သာသနာ ကရုဏာလူမှုစည်းလုံးညီညွတ်အသင်း ဒါရိုက်တာ ဒေါက်တာ

ဦးဝင်းထွန်းကြည်၊ နသင်္ဂီကမ်းရိုးတန်း စစ်ဌာနချုပ်မှ ဗိုလ်မှူးမောင်မောင်၊ ကယ်အင်ယူ မှ တာဝန်ရှိသူများ၊ NGOများမှ တာဝန်ရှိသူများတက်ရောက်ကြကာ အလုပ်ရုံဆွေးနွေးပွဲကို လမ်းညွှန်ပေးရန် ပညာရှင်များဖြစ်သည့်တ္တုတူးဖော်ခြင်း နည်းပညာဆိုင်ရာ နည်းဥပဒေ များအကြောင်း(ဆရာဦးစိန်မြင့်)ကလည်ကောင်း၊ သဘာဝပတ်ဝန်းကျင်နှင့်စီးပွားရေးဆိုင် ရာဆက်နွယ်မှုစီမံကိန်းများအကြောင်းကို ဒေါက်တာဒေဝီသန့်စင်ကလည်းကောင်း သစ် တောထိန်းသိမ်းခြင်းဆိုင်ရာ နည်းလမ်းများအကြောင်း(ဆရာဦးတင်အေး)နှင့် ဖိတ်ကြား ထားသောအထူးဧည့်သည်တော်များ အယောက်(၃၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

**သဘာဝရဲ့ ပြီးတွားငိုကြွေးသံ၊
ဆင်းရဲသူများရဲ့ ငိုကြွေးသံ၊
တနင်္သာရီတိုင်းရဲ့ -
ပတ်ဝန်းကျင်တရားမျှတမှု
သယံဇာတနဲ့ စီးပွားရေး တရားမျှတရေး**

နီဒါန်းအဖွင့်စကားပြောဖို့အခွင့်အ ရေးရ၊ ဖိတ်ခေါ်ခြင်းခံရတဲ့အတွက် အထူး ကျေးဇူးကြီးလှပါတယ်။ ဒီဒေသမှာနေထိုင် ကတဲ့ ပုဂ္ဂိုလ်များ နာမည်ကြီး နာမည် ကျော် နေပါတယ်။ ရေနက်ပင်လယ်ကမ်းခြေထား ဝယ်ဟာ နာမည်ကြီးနေပါတယ်။ ကမ္ဘာလုံး မှာရှိတဲ့ ကုမ္ပဏီတွေကိုဆွဲဆောင်နေတယ်။ ယိုးဒယား၊လာအို၊ ဗီယက်နမ်နဲ့ တိုက်ရိုက် ဆက်နွယ်တော့မယ်။ ဆိပ်ကမ်းအကြီးဆုံး ထဲတစ်ခုဖြစ်ပြီးသဘော့"ရာ"ချိုပြီးလှုပ်ရှား တော့မယ်။ ဒီစီမံကိန်းကြီးကို ကျွန်ုပ်တို့ အသင်းတော် ရှုထောင့်ကနေ ဝေဖန်ခိုင်း တယ်။ UN Right of Indigenous people. လူမျိုးစု တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ရ ထောင့်သစ်တောသစ်ပင်၊ သဘာဝဖျက်စီးမှု ခံရပြီး အပူခတ်ငွေ့ထုတ်လွှတ်ခြင်း လျော့ ပါးလျော့ချခြင်းရဲ့ ရှုထောင့်လည်းပါပါတယ်။ "မြန်မာပြည်" ရယ်လို့ နာမည်မရခင် Suvarna Bhumi = Golden Land. ရွှေနိုင်ငံ၊ ရွှေမြေ ကျွန်ုပ်တို့အသိပါ။ ဒီနိုင်ငံ ဒီမြေဟာ ကမ္ဘာမှာ အဌေးဆုံးတစ်ခုအနေနဲ့ ပါဝင်တယ်။ ဒါပေမဲ့အာရှရဲ့ အဆင်းရဲဆုံး တွေနေထိုင်ကြတယ်။ ငွေ့တယ်ဆိုတာမြေ ပေါ်မြေအောက်ငွေ့တယ်။ ဘုရားသခင်က မြန်မာပြည်သူ/သားများကိုဘယ်လောင်ချစ် တယ်။ ယုယပါသလဲ။ လွန်ခဲ့တဲ့လက အင်းယားဟိုတယ်မှာ သံယံဇာတ မျှမျှတတ ဝေမျှခြင်းနဲ့ ပတ်သတ်တဲ့ INGO ကအစည်း အဝေးဦးဆောင်ပေးပါတယ်။ ဝန်ကြီးများအ ပါအဝင်လူ(၂၀၀)ယောက် တက်ကြတယ်။ အဲဒီမှာကချင်ပြည်က ကျောက်စိမ်းလည်ဆွဲ တစ်ခုပြတယ်။ ဟောင်ကောင်မှာ (၂၇) သန်း Dollars ရတယ်။ တစ်ခုပဲ။ ကချင် ပြည်မှာကျောက်စိမ်း"တောင်"လိုက်ရှိတယ်။ ကျွန်ုပ်တို့မြန်မာပြည်ဟာ

- > ကျောက်စိမ်း၊ ပတ္တမြား၊ ရွှေနဲ့ ကျောက် မျက်ရတနာနဲ့ငွေ့တယ်။ ကြွယ်ဝတယ်။
- > ဒီနိုင်ငံထက် များပြားတဲ့ ကျွန်းသစ်၊ တခြားမှာမရှိ။
- > လောင်စာဆီနဲ့ ဓာတ်ငွေ့။



> မီးသွေးနဲ့ ပေါများပါတယ်။ မေးရမှာက ဒါတွေကို ဘုရားရှင်က မြန်မာ ပြည်သူ/ သားအားလုံးကိုပေးထား တယ်။ တကယ်ကျတော့ အားလုံးခံစားရကြလား။
၁။ ဥပမာ။ တစ်ခါစေတီရှေ့မှာမျက်မမြင်၊ သူတောင်းစားတစ်ယောက်တောင်း စားနေ တာ၊မျက်ကန်းသူတောင်းစားက"ကျွန်တော် ကို သနားကြပါ" လူတွေက အကြွေလေး ပစ်ထည့်ကြတယ်။ တစ်နေ့ကျတော့လူတစ် ယောက်ကပိုက်ဆံပစ်ထည့်မလို့လုပ်နေတုံး သူတောင်းစားရဲ့ ခွက်ကိုယူကြည့်ပြီး ခြစ် ကြည့်တယ်။ သူတောင်းစားကို "ဟေ့ ကောင် မင်းက ငိုထက်ငွေ့တယ်။" သူ တောင်းစားက "ခင်ဗျားမှာ မျက်ကန်းသူ တောင်းစားကို ဟာသဖောက်မနေပါနဲ့။" "ဟုတ်တယ်၊ မင်းက မျက်ကန်း၊ ဒါပေမယ့် ရွှေခွက်နဲ့ တောင်းစားနေတာကွ" ရွှေခွက်နဲ့ သူတောင်း စားနေတာမသိဘူး။ မေးခွန်း က ရွှေခွက်နဲ့တောင်းစားတဲ့သူတောင်းစား ကဘယ်သူလဲ။ ဟုတ်တယ်။ ကမ္ဘာမှာ အကြီးဆုံးကျောက်စိမ်း သတ္တုတွင်းဟာ မြန်မာပြည်မှာရှိတယ်။ ကမ္ဘာရဲ့၉၀% ပတ္တ မြားဟာ မြန်မာပြည်ကထွက်တယ်။ လောင် စာဆီ၊ ဓာတ်ငွေ့တွေကို ပြည်ပသွင်းတယ်။ ကမ္ဘာမှာနံပါတ်(၈)ဓာတ်ငွေ့လည်းအဌေးဆုံး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ကျောက်စိမ်း ၁.၅ ဘီလီယံရောင်း (တစ်ဘီ လီယံ (၁,၀၀၀, ၀၀၀, ၀၀၀)) ဓာတ်ငွေ့ ၂.၅ US Dollar "တရုတ်ပြည် သွားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကနေ ဘီလီယံ ရတယ်" လျှပ်စစ်၊ ယိုးဒယားပို့ပေးတယ်။ "Global witness" အဆိုအရ အစိုးရ budget ဝင်ငွေစာရင်းထဲ

၁၀% ဝင်တယ်။ ၉၀% cronies နဲ့ ကုမ္ပဏီ ထဲဝင်တယ်။
မနှစ်ကကျောက်စိမ်း(၃၂)ဘီလီယံ Dollar ရောင်းနိုင်တယ်။ (၂)ဘီလီယံစာရင်း ပြတယ်။ မနှစ်က ကျောက်စိမ်းကိုပဲမျှဝေရန် ကချင်ပြည်နယ်က ကလေး၊ လူငယ်၊လူကြီး အယောက်တိုင်း ၂၅,၀၀၀ Dollar စီရနိုင် တယ်။ ဒါပေမဲ့အဖြစ်မှန်က စစ်ဖြစ်နေတယ်။ ၁၂၀,၀၀၀ ကချင်တွေ ဒုက္ခသည် စခန်းမှာ အစားအစာမရှိလို့ နိုင်ငံခြားကတောင်းစား နေတဲ့သူတောင်းစားတွေပါ။ မူးယစ်ဆေးဝါး စွဲတယ်၊ လူကုန်ကူးခံနေရတယ်။ မျက်ကန်း သူတောင်းစား၊ ရွှေခွက်နဲ့တောင်းစားတယ်။ မျက်စိကန်းဘို့လူဖန်တီးထားတယ်။ရွှေနိုင်ငံ မှာရွှေမြေပေါ်တိုင်ပြီးသူတောင်းစားဖြစ်ရတဲ့ အဖြစ်ဆိုး! ကျွန်ုပ်တို့ရဲ့တနင်္သာရီအခြေအ နေက ဘယ်လိုလဲ။ ငွေ့ကြပါသလား။ ကိုယ့်နယ်ထွက်တဲ့ မီးသွေး၊ ဆီ၊ ဓာတ်ငွေ့ အကျိုးခံစားရပါသလား။
"ထားဝယ်" ရဲ့ ရေနက်ဆိပ်ကမ်းနဲ့ အတူ အထူးစီးပွားရေးရုံ ဖြစ်တော့မယ်။ အာရှတိုက်ရဲ့အကြီးမားဆုံးစီးပွားရေးရုံတစ် ခု လည်းဖြစ်လာတော့မယ်။
> မလုံခြုံတဲ့ ပြောင်းရွှေ့တဲ့နေရာဖြစ်မယ်။
> "ထားဝယ်" စီမံကိန်းနဲ့အတူမြေနေရာ လုကြတော့မယ်။
> Croniesနှင့်ကုမ္ပဏီဆက်ပြီးမြေလုကြမယ် တစ်ချို့ပြောဆိုချက်အရ ဧက ၅ သောင်း အသိမ်းခံရပြီ။ လျှပ်စစ်အတွက်ပိုပေး ရတယ်။ မိတာခတစ်ယူနှစ်ကို ၆၀ကျပ်၊ ကျောက်စိမ်း၊ ရွှေ၊ ဓာတ်ငွေ့တွေ ပြည့်လျှံ နေတဲ့ မြန်မာပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံး

နိုင်ငံတစ်ခုမှာပါဝင်တယ်။သန်းချီပြီး လူငယ် တွေဟာ ခေတ်သစ်ကျွန်အဖြစ်နဲ့ မလေး၊ စင်္ကာပူ၊ ယိုးဒယားမှာ ရှိကြတယ်။ကိုယ်ရဲ့ အခြေအနေကို အသိဆုံးပါ။ မျက်ကန်းသူ တောင်းစား ရွှေခွက်နဲ့ တောင်းစားနေတယ်။

၂။ နောက်ဥပမာက ရွှေဥ ဥတိုင်းကို သတ်တယ်။
ငန်းတစ်ကောင်ဟာ နေ့တိုင်းရွှေဥ တစ်လုံး ဥရတယ်။လောဘကြီးပြီး ပိုင်ရှင်က"ငါရွှေဥ တွေအားလုံး လက်ငြင်းရမယ်ဆိုပြီးသတ် တယ်။ တစ်ဥပဲရတယ်။ မရှိတော့ဘူး၊ မွဲပြီး သေရာတယ်။ ဒီငန်းကို သတ်တဲ့လူကဘယ် သူလဲ။ ကျွန်ုပ်တို့ရဲ့ သစ်တောတွေနှစ်ပေါင်း ထောင်မက ရှိပါပြီ။တန်ဖိုးရှိတဲ့သစ်ပင်တွေ ပါ။ ၂၀၁၅နှစ်အပြီး ၃၀% သစ်တောတွေ တုံးသွားတယ်။ ဘာဖြစ်လဲ။ ဒီရဲ့သဘာဝကို ဖျက်စီးတယ်။ ဒီသဘာဝကပဲ အသက်ပေး တယ်။ အစာအဟာရ ပေးတယ်။ ဒီသစ်တုံးတွေကိုဒေါ်လာပိုက်ဆံစက္ကူ ဖြစ်စေပြီး နိုင်ငံခြားဘက်တွေမှာ ထည့်ထား တယ်။ ဒီသစ်တောတွေပြန်မရတော့ဘူး။ ကျွန်းသစ်တွေပြန်မရတော့ဘူး။ တက်ခဲ့တဲ့ အစည်းအဝေးမှာ သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဆီ(Oil)ဓာတ်ငွေ့တွေကို နိုင်ငံခြားကုမ္ပဏီစီ ရောင်းချတယ်။ ဘယ်သူမြတ်ကြသလဲ။ ပြည် သူတွေမဟုတ်ဘူး၊ မကြာခင်ဒါတွေကုန်ခမ်း တော့မယ်။ သံယံဇာတ အကန့် အသတ် ရှိတယ်။ ကုန်ခမ်းမယ်။ Croniesနှင့်ကုမ္ပဏီ တွေလုယက်ပုံဟာ ပညာမဲ့တဲ့လူပဲ။ကိုယ့်ငန်း ကို သတ်တာနဲ့တူပါတယ်။သယံဇာတသည် လူအားလုံးအတွက် ဖြစ်ပါတယ်။ သယံဇာတ သည် ကိုယ့်သားသမီးများ၊ မြေး ၊ မြစ်များနဲ့ လည်းဆိုင်ပါတယ်။ သယံဇာတကို လုယူတဲ့ သူတွေဟာ ကိုယ့်စိက လုယူရုံမက အနာ ဂါတ်မျိုးဆက်များစီကလည်း လုယက်ခြင်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မိန့်မြွက်ပါတယ်။
"ဒါဟာ လူမျိုးဆက် မတရား မှုဖြစ်တယ်။ အာကာရှိတဲ့လူတွေက ဒီ ခေတ်ဆင်းရဲသူတွေ ကို ညစ်တယ်။ အနာဂါတ်မျိုးဆက်တွေကို လည်း ညစ်ညာနေပါတယ်။"
(အဆက်စာ(၁၀)သို့)

တနင်္သာရီတိုင်းဒေသကြီး၏ ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း များ ကိုဆန်းစစ်လေ့လာသည့် အလုပ်ရုံဆွေးနွေးပွဲ

မော်လမြိုင် တိုင်းဒေသန္တရ ဆရာတော် ရည်မှန်းစောဦးရည် ကလည်း "ကမ္ဘာကြီး ဟာ ပျက်ပြားနေတယ်။ ဘာဖြစ်လို့ လဲဆို တော့လူတော်၊လူမှန်၊လူကောင်းတွေကသူ တို့ရဲ့မျက်စိများကို မှိတ်ထား ကြလို့ဖြစ်တယ်။ ဘုရားတရား၊ သဘာဝတရား (အပြန်အလှန် အတုအယုတ်အကျိုးပြုဖို့ရန်)ကိုယ်ကျင့် တရား (အရွယ်အလိုက်ကျင့်ကြံကြရင် ကမ္ဘာကြီးဟာပိုမိုလှပလာမယ်) တဲ့ အတွက်တို့ကို လက်ကိုင်ထားကြတယ်။ စုစည်းမှုဟာအင်အားတစ်ခုဖြစ်တဲ့အတွက် ကျွန်ုပ်တို့ အားလုံး စည်းစည်း လုံးလုံးလက်တွဲကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း ဟာ ကောင်း မွန်လှပသောနေရာဖြစ်တယ်" ဟု မိန့်မှာခဲ့ပါသည်။



မြန်မာနိုင်ငံလုံးဆိုင်ရာဂရုဏာလူမှုစည်းလုံးညီညွတ် ရေးအသင်း ဒါရိုက်တာ ဒေါက်တာ ဝင်းထွန်းကြည် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် "လူသားများသာယာပြောရေးကို အလေးထား ဆောင်ရွက်ကြရန်ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန် စစ်၏ မိန့်မှာချက်အတိုင်း မြန်မာပြည်ကက်သလစ် သာသနာတော်က အုပ်တစ်ချက်သံတစ်ပွင့်ပမာ မြန်မာပြည်သူပြည်သားများဘက်စုံဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်နေပါတယ်။ ယခုမြိတ်မှာလုပ်နေတဲ့ အစည်းအဝေး ကလည်းတစ်ခုဖြစ်ပါတယ်။ ဒေသအတွက်ရွှေဆက်တိုးတက်ဖွံ့ဖြိုးဖို့ရန်အစီအစဉ်ကောင်းများထုတ်ဖော်နိုင်ရန်ဖြစ်တယ်" ဟု ပြောကြားခဲ့ပါသည်။



သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာဆက်နွယ်မှုစီမံကိန်းများအကြောင်း (ဒေါက်တာဒေဝီသန့်စင်)

အောင်ပင်လယ်ဟာမဂ္ဂဇင်းသည် မြန်မာမှာတစ်ခု တည်းသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး magazine ဖြစ် သည့် အောင်ပင်လယ်မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဒေါက်တာ ဒေဝီသန့်စင်က "မြန်မာပြည်သူပြည်သားတွေကမိမိနေထိုင် သောကမ္ဘာမြေကြီးအကြောင်းကိုမသိဘူး။အဲဒါကတွန်းအား ဖြစ်ပါတယ်။ပြုလုပ်(၈)လုံးထိမှာကမ္ဘာမြေကြီးဟာသက်ရှိများ ဖြစ်ထွန်းနိုင်ဖို့အတွက်အခြေအနေရှိတယ်။ ဘာသာတွေကွဲ ပြားပါစေကမ္ဘာပေါ်မှာနေသောလူများအားလုံးကို "လူသား" လို့ပဲခေါ်ပါတယ်။ နိုင်ငံကမည်သည့် ဝါဒဖြင့်အုပ်ချုပ်ပါစေ ကမ္ဘာကြီးပျက်စီးရင် အသားအရောင်မည်မျှပင်ကွဲပြားပါစေ အကုန်သေမှာပဲ။အခြင်းအခုနုဘာကြောင့်လုပ်မှာလဲ။ဒီတန် ဖိုးရှိတဲ့ ကမ္ဘာလေးကိုသက်တမ်းရှည်အောင်လုပ် ပေးကြပါ။ Love, Peace, and Joy ဟာ လူသားတွေ တောင်းတနေ သော အရာတွေပဲဖြစ်ပါတယ်။

Love ချစ်ခြင်း။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာပြည်တွင်းစစ် အရှည်ကြာဆုံးဖြစ်နေတဲ့နိုင်ငံဖြစ်တယ်။ဘာကြောင့်စစ်ဖြစ် နေ တာလဲဆိုတော့အချစ်ကလွဲမှားနေလို့၊ ကျဉ်းမြောင်းတဲ့ အချစ်ဖြစ်နေလားပြန်စဉ်းစားရမှာဖြစ်တယ်။ ကမ္ဘာကြီးဟာ ယိုယွင်း ပျက်ပြားနေပြီဆိုတာကို လက်ခံကြရပါမယ်။ ကင်ဆာရောဂါဖြစ်နေသောလူသားတစ်ဦးလိုပဲကမ္ဘာကြီးကို ပစ်ထားရက်လား- မစောင့်ရှောက်ပဲ။



Peace (ငြိမ်းချမ်းရေး)။ မြန်မာပြည်ကငြိမ်းချမ်းရေးရချင်ပြီ။ လူတွေအကုန်လုံးပင်ပန်းကုန်ပြီ။ ဘာကြောင့်လဲ ချစ်ခြင်း မေတ္တာ လိုချင်ကြတယ်။

Joy (ပျော်ရွှင်ဝမ်းမြောက်ခြင်း)။ Solidarity တစ်စည်း တစ်လုံးဖြစ်ဖို့လိုတယ်။ တိုင်းရင်းသားတွေစုစည်းရမယ်။ အားလုံးကို ကိုယ့်ဆွေမျိုးသားခြင်းတွေပဲဖြစ်လို့ ကြည်ဖြူ စိတ်ထားကြရမယ်။ ကိုယ့်ပြည်နယ်ကို အရင်နားလည် အောင်လုပ်ရမယ်။ မတ်လ (၂၀)ရက်နေ့ ကမ္ဘာ့ပျော်ရွှင် သောနေ့ဖြစ်တယ်။ နိုင်ငံခြားမှာ ငွေသွားရှာနေကြသော လူများ ကျွန်ုပ်တို့နေကြသောလူများတစ်ခုဖြစ်သွားရင် Joy, Peace, and love ဘယ်လိုရမလဲ။ မိမိတို့နိုင်ငံဟာ အခြေ အနေမဲ့ မဟုတ်ဘူး။ အစိုးရတွေက သဘာဝအနေအထား တွေကို ပြုမစားဘူး။ ရောင်းစားတယ်။ ကျင့်ဝတ်ကိုယ့်အသိ စိတ်မေတ္တာလွမ်းခြုံမှုနဲ့လူ့ကျင့်ဝတ်နဲ့အလုပ်လုပ်တာ။အရွယ် မရွေးကျင့်ရမယ်။ Sustainableဖြစ်တာကိုစဉ်းစားရမယ်။ ပြည်တွင်းအင်အား ဖြစ်ရမယ် SME အားရှိအောင်လုပ်ရမယ်။ ကုန်ထုတ် အလုပ်လုပ်ရမယ်။ အစိုးရသည် policy ပဲကိုင်တယ်။ ဖွံ့ဖြိုး မှု မရှိတာ အစိုးရကိုကြောက်တာ။ ဌာနဆိုင်ရာမှာဖြစ် နေတာတွေက ကိုယ့်ရာထူးပြုတ်မှာစိုးလို့။ တိုင်းပြည်ကို သစ္စာဖောက်တယ်လို့မြင်တယ်။ တိုင်စာ၊ပို့စာတွေကပြန်စာ မရပါ။ လူ့ကျင့်ဝတ်မဟုတ်ပါ။ ပွင့်လင်းမှုမရှိ။

Federal စနစ်ဖြစ်ဖို့ ငြိမ်းချမ်းရေးမှာ(၁၇)ဖွဲ့ လက် မှတ်ထိုးပြီး ရင်သယံဇာတ သုံးစွဲမှုကိုရှင်းရှင်းလင်းလင်း လုပ်မထားရင်ပြန်ဖြစ်မှာပဲ။ တိုင်းရင်းသားတွေက သယံ ဇာတတွေကို ပိုင်ဆိုင်ထားတယ်။ Federal လုပ်မယ်ဆိုရင် ပုပ်မ(၃၇)ကိုအရင်ပြင်ရမယ်။ သံယံဇာတသုံးစွဲမှုကို အစိုးရ က ချုပ်ကိုင်ပြီး ခွဲဝေမှုကျတော့ ဘာမှမရှိဘူး။ တိုင်းပြည်က For Show အပြုတွေများနေတယ်။ Company တွေက ပြည်သူ့လူထုဖွံ့ဖြိုးရေးအတွက်လို့ဆိုတယ်။ ဒေသ ခံပြည် သူတွေအတွက် စီမံကိန်းအဖွဲ့အစည်းအဖွဲ့တွေက အမှန် အကန် တွေထားပေးခဲ့ပါ။ မြန်မာပြည်စီမံကိန်းတွေမှာ မှန်ကန် သောစောင့်ကြည့်အဖွဲ့တွေ မရှိကြောင်း ပြော ခဲ့သည်။

သတ္တုတူးဖော်ခြင်းနည်းပညာဆိုင်ရာနည်းဥပဒေများအကြောင်း (ဆရာဦးစိန်မြင့်)

မိုင်းတွင်းကြောင့်ပတ်ဝန်းကျင် ယိုယွင်းမှုဖြစ်လာ ပါက်သက်ဆိုင်ရာကြီးကြပ်သူတွေကတာဝန်ရှိသည်။ စောင့် ကြည့်သူများကို ကုမ္ပဏီက ပိုက်ဆံပေးတော့ သူ့လူဖြစ်လို့ အား နည်း ချက်ဖြစ်လာကြောင်း၊ သံယံဇာတတူးဖော်ရေး လုပ်ငန်းဆိုင်ရာ ပတ်ဝန်းကျင်ထန်းသမ်းခြင်းဆိုင်ရာ စီမံ ချက်ရှိ မည်ဖြစ်ကြောင်း၊ ဝန်ကြီးများ၊ လက်နက်ကိုင် အဖွဲ့ များနှင့် ကမ္ဘာ့ကုလသမဂ္ဂမှ ဌာနတိုင်းရင်းသားများကို ကြည့်ရှုသည့် အများအပြားပြုချက် Social license ကို ပြဌာန်းရမည်။ ဌာနတိုင်းရင်းသားများကို ရှင်းပြရမယ်။ သူတို့နားလည် သဘောပေါက်လက်ခံမှလုပ်ရမည်။အနည်း ဆုံးဒေသခံ(၁၀)ဦး ထောက်ခံချက်ပါရမည်။မသာမာသည့် နည်းဖြင့် လက်မှတ်များရယူကြခြင်းသည် သက်ဆိုင်ရာက ကွင်းဆင်းခြင်းမရှိ ခြင်းကြောင့်ဖြစ်သည်။ အမှန်တော့ (၃)ကြိမ် ကွင်းဆင်းကြည့်ရမည်။ EMP ကို မည်ကဲ့သို့ အကောင်အထည်ဖော်မည်ကို စစ်ဆေးရမည်ဖြစ်ကြောင်း ပြောပြသည်။



EMP အကောင်အထည်ဖော်ရာတွင်

၁။ Company တွင်တာဝန်ရှိသည်။

၂။ ဝန်ထမ်းအကောင်အထည်ဖော်သူတွင် တာဝန်ရှိသည်။ အနီးကပ်ကြပ်မတ်ပေးရန်လိုသောကြောင့်ကွင်းဆင်းပါ။ အလုပ်လုပ်ကြပါ။ထိရောက်သောညွှန်ကြားချက်တွေကိုပြု လုပ်ပါ။

AEC (Asian Economic Community/Committee)

မြန်မာပြည်သည် နောက်ရောက်လာနိုင်သော ကျောက်မီး သွေး စီမံချက်များကို သတိရှိရှိစောင့်ကြည့်ဟန့်တားရမည်။ (အဆုံးမှာကိုယ် နိုင်ငံက ဘေးထွက်ဆိုးကျိုးခံပြီး အနစ်ကို အခြားနိုင်ငံများသာခံစားရမည်။) နိုင်ငံခြားသား Company (တရုတ်၊ထိုင်းetc..)ကမြန်မာပြည် အနုလှည့်ပြီး စီမံကိန်း လုပ်ငန်းများလုပ်နေသည်။ မြန်မာပြည်က စီမံမှုအားနည်း တယ်။ ပညာရှင်များကိုနားမထောင်သောကြောင့်ဖြစ်သည်။ ဥပဒေမှာလည်းအားနည်းချက်များရှိနေသည်။သယံဇာတ တူးဖော်ရာတွင် ခေတ်ပေါ်နည်းပညာနှင့် သမရိုးကျရိုးရာ နည်းကိုပါ အသုံးပြုသင့် သည်။

သစ်တောထိန်းသိမ်းခြင်းဆိုင်ရာနည်းလမ်းများအကြောင်း (ဆရာဦးတင်အေး)

လူထုကိုစည်းရုံးပြီးမှ အထောက်အခံအများဆုံး ရမှ အရှိန်အဟုန်နဲ့ စီမံကိန်းကိုလုပ်ပါ။ စီမံကိန်းကို အပူပိုင်း ဒေသကိုစိမ်းလန်းအောင်လုပ်ခြင်း၊ ဒုတိယစီမံကိန်း (ရေတာရှည်) အပြောင်ရှင်းခြင်း၊ တတိယစီမံကိန်း ပဲခူးရိုးမ စိမ်းလန်းစီမံကိန်းမှာရှိသည့် ပိုက်ဆံနှင့် စီမံကိန်းကို ဖြစ်အောင် လုပ်ခြင်းမဖြစ်ရန် အရေးကြီးသည်။

အလျှင်စလိုမလုပ်ပါနဲ့။ အချိန်ယူကြပါ။ သစ်ပင် နှင့်ပတ်သက်သောစီမံကိန်းလုပ်ကိုင်သူများ၊ဘက်စုံစဉ်းစား ပြီးမှစိုက်ခင်းတည်ထောင်စေချင်ပါသည်။ ကိုယ့်အတွေ့အကြုံ မက နိုင်ငံတကာအတွေ့အကြုံတွေပါ ယူပြီးစနစ်တကျ လေးချဉ်းကပ်စေချင်ပါသည်။

သစ်တောထိန်းသိမ်းရန်အကြံပေးချက်၊

၁။ ကိုယ်နိုင်ငံတွင်ကျန်နေသေးသောတောမြို့လေးများကို မထိပါနှင့်။ရေရရှိတည်တံ့အောင်စနစ်တကျကာကွယ်ပါ။ အုပ်ချုပ်ပါ။ စီမံပါ။ ကျန်နေသေးသောတောကို ထိန်းသိမ်းခြင်းသည် နံပါတ်တစ်ဖြစ်ရပါမည်။

၂။ မြို့ပြဒေသထက် ကျေးလက်ဒေသဖွံ့ဖြိုးမှုကိုပိုလုပ်ပါ။ ကျေးလက်ဒေသလူမှုဖွံ့ဖြိုးလာသည်နှင့်အမျှ သစ်တောများအလိုလိုတည်တံ့လာမည်။ ဥပမာ လျှပ်စစ်ထောက်ပံ့ ပေးရမည်။

၃။ သစ်တောသာမက အခြားနယ်ပယ်များကိုပါပျက်သုန်းစေသည့် မူဝါဒများနှင့်ပတ်သတ်သော institution ကို reform ပြန်လုပ်ပါ။

အာဆီယံနိုင်ငံများက သစ်တော ပြန်လည်ထိန်းသိမ်းလျှင် ၁။ ကိုယ်နိုင်ငံသစ်တောပြုန်းတီးမှု ကိုသတ်မှတ်ဖော်ထုတ်ပါ။အဓိကအကြောင်းအရင်းကိုစဉ်းစားပါ။အကြောင်းအရင်းတစ်ခုချင်းတစ်ချင်းကို သေချာဆန်းစစ်ပါ။

၂။ ပျက်စီးပြုန်းတီးစေသော အကြောင်းအရာများကို ဖြေ



ရှင်းရလွယ်ကူမှုအပေါ်မူတည်ပြီး အဆင့်များကို သတ်မှတ်လိုက်ပါ။ ဆုံးဖြတ်ချက်များကို ဦးစားပေး အဆင့်များ ပြုလုပ်ပါ။

၃။ ဆင်ထားသောအဆင့်များကို မည့်သည့်အကြောင်းအရာများက လွှမ်းမိုးထားသနည်းဟု ဖြေရှင်းရမည့် ပုံသဏ္ဍာန် designရေးဆွဲပါ။

၄။ အကောင်အထည်ဖော်ပါ။

၅။ Monitor ပြုလုပ်ပါ။

သစ်တောထိန်းသိမ်းရန်အောင်မြင်သောအချက်(၃)ချက်

၁။ နိုင်ငံရေးအသိုင်းအဝိုင်း၏ ဦးဆောင်မှုကိုစဉ်ဆက်မပြတ် ဆက်တိုက်ခံယူရမည်။ နိုင်ငံရေးတည်ငြိမ်မှုရရန်လိုသည်။

၂။ စီမံကိန်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းကို လုပ်ကိုင်ခွင့်အာဏာ ဖြင့်အကျိုးရှိရှိပေါင်းစပ်ထား ပေးနိုင်ရမည်။

၃။ စီမံကိန်းကို ကျောထောက်နောက်ခံပြုပေးနိုင်သော policy background ကောင်းရမည်။

မြန်မာပြည်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏အကူအညီမပါ လျှင်သစ်တော ပြန်လည်ထိန်းသိမ်းခြင်း ခက်ခဲလိမ့် မည်။

မြန်မာပြည်၏ သစ်တောပြုန်းတီးစေသော အကြောင်းအရင်း များမှာ

၁။ လောင်စာအတွက် အသုံးပြုခြင်း၊

၂။ တရားဝင်၊ တရားမဝင် သစ်ထုတ်လုပ်ခြင်း

၃။ သစ်တောမြေများကို အခြားမြေများအဖြစ်ပြောင်းလဲအသုံးပြုခြင်း၊

၄။ Over exploitation မြေလွတ်မြေရိုင်းဥပဒေသည် မြန်မာနိုင်ငံ သစ်တောများကို ထိခိုက်စေပါသည်။

မြေလွတ်မြေရိုင်းဥပဒေကို ပြန်လည်ဆန်းစစ်ရန်လိုသည်။ မြေလွတ်မြေရိုင်းများကို မြေလွတ်မြေရိုင်းဥပဒေဖြင့် အခွင့်အရေးယူအသုံးချနေကြသည်။

(ဥပမာ...သစ်တောဆိုရင်..သစ်ပင်တွေလှဲပြီး ဆီအုန်း၊ ရာဘာ စိုက်သည်။)

တနင်္သာရီတိုင်းမှာ သစ်တောဥပဒေ ပုဒ်မ(၁၂) ကိုအသက်သွင်းရမည်။ မည်သူမဆို သစ်တောနယ်မြေနှင့် အစိုးရမှ

စီရင်ပိုင်ခွင့် ရှိသောမြေ နှစ်မျိုးထဲမှ ဖွံ့ဖြိုးရေး သော်လည်းကောင်း၊ မည်သည့် စီမံကိန်းဖြစ်ဖြစ် သစ်တောရေးရာ

ဝန်ကြီးဌာနမှ ခွင့်မပြုလျှင် လုပ်ပိုင်ခွင့်မရှိပါ။ သစ်တောမူဝါဒ များ ချမှတ်တော့မည်ဆိုလျှင်

၁။ Forest Cover

၂။ သစ်တောပိုင်ဆိုင်မှု (အစိုးရနှင့်ပြည်သူ)

၃။ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းအသုံးစရိတ်

ဒေသဖွံ့ဖြိုးတိုးတက်စေရန်ကောင်းသောအချက် (၃)ချက် ၁။ ပညာရှင်အသက်ကြီးသူများကို အသုံးချနိုင်သည်။

၂။ သစ်တောနှင့်ပတ်သတ်သည့်ဘွဲ့ရသောလူများ အလုပ်လက်မဲ့ ၆၀၀ အတွက်စီစဉ်ပေးနိုင်။

၃။ နိမ့်ကျသော စိတ်ဓာတ်များကို ပြုပြင်ပေးကြပါ။

ရန်ကုန်၊
၁၃.၁၂.၂၀၁၆။

ဘာသာပေါင်းစုံ ဓမ္မသဘင်

၁၄၉၁ နှစ်မြောက် တမန်တော်မြတ် မိုဟမ္မဒ် ဖွားသန်စင်သည့် အထိန်းအမှတ် ဓမ္မသဘင် အခမ်းအနားကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ စမ်းချောင်းတွင် (၁၃.၁၂.၂၀၁၆)နေ့ ဤကျင်းပခဲ့ပါသည်။

ယင်းအခမ်းအနားကို ဘာသာပေါင်းစုံ ချစ်ကြည် ငြိမ်းချမ်းရေးဦးတည်လျက်မန္တလေးမြို့မြဝတီစာသင်တိုက်မှ ဆရာတော် အဒ္ဓန္တအရိယာဝံသာဘိဝံသ၊ မခါန နာယက (မေတ္တာ Campaign)သကျသီဟ ဓမ္မစရိယ က "ငြိမ်းချမ်းရေး နှင့် မေတ္တာအား" ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေး တရားမိန့်ကြားခဲ့ပါသည်။

ပြင်ဦးလွင်မြို့၊ အာရှအလင်းရောင်ကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တစိန္တသာသနာဓမ္မစရိယ၊ကမ္ဘာမြေချစ်သူ (World Harmony Award)က "သာတူညီမျှသဟဇာတ ဖြစ်ရေးနှင့် ငြိမ်းချမ်းရေးတရား" ဟောကြားသွားခဲ့ပါသည်။

ဟိန္ဒူသာသနာတော်မှ ဆရာဆန်းမင်းနိုင် ဓမ္မပါလက "နိုင်ငံတော်တည်ဆောက်ရေးတွင်မွတ်ဆလင်တို့၏ ပါ



ဝင်ပုံများနှင့် အကြမ်းမဖက်ခြင်း၊ အနစ်နာခံခြင်းဖြင့်သာ ငြိမ်းချမ်းရေးရမည်ဖြစ်ကြောင်း" ဟောကြားသွားခဲ့သည်။

အစ္စလာမ်သာသနာတော်မှ ဆရာကြီးအဲလ်ဟာဂျီ ခလီဖာ ဦးအေးလွင်က "ကရုဏာရှင် မဟာတမန်တော်" ခေါင်းစဉ်ဖြင့်ဟောကြားပြီး၊ မူးယစ်ဆေးဝါး အန္တရာယ်ကျ

ရောက် နေပြီဖြစ်ကြောင်း၊ဘာသာပေါင်းစုံမှ အသိတရားနှင့် သတိထား ပြီး ကာကွယ်တွန်းလှန်ရမည်ဖြစ်ကြောင်း ဟော

ကြား ခဲ့ပါသည်။

ကက်သလစ်သာသနာတော်မှ ဘုန်းတော်ကြီး ဒေါက်တာမောရစ်ညွန့်ဝေကလည်း "ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ဘာသာရေးခေါင်းဆောင်တိုင်း၏ အခန်းကဏ္ဍအရေးကြီးပုံ"ကို ဖော်ပြသွားခဲ့ပါသည်။

အချစ်အကြောင်း ဟောရမည့်သူများက စစ်အကြောင်းဟောနေပါလျှင် တရား မနိုင်သူများ ခါးကိုင်ကြမည်ဖြစ်ကြောင်း ဟောကြားသွား ခဲ့ပါ သည်။

အစ္စလာမ် သာသနာတော်မှ ဓမ္မကတိက ဒေါက်တာ ဆောင်းလွင်အောင်မှ "တမန်တော်ကြီးသည် ကျော်စွာတစ်ရာ တွင် ပထမနေရာတွင်ရှိခြင်းအကြောင်း" ကို ရှင်းလင်းဟော ကြားသွားခဲ့ပါသည်။

သန်းခေါင်ယံတွင်အခမ်းအနားကိုမေတ္တာစလမ်ပို့ သခြင်းဖြင့် အဆုံးသတ်ခဲ့ပါသည်။

(မော်ရစ်ညွန့်.ဝေ)

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏ ၂၀၁၇ အတွက် ပထမ အစည်းအဝေးကြီးကို (၁၀ မှ ၁၄ ရက်အထိ ဇန်နဝါရီလ) တွင် ကျင်းပမည်ဖြစ်ပါသည်။

သူတော်စင်ဘဝသစ္စာဆိုခြင်း နှစ်(၅၀)ဖြည့် ရွှေစင်ဂျူဘီလီ

မန္တလေးရိုက်ကူးချုပ်သာသနာ
ပြင်ဦးလွင်၊
၁၀၊ ၁၂၊ ၂၀၁၆

အထိမ်းအမှတ်ကျေးဇူးတင်မိတ္တူ



မန္တလေးကက်သလစ်ရိုက်ကူးချုပ်သာသနာအတွင်းရှိ ပြင်ဦးလွင်မြို့၊ အပြစ်မဲ့သန္ဓေယူတော်မူသောသခင်မ ဘုရားကျောင်း၌ ဆလေးရှင်အသင်းရိုက်ကူးမှ Rev.Fr.Jochim Ye Mg နှင့် Rev.Fr. Maurice Vallence တို့၏သစ္စာဆိုခြင်း နှစ်(၅၀)ဖြည့်ရွှေစင်ဂျူဘီလီအထိမ်းအမှတ်ကျေးဇူးတင် မိတ္တူတရားတော်မြတ်ကို ဒီဇင်ဘာလ(၁၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

မိတ္တူတရားတော်မြတ်သို့ အနယ်နယ်ရှိ သာသနာအသီးသီးမှ ဘုန်းတော်ကြီးများ၊ ကိုရင်များ၊ သီလရှင်များ၊ ဆွေမျိုးများ၊ ဆလေးရှင်အသင်းရိုက်ကူးမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ဓမ္မမိတ်ဆွေများပါဝင် တက်ရောက်ခဲ့ကြပါသည်။ မိတ္တူတရားကို ကျောင်းထိုင်ဘုန်းတော်ကြီးFr.နေကျော်လွင် မှ ဦးဆောင်ပြီး Fr.Maurice Vallence မှ ဩဝါဒတရားရေးအေး တိုက်ကျွေးခဲ့ပါသည်။ Fr.Maurice Vallence မှ ဩဝါဒတရားရေးအေး တိုက်ကျွေးရာတွင် "ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကိုရင်များနှင့် ဘာသာတူများ ဒီကနေ့ မယ်တော်ပွဲနှင့်အတူ ဂျူဘီလီပွဲကို ကျင်းပနေတာ ဖြစ်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီနှစ်(၅၀)အတွင်းမှာ ဘာတွေအောင်မြင်ခဲ့သလဲ။ ဘာရလဒ်တွေရလဲလို့ မေးခွန်းမေးခံရတယ်။ ဒီမေးခွန်းက လည်းမေးဖို့သင့်ပါတယ်။ လုပ်ငန်းတစ်ခုစီဆိုရင် အရင်ဆုံး သုတေသနလုပ်ရတယ်။ သုတေသနလုပ်ပြီးမှ ကိုယ်နဲ့တွဲရမယ့်သူတွေက ဘယ်နှစ်ယောက်ရှိသလဲ။ အရည်အချင်း ဘယ်လောက်ရှိသလဲ။ အင်အားတွေကဘာ တွေရှိသလဲ အချိန်ကဘယ်လောက်ကုန်မှာ

လည်းဒါတွေကြည့်ပြီးမှလုပ်ဖို့မလုပ်ဖို့ကြည့်ရ တယ်။ ခုနပြောသွားတဲ့ အရာတွေအားလုံး ကျွန်တော်မှာမရှိခဲ့ဘူး။ ကျွန်တော်မှာစီမံကိန်း လည်းမရှိဘူး။ ကျွန်တော်မှာ Programလည်း မရှိဘူး။ ကျွန်တော်မှာ လူအင်အားလည်းမရှိ ဘူး။ ငွေအင်အားလည်းမရှိဘူး။ ကျွန်တော်ရဲ့ အင်အားက ဘုရားထံမှာဘဲရှိတယ်။ ကျွန် တော်ရဲ့ ဘဝက သူခိုင်းတာလုပ်ဖို့ပဲ။ တစ်ခု ပဲရှိတယ် သူခိုင်းတဲ့အတိုင်း ကျွန်တော်လုပ် မယ်။ အဲလိုပြန်ပြောတော့မေးခွန်းမေးတဲ့သူ ကစိတ်ဓာတ်ကျသွားတယ်။ စိတ်ဓာတ်ကျလို့ မရဘူး။ ဒါကဘုရားသခင်ရဲ့လုပ်ငန်း။ လူအင် အားဝင်လို့မရဘူး။ လူတွေရဲ့အသိဉာဏ်တိုး လို့မရဘူး။ ပထမဦးဆုံးဆိုလိုက်တဲ့သစ္စာက နောက်(၅၀)ပြီးတော့ ငါဘာဖြစ်မလဲဆို တာ မသိခဲ့ဘူး။ ဘုရားသခင်က သူ့ရဲ့စီမံကိန်း၊ သူ့ရဲ့အင်အား၊ သူ့ရဲ့ခွန်အား ဖြစ်တဲ့အတွက် ကြောင့်မို့လို့။ ယနေ့ဂုဏ်တော်က သူ့ဆီသွား တယ်။ ကျွန်တော်အတွက်မဟုတ်ဘူး။ ကျွန်

တော်က မှားခဲ့တဲ့အခါတွေရှိမယ်။ ချော်ခဲ့တာ တွေရှိမယ်။ လဲတဲ့အခါတွေရှိခဲ့မယ်။ ဒါပေမယ့် လည်းသူအသုံးပြုနေဆဲဆိုရင်တော့ဆက်ပြီး တော့နေရမှာဘဲ။ ကနေ့သူကနေတော်ပြီမင်း ပြန်လာတော့ဆိုတဲ့အခါမှာ ကျွန်တော်ပြန်ရ မှာဘဲ။ နောက်တစ်ခုကသစ္စာဆိုတဲ့ဘဝမှာ အမြဲတမ်း ပျော်ရွှင်ခဲ့သလားဆိုတော့တစ်ချို့ နေ့တွေ၊ အချိန်တွေမှာကျွန်တော်ဝမ်းနည်းခဲ့ တယ်။ စိတ်ဓာတ်ကျခဲ့တယ်။ ဒါပေမယ့်ငါ နောက်ဆုတ်မယ်မဖြစ်တော့ဘူးဆိုတာတော့ တစ်ခါမှမဖြစ်ခဲ့ဖူးဘူး။ အသက်ငယ်တုန်းက တော့ တက်ကြွခဲ့တယ်။ လုပ်နိုင်ခဲ့တာတွေ လည်းရှိခဲ့တယ်။ လုပ်နိုင်တဲ့ ကြားထဲမှာလဲ သွားလို့ စိတ်ဓာတ်ကျတာတွေလည်းရှိခဲ့ တယ်။ ဒါပေမယ့် သခင်ခရစ်တော်ရဲ့ခွန်အား နဲ့၊ ကျွန်တော်ဆက်ပြီးတော့ လုပ်ခဲ့တယ်။ ဒီနေ့ထိ သေးငယ်တဲ့ မုန့်ညှင်းစေ့ပမာယုံ ကြည့်ခြင်းနဲ့ အရာအားလုံးကိုလုပ်ခဲ့တယ်။ အသက်ကြီးလာတာနဲ့အမျှ ဘုရားသခင်ရဲ့

စေခိုင်းမှုကိုပိုပြီးတော့ သေချာအောင်လုပ် မယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတရားကို ပိုပြီးတော့သေချာအောင်လုပ်ပြီးတော့ဘုရား သခင်ရှေ့မှာ သစ္စာရှိတဲ့ရဟန်းတော်တစ်ပါး၊ သူတော်စင် တစ်ပါးအနေနဲ့ ယနေ့ဖြစ်လာ တယ်။ နောက်ဆုံးမက်ဆွေချ်အနေနဲ့ဘုရား သခင်က အသက်ကို ပေးထားတဲ့အတွက် ကြောင့်၊ အဲဒီအသက်အတွက်ကျေးဇူးတင်ကြ ပါ။ ဘယ်ဘဝမှာဘဲဖြစ်ဖြစ် ဒီအသက်ကို တန်ဖိုးထားပြီးတော့ ဘုရားသခင်ပေးတဲ့အ ရည်အချင်းတွေနဲ့ တစ်ဖက်သားကိုလည်း ကူညီပြီးတော့ ကိုယ့်ရဲ့ဘဝရော၊ သူတစ်ပါးရဲ့ ဘဝကိုပါပျော်ရွှင်အောင်ထားကြပါ။ ကောင်း ကင်နိုင်ကိုအမြဲကြည့်ပြီးတော့အဲဒီနိုင်ငံတော် ကိုရောက်နိုင်ကြရအောင်၊ မျှော်မှန်းတမ်းတ မယ်ဆိုရင် လက်ရှိအခက်အခဲတွေ၊ ဒုက္ခတွေ၊ လက်ရှိ အဆင်မပြေမှုများအားလုံး ပျောက် သွားပြီးကောင်းကင်နိုင်ငံတော်မှာပျော်ပါးနိုင် မှာဖြစ်တယ်"ဟု ဩဝါဒတရားရေးအေးကို တိုက်ကျွေးခဲ့ပါသည်။ ဆက်လက်ပြီးဂျူဘီလီ ရှင် Rev.Fr.Joachim Ye Mg မှလည်းပွဲဖြစ် မြောက်လာစေဖို့သာမက ရဟန်းသိက္ခာခံယူ ခြင်းနှစ်(၅၀)ဆိုသည့်နေ့ ရောက်ရှိလာနိုင်ဖို့ ရန်အတွက် အဘက်ဘက်က ပံ့ပိုးကူညီအား ပေးခဲ့ကြသည့်မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေ မျိုး၊ မိတ်ဆွေများအားလုံးကို ကျေးဇူးတင် ကြောင်း၊ ဆလေးရှင်အသင်းရိုက်ကူးမှ အကြီး အကဲနှင့်တကွ ဘုန်းတော်ကြီးများအားလုံး အားလည်းကျေးဇူးတင်ကြောင်းနှင့် ကျောင်း ထိုင်ဘုန်းတော်ကြီးနှင့်တကွ တက်ရောက် လာကြသော ဓမ္မမိတ်ဆွေများအားလုံးအား လည်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါ သည်။ Pinky (MDY-OSC)

ရဟန်းဝါတော်(၃၃)နှစ်မြောက်အထိမ်း အမှတ်ကျေးဇူးတင်မိတ္တူ

ပုသိမ်သာသနာ၊
ဟင်္သာတ၊ ၁၀၊ ၁၂၊ ၂၀၁၆

ဖာသာရ်မာတီးယား စောစံဝင်း၊ ဖာသာရ်ဂျွန်(စ်)ပတ်နှင့် ဖာသာရ်ပီဖရက်မြင့်တို့တို့၏ ရဟန်းဝါတော်(၃၃)နှစ်မြောက်အထိမ်းအနား ကို ဟင်္သာတသာသနာ ကနောင်စုကျေးရွာရှိ စိန်မေရီဘုရားကျောင်း တော်ကြီးတွင် မိတ္တူတရားဖြင့်ပြုလုပ်ခဲ့ပါသည်။ မိတ္တူတရားကိုဖာသာရ် ဂျွန်ပတ်မှဦးဆောင်ကာဩဝါဒတရားမြွက်ကြားခဲ့ပါသည်။ မိတ္တူတရား အပြီးတွင်ဘုန်းတော်ကြီးသုံးပါးအား ဘာသာတူများက ဂုဏ်ပြုတေးသီ ချင်းဖြင့် သီဆိုနှုတ်ဆက်ကာဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။ ထို့နောက်ဘုန်းတော်ကြီးသုံးပါးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါ သည်။ ထို့နောက်အလှူရှင်များဖြစ်သော ဦးမိုးကျော်၊ ဒေါ်တင်တင်ဌေး တို့မှ ထမင်း၊ ဟင်းနှင့်ကျေးဇူးပေးခဲ့ပါသည်။ မိတ္တူတရားတော်မြတ် တွင် ဘာသာတူ (၂၀၀)ကျော် ပါဝင်တက်ရောက်ခဲ့သည်။ Pius



ဂိုဏ်းပေါင်းစုံသူတော်စင်ပျားစုပေါင်းဝတ်စောင့်ခြင်း

ရန်ကုန်ဂိုဏ်းချုပ်သာသနာ
၁၀၊ ၁၂၊ ၂၀၁၆

ရန်ကုန်ကက်သလစ်သာသနာရှိ သူတော်စင်ဂိုဏ်းပေါင်းစုံ စုပေါင်းဝတ်စောင့်ခြင်းအခမ်းအနားကို တာမွေမြို့နယ်ရှိ စိန်ဖရန်စစ် အစီစီသာသနာ၌ ဒီဇင်ဘာလ (၁၀)ရက် စနေနေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားကို နံနက် ၈:၃၀ တွင် အဖွင့်မေတ္တာဖြင့်စတင်ခဲ့သည်။ တစ်နေ့တာလုံးအစီအစဉ်များအားလုံးကို Fr. Girish Santiago (SJ) မှ ဦးဆောင်ပေးသွားခဲ့သည်။ Advent to Christmas Become an Insider ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုဝတ်စောင့်ခြင်း၏အစတွင် စိတ်ငြိမ်စွာဝတ်ပြုလျက် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းခဲ့ကြသည်။ ထို့နောက် ဘုန်းတော်ကြီးမှ ၎င်းဝတ်စောင့်ခြင်းနေ့၏ ခေါင်းစဉ် ဖြစ်သော Advent to Christmas Become an Insider အကြောင်းကို အာဒိဝင်တူးကာလ၏ အဓိပ္ပါယ် အနှစ်သာရနှင့် တောင်းဆိုမှုတို့အကြောင်းကို အကျယ်တဝင့်ပြောကြားပေးခဲ့သည်။ ထို့အပြင် ခရစ်တော်ကို အမှန်တကယ်သိသော ခရစ်တော်၏နောက်လိုက်များဖြစ်ရန်နှင့် သစ္စာရှိသော၊ ရက်ရောသော စိတ်နှလုံးများဖြင့် နောက်တော်သို့လိုက်ကြရန် အားပေးဖိတ်ခေါ်ပေးခဲ့သည်။

ဒုတိယအပိုင်းတွင်မူ အာပတ်ဖြေခြင်းစက္ကရာမင်တူး အတွက်ပြင်ဆင်ခြင်းဖြစ်ရာ ဘုန်းတော်ကြီးက ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများ ဖြစ်ကြသောကြောင့်အားနည်းချက်ကိုယ်စီရှိကြကြောင်း၊ အကောင်းဆုံးကြိုးစားလုပ်ကိုင်ခဲ့ကြသော်လည်း မပြည့်စုံနိုင်သော ပုထုစဉ်များဖြစ်ကြရာ အပြစ်ကြောင့်ဆုံးရှုံးခဲ့ရသော ဘုရားသခင်၏ကျေးဇူးတော်ကို ပြန်လည်ခံစားရရန် အာပတ်ဖြေကြရမည်ဖြစ်ကြောင်းတို့ကို ပြောကြားသွားပေးခဲ့သည်။ အာပတ်ဖြေခြင်းအပြီးတွင်မိစ္ဆားတရားကိုဆက်လက်ပူဇော်ခဲ့ကြသည်။ မိစ္ဆားတရားတော်အတွင်း တရားတော်ထဲတွင် ဘုန်းတော်ကြီးက ကျွန်ုပ်တို့ယုံကြည်ခြင်း၏ နက်နဲရာများဖြစ်သော သိကြားမင်းက မာရီယာအား အမိန့်တော်ပြန်ခြင်း၊ အမိမယ်တော်က ဇလီဇဘက်ဆီသို့ အလည်အပတ်သွားရောက်ခြင်း၊ သူငယ်တော်ကိုဖွားမြင်ခြင်း၊ ခရစ်တော်၏ ကားစင်တင်အသတ်ခံရခြင်း၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ဘုန်းဂုဏ်တော်ဖြင့် စိုးစံတော်မူခြင်းတို့တွင် တွေ့ရှိရသည့်အမိမယ်တော်၏ ယုံကြည်ခြင်းအကြောင်းကိုပြောပြကာ ကျွန်ုပ်တို့သည်လည်း အမိမယ်တော်ကို စံနမူနာပြုလျက် လိုက်လျှောက်ရန်လိုအပ်ကြောင်း ပြောကြား



သွားခဲ့သည်။ နေ့လည်စာကို သုံးဆောင်ကြပြီးအပြီးတွင် ပါဝင်တက်ရောက်သူများကို အဖွဲ့ငယ်လေးများဖွဲ့ကာ အစေခံခြင်း သာသနာပြုခြင်းလုပ်ငန်းများတွင် ကျွန်ုပ်တို့သည် မိမိတို့သွားရောက် အမှုဆောင်နေရသော နေရာဒေသနှင့်လူတို့၏အတွင်းလူ(တစ်သားတည်းသဟဇာတကျသော) သာသနာပြုများဖြစ်ရန်မည်သို့ ပြုလုပ်ရမည်နည်းမည်သို့ဖြစ်လာနိုင်မည်နည်းဟူ၍လည်းကောင်း၊ ကျွန်ုပ်တို့သာသနာပြု ဆက်ကပ်သူများရှိနေခြင်းအားဖြင့် မည်သို့အကျိုးသက်ရောက်မှုရှိနိုင်၊ ဖြစ်လာနိုင်သနည်းစသည့် မေးခွန်းနှစ်ခု

အပေါ် အတူအကွသုံးသပ်ကြရန် အတွေးအခေါ်အတွေးအကြံများ ဝေမျှပေးကြခြင်း ကဏ္ဍတစ်ခုကိုပြုလုပ်ပေးခဲ့သည်။ ထို့နောက် အတူတကွပြန်စုလျက် ကျေးဇူးတင်ခြင်းဆိုင်ရာ ကိုယ်တော်မြတ်ဝတ်ပြုခြင်း(၁) နာရီဝတ်ပြုကိုးကွယ်ခြင်းကို ပြုလုပ်ခဲ့ကြသည်။ မွန်းလွဲ (၃:၀၀)နာရီတွင် ၎င်းသာသနာမှ ဘာသာသူအလှူရှင်ကကျေးဇူးပေးသောအစာပြေနှင့် လက်ဖက်ရည်ကို သုံးဆောင်ကာ တစ်ရက်တာ ဝတ်စောင့်ခြင်းကို အဆုံးသတ်ခဲ့ပါသည်။ ဝတ်စောင့်ခြင်းသို့ ဂိုဏ်းပေါင်းစုံမှ သူတော်စင် အပါး(၆၀)ကျော်ပါဝင်ခဲ့သည်။

သမ္မာကျမ်းစာအခြေပြု၍စုံလင်သော အာရှနည်း အာရှဟန်သာသနာပြုနည်း

ကျိုင်းတုံသာသနာ၊
၆၊ ၁၂၊ ၂၀၁၆

ဒီဇင်ဘာလ(၆) ရက်မှ (၁၀) ရက်နေ့အထိကျိုင်းတုံကက်သလစ် သာသနာပိုင်စိန်ဂျူးဒီကက်သလစ်သာသနာအုပ်စု (တာချီလိတ်)တွင် သမ္မာကျမ်းစာအခြေပြု စုံလင်သော အာရှနည်း/ဟန်သာသနာပြုနည်း ပြုလုပ်ကျင်းပခဲ့ပါသည်။ ကျေးရွာအသီးသီးမှ မေ့ဆရာ/မများ၊ မိခင်များ၊ ဖခင်များနှင့် လူငယ်များ(၇၆)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ပထမပိုင်း တွင် ဝိညာဉ်ခွန်အားသစ်တိုးပွားစေရန်အတွက်အခြေခံသမ္မာကျမ်းစာတက်ရောက် ခွဲပြီးသောကြောင့် သမ္မာကျမ်းစာတမန် တော်လုပ်ငန်း နောက်လိုက်အစီအစဉ် (Follow up program BPM) ကဏ္ဍအဖြစ် ရှင်လုကား ဧဝံဂေလီကျမ်းမှ ခရစ်တော် ဘုရားရှင်၏ ဆုတောင်းပဌနာပန်းချီပုံရိပ် များ၊ခရစ်တော်ဘုရား၏ ကံကြမ္မာဝေမျှခြင်းတန်ခိုးအာဏာနှင့်အခွင့်အာဏာဝေမျှခြင်း ကို Fr.အဲဖရက်ဂျေမုမှ ပို့ချပေးခဲ့ပါသည်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော် ပိုမိုရင်း



နီးကျမ်းဝင်လာစေရန် ကမ္ဘာ့ဌာနီထောက်ရှုခြင်း၊ သမ္မာကျမ်းစာ ပလ္လင်တင်ဂါရဝပြုခြင်း၊ သမ္မာကျမ်းစာဝေမျှခြင်းတို့ကို မနက်တိုင်းပြုလုပ်ခဲ့ပြီး မိမိတို့ဘုရား၏နှုတ်တော်ထွက်စကားနှင့် ထိတွေ့ခံစားချက်များအချင်းချင်း ဝေမျှခြင်းနှင့် တစ်ရက်တာလုပ်

ဆောင်ခဲ့သမျှကို ပြန်လည် သုံးသပ်ခြင်းနှင့်အကြံပြုချက်များ တင်ပြခဲ့ပါသည်။ ဤသင်တန်းပြီးမြောက်လျှင် မိမိတို့ရပ်ရွာ၊ သာသနာအတွက်နည်း စနစ်သစ်ဖြင့် ပြန်လည် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အာရှနည်း၊ အာရှဟန်

သာသနာပြုနည်းကို ဆက်လက်သင်ယူခဲ့ကြပါသည်။ သင်တန်းကာလတစ်လျှောက်လုံးစိတ်အားထက်သန်စွာဖြင့် သာသနာတော် ဖွံ့ဖြိုးတိုးတက်လိုသော စိတ်တူသဘောတူဖြင့် အလုပ်ရုံ ဆွေးနွေးခြင်းအချိန်၌အဖွဲ့ဝင်အသီးသီးများ မိမိတို့နေရပ်သို့ခရစ်တော်ကိုတပို့ပြုလျက် အတွေးသစ်အမြင်သစ်ဖြင့် ပြန်လည်တည်ဆောက်ကြမည်ဟု တင်ပြခဲ့ကြပါသည်။ ထို့ကြောင့် သာသနာအတွက်၊ အသင်းတော်အတွက် သင်တန်းမှမွေးထုတ်ပေး လိုက်သောခရစ်တော်၏ ရှေ့ပြေးတမန်တော်များအဖြစ် မှတ်တမ်းတင်အပ်ပါသည်။ သင်တန်းကာလအတွင်းအဖက်ဖက်မှ ကူညီပေးခဲ့သော တာချီလိတ်မိခင်များ၊ စေတနာသဒ္ဓါတရားရက်ရောစွာ အလှူဒါနပြုပေးသောကျေးဇူးရှင်များအားလုံး ဘုရားရှင်ကောင်းကြီးပေးပါစေကြောင်းတို့ဖြင့် အာရှနည်းအာရှဟန်ဖြင့်သာသနာပြုနည်း သင်တန်းပြုလုပ်ခဲ့ခြင်းခဲ့ကြပါသည်။ (ရီစ် Sdp)

ခရစ်တော်၏ခေါ်သံကိုနာခံခြင်း

ပြင်ဦးလွင်
၉၊ ၂၀၁၆။

မာရီယား၏ သာသနာပြုဖရန်စစ်ကင် သုတေသနစာအုပ်တို့၏ ပထမကတိသစ္စာ ပြုခြင်းနှင့် ရာသက်ပန် ကတိသစ္စာပြုခြင်း အခမ်းအနား ကို (၉၊ ၂၀၁၆)ခုနှစ်နေ့တွင် ပြင်ဦးလွင်ယေရူးရှေ့လုံးတော်ကက်သလစ် ရာရှိုခိုးကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။

မန္တလေး ရိုက်ချုပ်သာသနာရိုက်ချုပ်ဆရာ တော်ကြီး နီကော်လပ်စ်မန်းထန်နှင့်ဘုန်း တော်ကြီးအပါး(၂၀)တို့က မစ္စားတရားပူဇော် ပေးခဲ့ကြသည်။ ပထမသစ္စာပြုကြသော သီလ ရှင်လောင်းနှစ်ပါးနှင့်ရာသက်ပန်သစ္စာပြုကြ သောသီလရှင်(၈)ပါးတို့ဖြစ်ကြပါသည်။ မစ္စား တရားတော်တွင် မန္တလေးရိုက်ချုပ်ဆရာ တော်ကြီးက "သုတေသနစာအုပ်သို့ ခေါ်မူ ခြင်းများများရရှိခြင်းသည် ကက်သလစ်သာ သနာတော်၏ ခွန်အားဖြစ်ကြောင်း၊ လူ၏ ကိုယ် ခန္ဓာတွင် အင်္ဂါပေါင်းများစွာ ပေါင်းစပ်ပါ ဝင် နေမှသာ ကျန်းမာသန်စွမ်းသော လူတစ်ဦး ဟုခေါ်ဆိုနိုင်သကဲ့သို့ ကက်သလစ်သာသ နာတော်တွင်လည်း သုတေသနစာအုပ်ပေါင်း များစွာဖြင့် တန်ဆာဆင်ခြင်းသည် အလွန် လှပသော အရာတစ်ခုသာမက မရှိမဖြစ် လို အပ်သောအရာဖြစ်ကြောင်း၊ သုတေသနစာများ သည် မိမိတို့ကိုယ်ကိုယ်ကျင့်စဉ်အတိုင်း သာသ နာတော်အတွက် ပေးဆပ်နေကြသလိုသာ သနာအလိုက် လိုအပ်သော နေရာများတွင် သာသနာ၏လမ်းစဉ်အတိုင်း ပါဝင်ကူညီကြ ရမည်ဖြစ်ကြောင်း ကက်သလစ် သာသနာ တော်က သွန်သင်ထားပါကြောင်း" ဩဝါဒ မြွက်ကြားခဲ့ပါသည်။

သီလရှင်များ၏ သစ္စာပြုခြင်းကို ကက်သလစ် သာသနာတော်(မန္တလေးရိုက်ချုပ် ဆရာတော်ကြီး)နှင့် ရိုက်ချုပ်အကြီးက Sr. Lucia လင်းဟင်းပိုင်၏ ရှေ့မှောက်တွင် တစ်ဦးပြီးတစ်ဦး ကတိသစ္စာပြုခဲ့ကြပါသည်။ မစ္စားတရား၏ နောက်ဆုံးအပိုင်းတွင် FMM သုတေသနစာအုပ်၏ အကြီးအကဲက ကတိ သစ္စာပြုခဲ့ကြသော သီလရှင်များကို ဧဝံဂလိ သတင်းကောင်းဝေမျှသေသက်ခံရန်နယ်မြေ အသီးသီးသို့ စေလွှတ်ပေးခဲ့ပါသည်။

နောက်ဆုံးတွင် ကတိသစ္စာပြုကြ သော သီလရှင်များ၏ကိုယ်စား သီလရှင် တစ်ပါးမှ ကျေးဇူးတင်စကားပြောကြားကာ FMM ရိုက်ချုပ်၏ ကိုယ်စားကျေးဇူးတင် စကား ပြောကြားရာတွင် "ဒီယနေ့ မာရီယား၏ သာသနာပြု ဖရန် စစ်ကင်သီလရှင်များ၏ ပထမကတိသစ္စာနှင့် ရာသက်ပန် ကတိ သစ္စာပြုခြင်း မစ္စားတရားတော်မြတ် အခမ်း အနားသို့ ကြွရောက်လာကြသော အဖ ဆရာတော်ကြီးနှင့် ဘုန်းတော်ကြီးများ ၊ ကိုရင်များ၊ သီလရှင်များနှင့် ဘာ သာတူများ၊ အဘက်ဘက်မှပိုင်းဝန်ထောက်ပံ့ ကူညီကြ သော ကျေးဇူးရှင်များအားလုံးက



အထူးတင်ရှိပါသည်။ မွေးဖွားလာမည့်ခရစ် တော်၏ငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်းနှင့် ပျော် ရွှင်ခြင်း ဆုကျေးဇူးတော်များ ခံစားကြရပါစေ ဟုFMMမိသားစုမှဆိုတောင်းပေးပါကြောင်း" ပြောသွားခဲ့ပါသည်။

ပထမသစ္စာ ပြုကြသောသီလရှင်များ

ပထမသစ္စာ ပြုကြသောသီလရှင် နှစ်ပါးတို့မှာ Sr. Teresa ဟုန်ရှင်းနှင့် Sr. Esther Aye အေးအေးနီ တို့ဖြစ်ကြသည်။ Sr. Teresa ဟုန်ရှင်းသည် အဖဦး ပီးအူးစ် အွမ်ဟုန်းနှင့် အမိဒေါ်မောနီကား စိမ်းငိုမ်း တို့၏ သားသမီးရတနာ(၉)ဦးအနက် ဒုတိယ မြောက်သမီးရတနာဖြစ်သည်။ ဟားခါးသာသ နာ၊ မင်းတပ်မြို့တွင် ၁၉၉၁ခုနှစ်ဒီဇင်ဘာလ (၄)ရက်တွင်မွေးဖွားခဲ့ပါသည်။

Sr. Esther Aye အေးအေးနီ သည် အဖဦးဖရန်စစ်ရိန်ဘွေးနှင့်အမိဒေါ်မားတားရ် ဒိန် တို့၏ သားသမီးရတနာ(၇)ဦး အနက် ဆဋ္ဌမြောက်သမီးရတနာဖြစ်သည်။ ဟားခါး သာသနာ၊ မကွေးတိုင်း၊ ကျောက်ထု မြို့တွင် ၁၉၉၂ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ တွင်မွေးဖွား ခဲ့ပါသည်။

ရာသက်ပန် ကတိသစ္စာပြုသောသီလရှင်များ

Sr. မော်နီကားပိုင်အွမ်သည် ဟားခါး သာသနာ၊ မင်းတပ်မြို့နယ်၊ ကြုံလောင်းကျေး ရွာမှ အဖ ဦးမာကူးထန်းမွတ်အွမ်နှင့် အမိ ဒေါ်အဲလီဒောက် ရိန်းထန်းတို့မှ ၁၉၈၁ ခုနှစ် မေလ၊ (၁၆)ရက်နေ့တွင်မွေးဖွားသော သား သမီးရတနာ(၇)ဦးအနက် တတိယမြောက် သမီးရတနာဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်၊ ဒီဇင် ဘာလ(၈)ရက်နေ့တွင် ပထမကတိသစ္စာ ခံယူခဲ့ပြီး မင်းတပ်မြို့၊ လုဒ်ရိရွာသို့ သာသနာ ပြုရန်စေလွှတ်ခံရကာ ၂၀၁၀ ခုနှစ်တွင် စစ်

ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာ တွင် ဆက်လက်သာသနာ့အမှုတော် များကို ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၃ခုနှစ်တွင် သီရိ လင်္ကာနိုင်ငံသို့ သွားရောက်ကာ သီလရှင် များ၏ သင်တန်းကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ရာသက်ပန် ကတိ သစ္စာခံယူရန် ပြင်ဆင်ပေးသောသင်တန်းကို လည်းကောင်း၊ မန္တလေး လဖုန်း စိန်ဂျိုးဇက် ကွန်ဗင့်တွင် ဘုရားကျောင်းတာဝန်ခံနှင့် အသိုင်းအဝိုင်း၏ ဘဏ္ဍာထိန်းတာဝန်များကို ထမ်းဆောင်နေပါသည်။

Sr. Maria Zing Htun Kaw Lum သည် ၁၉၇၇ ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ပန်းမော်သာသနာ၊ မိုင်ဘတ်ကျေးရွာတွင် အဖဦး ပေါလ်ဇိန်းထွန်းနော နှင့် အမိဒေါ် မော်နီကား ခေါထွယ်တို့မှမွေးဖွားကာ မွေး ချင်း(၇)ဦးအနက် ဒုတိယ သမီးရတနာဖြစ် သည်။ ၂၀၀၇ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက် တွင် ပထမကတိသစ္စာခံယူခဲ့ပြီး မြစ်ကြီးနား မြို့၊ ဒေဝရပ်ကွက်ရှိ စိန်ကလဲ ကွန်ဗင့်နှင့် မန္တလေးသာသနာ၊ ပုံလှကျေးရွာ တို့တွင် သာသနာ့အမှုတော်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ သွား ရောက်ကာ သီလရှင်များ၏ သင်တန်းကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဖိလိပိုင် နိုင်ငံသို့ သွားရောက်ကာ ရာသက်ပန် ကတိ သစ္စာခံယူရန်ပြင်ဆင်ပေးသည့် Asian Young Religious Formation Session ကိုတက်ရောက်ခဲ့ပါသည်။

Sr. Teresa ထန်လမ်ဉာက် သည် ကလေး သာသနာမှ ၁၉၈၃ ခုနှစ်၊ မေလ (၅)ရက်နေ့ တွင် အဖဦးဟန်နရီ ဟောက်ခန်နန် နှင့် အမိဒေါ်အက်နက်စ်ဂွလ်ဂိုက်နွယ်မှ မွေးဖွား ကာ သားသမီးလေးဦးအနက်ဒုတိယသမီး

ရတနာဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက် နေ့တွင် ပထမကတိသစ္စာ ခံယူ ခဲ့ပြီး ပန်းမော်သာသနာ၊ အာဝေမာရီယား ကွန်ဗင့်တွင်သာသနာ့အမှုတော်ထမ်းဆောင် ရင်း ၂၀၁၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sisters' Formation သင်တန်းတက်ရောက် ကာ ၂၀၁၅ ခုနှစ်တွင် အနိယာနိုင်ငံတွင် ရာ သက်ပန် ကတိသစ္စာခံယူရန်ပြင်ဆင်ပေး သည့် သင်တန်းတက်ရောက်ခဲ့ပါသည်။ ဟားခါးသာသနာ၊ မင်းတပ်မြို့တွင် မူကြိုတာ ဝန်ခံအဖြစ်လည်းကောင်း၊ အသိုင်းအဝန်း၏ ဘဏ္ဍာထိန်းအဖြစ်လည်းကောင်းတာဝန် ထမ်းဆောင်နေပါသည်။

Sr. Diana အိရွှေစင်သည် လွိုင်ကော်သာသ နာ၊ လွိုင်ကော်မြို့တွင် ၁၉၇၇ ခုနှစ် အောက် တိုဘာလ(၂၇)ရက်နေ့တွင် အဖဦးအဲလ် ဘတ် နှင့် အမိဒေါ်အက်စတာမေလေးတို့မှ မွေးဖွားကာသားသမီးလေးဦးအနက် သမီးဦး ရတနာဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ လ (၆)ရက်နေ့တွင် ပထမကတိ သစ္စာ ခံယူ ခဲ့ပြီး ပန်းမော်သာသနာ၊ မိုးမောက်မြို့သို့ သာသနာပြုရန် စေလွှတ်ခြင်းခံခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သွား ရောက်ကာ သီလရှင်များ၏ သင်တန်းကို လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် ဖိလိပိုင် နိုင်ငံသို့ သွားရောက်ကာ ရာသက်ပန် ကတိ သစ္စာခံယူရန်ပြင်ဆင်ပေးသည့် Asian Young Religious Formation Session ကိုတက်ရောက်ခဲ့၍ ကလေးသာသနာ၊ တွန် ဇန်မြို့ရှိ Our Lady of Chin Convent တွင် ဘော်ဒါကလေးများကို စာသင်ပေးခြင်းနှင့် ဘုရားစကား သင်ကြားပေးခြင်းတို့ဖြင့် သာ သနာပြုလျက်ရှိပါသည်။

စာမျက်နှာ(၁၆)သို့ အဆက်

စာမျက်နှာ(၁၅)မှအဆက်

Sr. Catherin Cing San Zen သည် ကလေးသာသနာ၊ တီးတိန်မြို့နေ အဖဦး ဖရန်စစ် တွန်ဂိုက်တွင်နှင့် အမိဒေါ် Alfoncina နန်း ငိုက်ဒွန်တို့၏သားသမီး(၅)ဦး အနက် ဒုတိယမြောက်သမီးရတနာဖြစ်ကာ ၁၉၈၂ ခုနှစ်၊ မတ်လ(၄)ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ လ (၆) ရက်နေ့တွင် ပထမကတိ သစ္စာခံယူခဲ့ပြီး ဟားခါးသာသနာ၊ မင်းတပ်မြို့သို့ သာသနာ ပြုအဖြစ်စေလွှတ်ခြင်းခံခဲ့ရပါသည်။ ၂၀၁၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sisters' Formation သင်တန်းတက်ရောက်ကာ ၂၀၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ရာသက် ပန်ကတိသစ္စာ ခံယူရန် ပြင်ဆင်ပေးသည့်

သင်တန်းတက်ရောက်နေကာ မန္တလေး သာသနာ လဖုန်းသို့လည်းကောင်း၊ ရန်ကုန် ဂိုဏ်းချုပ်သာသနာ St. Francis Convent English Centre ၌ ဆရာမ အဖြစ် လည်းကောင်း၊ စက်ချုပ်ခန်း၌ စက်ချုပ်လုပ် ငန်းများကို အတူတကွ ဆောင်ရွက်ရင်း သာသနာပြုလျက်ရှိပါသည်။

Sr. Lourdes Mary **ဖေပြည့်ဦး** သည် ပုသိမ် သာသနာမှ ၁၉၈၀ ခုနှစ်၊ ဧပြီလ (၂၀)ရက် နေ့တွင် အဖဦးဇော်ဘိန်း နှင့် အမိဒေါ် ဇော်ဘိန်း နှစ်ယောက်တို့မှ မွေးဖွားကာ သား သမီးလေးဦးအနက်သမီးဦးရတနာဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ပထမကတိသစ္စာပြုခဲ့ကာ မန္တလေးဂိုဏ်းချုပ်

လဖုန်းကျောင်းသို့လည်းကောင်း၊ ဗန်းမော် သာသနာ၊ မိုးမောက်မြို့သို့လည်းသာသနာ၊ သာပြုစေလွှတ်ခြင်းခံခဲ့ရသည်။ ၂၀၁၃ ခုနှစ် တွင် သီရိလင်္ကာနိုင်ငံ၌ Sisters' Formation သင်တန်း တက်ရောက်ကာ ၂၀၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံတွင် ရာ သက်ပန် ကတိသစ္စာခံယူရန် ပြင်ဆင်ပေး သည့် သင်တန်းတက်ရောက် ခဲ့ပါသည်။ ကလေးသာသနာ၊ ကျိခါးတွင် မူကြိုတာဝန် ခံအဖြစ် ကလေးငယ်များကို ပြုစုပျိုးထောင် ရင်းသာသနာပြုနေပါသည်။

Sr. Francisca Jangma Htu San သည် ဗန်းမော်သာသနာ၊ နန်းလှိုင်ကျေးရွာတွင် ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့၌

အဖဦးကျော်ကျော် ဂျန်မာ ထွောင်ဝါ နှင့် အမိ ဒေါ်ရီအေး လမ်းခေါင်သောင်းတို့မှ မွေးဖွား သောသားသမီး(၁၁)ဦးအနက် ဒုတိယမြောက် သားသမီးရတနာဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ လ (၆) ရက်နေ့ တွင် ပထမကတိ သစ္စာခံယူခဲ့ပြီး ကလေးသာသ နာ၊ တွန်းဇံမြို့ သို့စေလွှတ်ခြင်းခံရကာ ၂၀၁၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sisters' Formation သင်တန်းတက်ရောက်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ သွား ရောက်၍ ရာသက်ပန် ကတိသစ္စာခံယူရန် ပြင်ဆင်ပေး သည့် Asian Young Religious Formation Session တက်ရောက်ခဲ့သည်။

(CBCM-osc)

ပထမ ကတိသစ္စာခံယူခြင်း

ကျိုင်းတုံသာသနာ၊
၁၀၊ ၁၂၊ ၂၀၁၆



အကျွန်ုပ်တို့သည် ကိုယ်တော်လုပ်ဆောင်တော်မူသော အမှုအတွက် ကိုယ်တော်ကို ထာဝရ အစဉ် အဆက် ချီးမွမ်းထောပနာပြုပါမည်။ (ဆာလံ ၅၂:၉)

ဒီဇင်ဘာလ (၁၀)ရက်၊ ၂၀၁၆ ခုနှစ်၊ ကျိုင်းတုံသာသနာ၊ ကျိုင်းတုံမြို့၊ မြော်မြင်ခြင်း သီလရှင် ဖြစ်သင်ကျောင်း၌ ပထမကတိသစ္စာ ဝတ်ရုံသင်တန်းခံယူခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမ ကတိသစ္စာဖြစ်သော ဆင်းရဲခြင်း၊ နားတောင်ခြင်း၊ ဖြူစင်ခြင်း သစ္စာသုံးပါးကို ဘုရားရှေ့မှောက်တွင် ပြုခဲ့ကြကာ ရောမမြို့မှအသင်းဂိုဏ်း၏ ဒုဥက္ကဋ္ဌ မာရ်သာ အာဒါဘက်တာ လက်တော်၌ မိမိတို့၏ ဘဝကိုအပ်နှံခဲ့ကြသည်။

သီလရှင် အသစ်နှစ်ပါးမှာ Sr.လူရီးယာ မိဘို (ကတ်ထိုက်၊ ကျိုင်းတုံသာသနာ) Sr. ဘက်နာဒက် မီလောင့် (ယန်းခါ၊ ကျိုင်းတုံသာသနာ) တို့ဖြစ်ကြပါသည်။

စစ္စတာရ်ကြီး စီစီးလျာဒေါဒေါက "ဝတ်ပြုခြင်းအခမ်းအနားသို့ ကြွရောက်ချီးမြှင့် ဆုတောင်း ပေးကြသော ရဟန်းဘုန်းတော်ကြီးများ၊ အသင်းဂိုဏ်းအသီးသီးမှသူတော်စင်သီလရှင်များ၊ သီလရှင် အသစ်နှစ်ပါး၏ မိဘဆွေမျိုးများနှင့် ရဟန်းလောင်းများ၊ မေ့မိတ်ဆွေ ဘာသာသူများအားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း" ပြောကြားသွားခဲ့ပါသည်။ ရိုဏ်း SdP

ကျိုင်းတုံသာသနာ၊
၁၂၊ ၁၂၊ ၂၀၁၆

သုံးပါးသစ္စာရာသက်ပန်ဆက်ကပ်

ကျိုင်းတုံသာသနာ၊ ကျိုင်းတုံမြို့၊ ဒီဇင်ဘာလ(၁၂)ရက်နေ့တွင်သန့်ရှင်းသော မယ်တော်၏ နှလုံးတော်ဘုရားကျောင်း၌ မြော်မြင်ခြင်းသီလရှင် ၅ ပါး ရာသက်ပန် သုံးပါး ကတိသစ္စာဆက်ကပ်အပ်နှံခြင်းပွဲ ကျင်းပခဲ့ပါသည်။ မစ္စား တရားတော်မြတ်၌ ကျိုင်းတုံသာသနာပိုင် ဆရာတော်ကြီး ပီတာလွီးစ် ရှေ့မှောက်နှင့် ရောမမှ အသင်းဂိုဏ်း၏ ဒုဥက္ကဋ္ဌမာရ်သာ အာဒါ ဘက်တာ လက်တော်ဝယ် ရာသက်ပန် ဆက်ကပ်အပ်နှံခြင်း သစ္စာဆိုပြီး အမှတ် သညာ လက်စွပ်ကို ကောင်းကြီးပေးအပ်နှံ ခြင်းနှင့် သုံးပါးကတိသစ္စာ ဝန်ခံလက်မှတ် ရေးထိုးခြင်းဖြင့် သီလရှင်များသည် မိမိတို့ ဘဝကို ဘုရားရှေ့လူရှေ့မျက်မှောက် တွင် ရာသက်ပန်ဆက်ကပ်အပ်နှံခဲ့ပါသည်။ မြော်မြင်ခြင်းသီလရှင် အသင်းဂိုဏ်းကို တည်ထောင်သူ ရဟန္တာလွီးရီစရောဆော ပီ၏စည်းမျဉ်းအတိုင်းဖြောင့်မတ်ခြင်းတရား၊

ကယ်ချွတ်ခြင်းတရားကို မျက်မှောက်ပြု လျှက်ဘုရားရှင်ခေါ် သံကိုအသင့်ရှိကြောင်း ဖြေကြားပြီး မိမိတို့အလိုကိုစွန့်လျှက် ဘဝ အသက်တာကို ထာဝရဘုရားရှင်အား ရာသက်ပန်ဆက်ကပ် အပ်နှံခြင်းကြသည့် ရာသက်ပန် ကတိသစ္စာခံယူသော မြော်မြင် ခြင်းသီလရှင်များမှာ Sr.စိကယ်လီနာနာ မော် (ဖာတရွာ၊ကျိုင်းတုံသာသနာ)၊ Sr.ဂေါ် ရက်တီကော်ရင်း (ဒေါရောက်ချ၊ လွိုင်ကော် သာသနာ) Sr.စိရီးနီယာဂျီးညာ(ဒေါရောက်ချ ၊ လွိုင်ကော်သာသနာ)၊ Sr. အီမာကူလား တာမီးတာ(ဒေါရောက်ချ၊လွိုင်ကော်သာသ နာ)၊ Sr.မေရီ ဝီနီဖရက် (ဒီမောဆို၊လွိုင် ကော်သာသနာ)တို့ဖြစ်ကြပါသည်။ ရာသက် ပန်ဆက်ကပ်အပ်နှံသွားသည့်သီလရှင်များ အတွက်ဆုတောင်းဝတ်ပြုခြင်းအခမ်းအနား သို့ကြွရောက် ချီးမြှင့်ပေးကြသော ကျိုင်းတုံ သာသနာပိုင် အဖဆရာတော်ကြီး ပီတာ လွီးစ်အမှူးပြု၍ ရဟန်းဘုန်းတော်ကြီးများ၊



အသင်းဂိုဏ်းအသီးသီးမှ သူတော်စင်သီလ ရှင်များ၊ မိဘဆွေမျိုးများနှင့် ရဟန်းလောင်း များ၊ မေ့မိတ်ဆွေဘာသာတူများ မပါဝင်နိုင် သော်လည်းအဖက်ဖက်မှ ဝိုင်းဝန်း ဆုတောင်း မေတ္တာပို့သ ပေးကြသော ရပ်နီးရပ်ဝေးရှိ မိတ်ဆွေရောင်းရင်းများ အားလုံး ကို အထူးကျေးဇူးတင်ရှိပါကြောင်းမြော်မြင်ခြင်းသီလ ရှင်အသင်းဂိုဏ်း၏ကိုယ်စား မာတာရ်ကြီး စီစီးလျာ ဒေါဒေါ ပြောကြားသွားခဲ့ပါသည်။ (ရိုဏ်း SdP)

ခရစ္စမတ်အကြိုတရားပွဲကျင်းပခြင်း

မန္တလေးဂိုဏ်းချုပ်သာသနာ၊ ၁၁၊ ၁၂၊ ၂၀၁၆



မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိလမ်း(၈၀x၃၄x၃၅ကြား) ရှိ စိန်ဂျိုးဇက်(လဖုန်း) ဘုရားကျောင်းတွင် ခရစ္စမတ်အကြို တရားပွဲအား (၁၁၊ ၁၂၊ ၂၀၁၆)ရက်နေ့ ညနေ(၆း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အကြိုတရားပွဲသို့ ဘုန်းတော်ကြီး(၃)ပါး၊ ဦးပွဲခင်းကြီး(၄)ပါး၊ သီလရှင်(၂)ပါး ၊ လဖုန်းသာသနာအုပ်စုမှ ဘာသာတူများ နှင့်အတူ မွေမိတ်ဆွေများ ပါဝင်ခဲ့ပါသည်။ ခရစ္စမတ်အကြို တရားပွဲ တွင်ကျောင်းထိုင် ဘုန်းတော်ကြီး Fr.Peter

မျိုးအောင်နှင့်အတူ Fr.John Aye Kyaw, Fr.James Lukeတို့မှထွက်ပြောတရားရေးအေးများတိုက်ကျွေးခဲ့ကြပါသည်။ Fr.John Aye Kyaw မှ ထွက်ပြောတရားရေးအေး တိုက်ကျွေးရာတွင် "ဒီနှစ်ခရစ္စမတ်မှာ ကိုယ်က ရယူမယ့်သူတွေမဟုတ်ဘဲ ကိုယ်က ပေးနိုင်သောသူ၊ အစေခံနိုင်သောသူ၊ အနစ်နာခံနိုင်သောသူ၊ အလျော့ ပေးနိုင်သောသူ၊ အရှုံးပေးနိုင်သောသူ၊ စွန့်လွှတ်နိုင်သောသူ၊ နာကျည်းမှုတွေ ပြေပျောက်အောင်လုပ်ပေးနိုင်တဲ့သူတွေဖြစ်ဖို့ကြိုးစားကြပါ။

ရှေ့တန်းမှာ အလံ ဖြူမထောင်ခင် အိမ်မှာ အရင်အလံဖြူထောင်နိုင်အောင်ကြိုးစားကြပါ။ အိမ်မှာ မေတ္တာတရားထားဖို့လိုတယ်။ ဒါမှမဟုတ် ရင်တော့ကျွန်တော်တို့လှူသမျှ အလှူတွေ၊ ဆုတောင်းသမျှဟာတွေ၊ ကုသိုလ်ကောင်းမှုတွေ အဲဒါတွေက ဘယ်ရောက်သွားမလည်း၊ ဒါကြောင့်ငြိမ်းချမ်းစွာ နဲ့အသက်ရှင်ကြရအောင်၊ ခရစ္စမတ်သည် ဒီဇင်ဘာ(၂၅) ရက်နေ့တစ်ရက် တစ်ရက်တည်း မဟုတ်ဘဲ နေ့တိုင်းဖြစ်နိုင်အောင် ကြိုးစားကြရအောင်၊ နေ့တိုင်းခရစ္စမတ်၊ နေ့တိုင်း ခရစ္စတူးသခင် တပည့်တော်၊ တပည့်တော်မတို့ရဲ့နလုံးသားထဲမှာ၊ အိမ်မှာ၊ အလုပ်မှာ၊ ဆွေမျိုးသားချင်းအသိုင်းအဝိုင်းမှာ မွေးဖွားပါစေ။ ခရစ္စတူးသခင် နေ့တိုင်းမွေးဖွားပါစေ။ ပျော်ရွှင်သော ခရစ္စမတ်၊ နေ့တိုင်း ခရစ္စမတ်ဖြစ်နိုင်ကြပါစေ။ ခရစ္စမတ်ရဲ့ပျော် ရွှင်မှုကိုကိုယ်တိုင် ခံစားတက်ပြီးတော့သူ တစ်ပါးကိုလည်း ဝေငှပေးနိုင်သူများ ဖြစ်နိုင်ကြရအောင်။

သာယာပျော်ရွှင်တဲ့ခရစ္စမတ်ရဲ့အနစ်သာရနဲ့ သခင်ဘုရားကို လက်ခံကြို ဆိုကြပါဖို့"ဟု ထွက်ပြောတရားရေးအေးတိုက် ကျွေးခဲ့ပါသည်။
ကျောင်းထိုင်ဘုန်းတော် ကြီး Fr. Peter Myo Aung မှလည်း လူအဖြစ်ကို ယူတော်မူပြီး ကြွရောက်လာမည့် ကယ်တင်ရှင်အားကြိုဆိုရာတွင် မိမိတို့၏ စိတ်နှလုံးသာယာအား ပြင်ဆင်နိုင်ဖို့ရန်အတွက်နှင့် အားလုံးအတူတကွ ကြိုဆိုလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့စိန်ဂျိုးဇက်လဖုန်းအုပ်စုမှာရှိသော ဂေါပကလူကြီးများမှဦးဆောင်ကာခရစ္စမတ်အကြိုတရားပွဲကိုပြုလုပ်ခြင်းဖြစ်တယ်ဟု ပြောကြားခဲ့ပါသည်။ ထို့နောက် စိန်ဂျိုးဇက် (လဖုန်း) သာသနာအုပ်စုမှ ကလေးသူငယ်များအဖွဲ့၊ လူငယ်များအဖွဲ့နှင့် မိခင်များအဖွဲ့မှလည်း ခရစ္စမတ်တေးသံသာများ၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
Pinky (MDY-OSC)

ဂိုဏ်းပေါင်းစုံ သတော်စင်များအဖွဲ့ ဘဲလင်းအကျဉ်းထောင်သို့ ခရစ္စမတ်အကြိုမိတ္တူတရားပွဲပူဇော်

မန္တလေးဂိုဏ်းချုပ်သာသနာ၊ ၁၁၊ ၁၂၊ ၂၀၁၆

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာမှ Fr.Peter Myo Khin (SDB)ဦးဆောင်သော ဂိုဏ်းပေါင်းစုံသတော်စင်များအဖွဲ့သည် ဒီဇင်ဘာလ (၁၁)ရက်နေ့က ဘဲလင်းအကျဉ်းထောင်သို့ သွားရောက်ကာခရစ္စမတ်အကြို မိတ္တူတရားပွဲတော်မြတ်ကို သွားရောက် ပူဇော်ပေးခဲ့ကြပါသည်။

မိတ္တူတရားပွဲတွင် Fr. Peter Myo Khin မှ ထွက်ပြော တရားရေးအေးတိုက်ကျွေးရာတွင် မကြာခင်မှာ ကြွရောက်လာမည့် ကယ်တင်ရှင်အား ကြိုဆိုရန်အတွက်ပြင်ဆင်ကြဖို့လိုကြောင်း၊ ပြင်ဆင်ရာတွင် အမိကပြင်ဆင်ရမည့်အရာမှာ စိတ်နှလုံးသားဖြစ်ကြောင်း၊ ကယ်တင်ရှင်ဟာကျွန်ုပ်တို့ရဲ့ နလုံးသားထဲမှာမွေးဖွားလာမှာဖြစ်ကြောင်း၊ မိမိတို့ရဲ့ နလုံးသားထဲတွင် အခြားသော အရာများနှင့်ပြည့်နှက်နေပါက မမွေးဖွားနိုင်ကြောင်း၊ ဝါတွင်းကာလတွင် ပြင်ဆင်သကဲ့သို့ခရစ္စမတ်ကာလတွင်လည်း ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ပြင်ဆင်ရာတွင် အချက်(၃)ချက်ရှိကြောင်း၊ (၁)ဆုတောင်းခြင်း၊ (၂) ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ (၃)မိမိတို့၏စိတ်အားထိန်းချုပ်ခြင်းတို့ဖြစ်ကြောင်း၊ မိမိတို့၏စိတ်အား ထိန်းချုပ်နိုင်ခဲ့ကြသည့် အတွက်တစ်ချိန်က မိမိတို့ရဲ့ဒေါသ၊ မာန၊



အတ္တ၊အမှားတွေကြောင့်ဒီအထဲကိုရောက်ခဲ့ကြပြီးဒီလိုတွေဖြစ်အောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့်အချက်(၃)ချက်အတိုင်း ကျင့်ကြံကြပြီး ကယ်တင်ရှင်အား စောင့်မျှော်ကြိုဆိုကြရန်နှင့် အပြစ်များအားခွင့်လွှတ်ပြီးကောင်းမွန်သော နေရာကိုပို့ဆောင်ပေးမှာဖြစ်ကြောင်း၊ ယခုကဲ့သို့အကျဉ်းထောင်အတွင်းမှာ ရောက်နေရပေမယ့်လည်း ဝါနဲ့အတူဘုရားသခင်ရှိတယ်ဆိုပြီး အားယူဖို့လိုကြောင်း၊ ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကိုယူတော်မူ

သည့် အဓိကအချက်သည် လူသားများ၏ အပြစ်အား ဆေးကြောပေးရန်အတွက်ဖြစ်ကြောင်း၊ ထို့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ အကျဉ်းထောင်တွင် ရောက်ရှိနေကြပေမယ့်လည်း ခရစ်တော်သခင်၏ ချစ်ခြင်းအားဖြင့် ခွန်အားယူကြဖို့ ရန်အတွက် ဟောကြားခဲ့ပါသည်။
ဘဲလင်းအကျဉ်းထောင် အတွင်းမှ အကျဉ်းသား တစ်ဦးမှလည်း "ယခုလို ခရစ္စမတ်အကြို မိတ္တူတရားပွဲကို ကြားနာရသည့်အတွက်ပျော်ပါတယ်။မိသားစုတွေကို

လည်းသတိရပါတယ်" ဟုပြောပြခဲ့ပါသည်။
ဂိုဏ်းပေါင်းစုံသတော်စင်များအဖွဲ့သည် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း စုဝေး၍ အကျဉ်းထောင်များ၊ဆေးရုံ၊အနာကြီးရောဂါကုဆေးရုံ၊မျက်မမြင်ကျောင်း၊ မိဘမဲ့ကျောင်းများသို့သွား ရောက်ကာ နှစ်သိမ့်ပေးခြင်း၊ လိုအပ်သည် များကိုထောက်ပံ့ခြင်းနှင့် မိတ္တူတရားပွဲပူဇော်ပေးခြင်း အလှူငွေသင့် သလို ပြုလုပ်ပေးလေ့ရှိသည်ဟုသိရှိရပါသည်။
Pinky(MDY-OSC)

စိန်ဖရန်စစ်ဇေးဗီးယား ကာသိဒြယ်ဘုရားကျောင်း(၇)နှစ်ပြည့်မွှေးနေ့

ဘားအံသာသနာ၊ ၁၀၊ ၁၂၊ ၂၀၁၆

ဘားအံမြို့စိန်ဖရန်စစ်ဇေးဗီးယား ကာသိဒြယ်ဘုရားကျောင်းပွဲ မတိုင်မီအကြို နေ့(၂၀၊ ၂၀၁၆)၌ ဘားအံသာသနာလုံး ဆိုင်ရာ ရဟန်းသံဃာတော်များ လစဉ်ဝတ် စောင့်ခြင်းနှင့် စိန်ဖရန်စစ်ဇေးဗီးယားဂိုဏ်း မှသီလရှင်(၁၉)ပါးနှင့် ဘရာသာရ်(၂)ပါးတို့ အတူတကွ ဝတ်စောင့်ခြင်းများပြုလုပ်ခဲ့ ကြသည်။

စိန်ဖရန်စစ်ဇေးဗီးယား ကာသိ ဒြယ် ဘုရားကျောင်း၏(၇)နှစ်ပြည့်မွှေးနေ့ ပွဲကို(၃၊ ၁၂၊ ၂၀၁၆) နံနက် ၈:၃၀ တွင် ဆရာတော် ဂျက်စတင်း စောမင်းသိုက်မှ ဦးဆောင်ပြီး ရဟန်းသံဃာတော် (၁၉) ပါး ခြံရံကာ မုတ္တမတရားတော်မြတ်ပူဇော်ခဲ့ ပါသည်။ ထိုမုတ္တမတရားတော်မြတ်တွင် သီလရှင် ၂၄ ပါးကိုရင် ၃ပါး ၊ ဘာသာသူ ၇၀၀ ခန့် မုတ္တမ၌ ပါဝင်ခဲ့ပါသည်။

ဆက်လက်ပြီး အဖဆရာတော်ဘုရား ၏ ဩဝါဒ၌ "သာသနာတစ်ခုလုံး၏(၇)နှစ် မြောက်ပွဲဖြစ်သည့်အတွက် ဘုရားသခင်၏ ကြည့်ရှုမှုကိုကျေးဇူးတင်ကြောင်း၊ အားလုံး ရဲ့ပံ့ပိုးမှုဆုတောင်းပေးမှုများပါဝင်ကြောင်း၊ ရဟန်းတော်များ၊ သီလရှင်များနှင့်ကိုရင်များ

ကလည်းပေးဆက် အနစ်နာခံကြသည့်အ တွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ သည်။ ဆက်လက်ပြီး သာသနာတော်ကြီး တိုးတက်ဖို့ရန်အတွက် ဘုန်းကြီးရဟန်း ၊ သီလရှင်၊ ဓမ္မဆရာများသာမက မိသားစုစီ တိုင်း၏ တာဝန်ဖြစ်ကြောင်း၊ မိမိအနေနှင့် ဤသာသနာတော်ကြီးအတွင်းတွင် အားရ တာတွေ့ရှိသလို၊ အားမရတာတွေလည်း ရှိနေသေးကြောင်း၊ မိသားစုတိုင်း ကိုးရီး ယားဇတ်ကားကိုအချိန်မပေးပဲ မိသားစု စိပ်ပုတီးစိပ်ခြင်းကိုဦးစားပေးပြီးပါအရင်တု န်းကလပ်ပဲ ဓမ္မတေး သီချင်းသံများ ပျံ့လွင့် လာစေချင်ကြောင်း၊ သာသနာတိုင်းတွင် လူငယ်အဖွဲ့၊ ဂေါပက အဖွဲ့များ ဖွဲ့ပေး ဖို့ ရန် ရဟန်းတော်များ၊ သီလရှင်များ၊ ဓမ္မ ဆရာများကို မေတ္တာရပ်ခံခဲ့ပါသည်။ လူငယ် များအတွက် လိုအပ်ချက်များရှိခဲ့သည့် အတွက် လူငယ်များကိုအထူး တောင်းပန် ကြောင်း၊ ဆက်လက်ပြီးထိုသာသနာတော် သည်ချမ်းသာကြွယ်ဝတဲ့ သာသနာတော် မဟုတ်သည့်အတွက် စိန်ဖရန်စစ်ဇေးဗီး ယားကဲ့သို့ နှိမ့်ချအနစ်နာခံပေးဆက်နိုင်ဖို့၊ တစ်ယောက်ကိုတစ်ယောက် ဖေးမ ကူညီ ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံကြောင်း၊ လူငယ်



များသည်လည်း ခေတ်၏ ရေစီးကြောင်း ထဲမှာပဲ မျောမနေပဲ မိမိ၏သာသနာ၊ မိမိ၏ လူမျိုး၊ မိမိ၏ဘာသာ သာသနာကို ချစ်ဖို့၊ တန်ဖိုးထားဖို့လိုကြောင်း၊ သန့်ရှင်းသော စက္ကရမင်တူးကို ခံယူကြဖို့၊ ယုံကြည်ခြင်း၌ ခိုင်မာဖို့၊ မာန်မာနတွေ ခဝါချနိုင်ဖို့ရန်နှင့် ဘုရားသခင်ကို ကျေးဇူးတင်တတ်ဖို့လို ကြောင်း၊ ဆက်လက်ပြီးဘာသာသူတွေအ နေ့နဲ့သာသနာကို ဆက်ကပ်ပေးနေတဲ့ သူတော်စင်တွေကိုလည်း ကျေးဇူးတင်စေ

လိုကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက် ပြီး အတန်းပညာကို လေ့လာနေသော စာသင် နေသောကလေးများသည်လည်း မိမိအတန်း ပညာကိုသာမက နှလုံးသားနဲ့ သင်ယူရတဲ့ မေတ္တာတရားအကြောင်းကိုလဲ သင်ယူလေ့ လာကြဖို့၊ နောက်ဆုံးအနေနဲ့ စိန်ဖရန်စစ် ဇေးဗီးယားကဲ့သို့ ကျင့်ကြံ အားထုတ်နိုင်ကြပါစေ"ဟုဆုတောင်းပေးခဲ့ ပါသည်။ (Hpaan-Osc)

ဘုရားကျောင်းဆောင် ရေစက်ချမင်္ဂလာပေးခြင်း

ကျိုင်းတုံသာသနာ၊ ၁၀၊ ၁၂၊ ၂၀၁၆



ကျိုင်းတုံကက်သလစ်သာသနာ၊ ယန်းခမ်းအထက်စိန်ဂျီးဇက်ရွာ၌ အသစ်တည် ဆောက်ထားသော မာရိယာအစွန်းတာဘုရားကျောင်းဆောင်အသစ် ရေစက်ချကောင်းချီး မင်္ဂလာပေးပွဲကို ဒီဇင်ဘာလ(၁၀) ရက် မနက်တွင် ကျိုင်းတုံကျောင်းထိုင်းဘုန်းတော်ကြီး အန်းဂျေလိုစိုင်းပျန်းနှင့် ရွာသူကြီးဦးအားဂုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ မုတ္တမတရားတော် မြတ်တွင် ဓမ္မဆရာသင်တန်းကျောင်းအုပ်ဘုန်းတော်ကြီးဂျိုးဇက်အားမူ ဦးဆောင်၍ ရဟန်း ဘုန်းတော်ကြီးများက ဘုရားကျောင်းဆောင်သစ် ဖြစ်မြောက်ရေးအတွက်စေတနာသဒ္ဓါ ရက်ရောစွာဖြင့်လှူဒါန်းခဲ့ကြသော စိန်ဂျီးဇက်ဘာသာသူများနှင့် ရပ်ဝေးရပ်နီးရှိကျေးဇူးရှင် များအတွက် ဆုတောင်းပူဇော်ပေးခဲ့ကြပါသည်။

ကျိုင်းတုံကက်သလစ်သာသနာ ကျောင်းထိုင်းဘုန်းတော်ကြီးအန်းဂျေလိုစိုင်းပျန်းမှ တရားတော်သွန်းလောင်းပေးခဲ့ပါသည်။ စိန်ဂျီးဇက်ရွာမှ ကက်သလစ်ဘာသာတူများ မိမိတို့၏ကိုယ်ထူကိုယ်ထဖြင့် ထိုဘုရားကျောင်းဆောင်သစ်ကို ဆောက်လုပ်ခြင်းဖြစ်ပါ သည်။ မာရိယာအစွန်းတာ ဘုရားကျောင်းဆောင်သစ်သို့ ဘုန်းတော်ကြီးများ သီလရှင် များ၊ ဘာသာတူများ၊ ရပ်နီးရပ်ဝေးမှဘာသာတူများလာရောက် ချီးမြှင့်ဆုတောင်း ပေးကြသည်။ (ရိုစို Sdp)

အမျိုးသမီးများအသင်း ရံပုံငွေဖျော်ဖြေပွဲ

လားရှိုးသာသနာ ၃၊ ၁၂၊ ၂၀၁၆

လားရှိုးဂိုဏ်းအုပ်သာသနာလုံးဆိုင်ရာ ကက်သလစ်အမျိုးသမီးများအသင်း၏ ရံပုံငွေဖျော်ဖြေ ရေးကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် လားရှိုးမြို့၊ ယေဇူးရွှေနန်းလုံးတော်ဘုရားကျောင်း ဝင်းရှိ နှင်းဆီခန်းမတွင် မွန်းလွဲ(၃)နာရီမှ ည(၈)နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ လားရှိုးသာသနာလုံးဆိုင်ရာ အမျိုးသမီးများလှုပ်ရှားမှုတွင် မိခင်များ၏အကူအညီ နှင့် စတိတ်ရှိုးဖျော်ဖြေမှုများကို ဒေါ်မေရီခေါန်နှင့် ဒေါ်အန်ဂျလားတို့မှ ဦးဆောင်ကာ အဖဆရာတော် ဖီးလစ် ဇဟောင်း၊ ဘုန်းတော်ကြီးများ၊ စစ္စတာရ်များနှင့်ဘာသာတူများစွာမှလည်း အားတက်သရော လာရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။မစီစီမေနိုင်(LSO-Osc)



မဟိုသာသနာ့အကျိုးတော်ဆောင်များနှင့်တွေ့ဆုံပွဲ

ပုသိမ်သာသနာ၊ ၁၃၊ ၁၂၊ ၂၀၁၆



ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီနှင့် ပုသိမ်ရိုက်ကူးအုပ်သာ သနာ့ ဗဟိုသာသနာ့အကျိုးတော်ဆောင်များ တွေ့ဆုံပွဲတစ်ခုကိုပုသိမ်မြို့၊ စိန်ပိတာကာသီဒြယ် တွင် ၁၃၊ ၁၂၊ ၂၀၁၆ နေ့ညနေ(၄)နာရီတွင် တွေ့ဆုံခဲ့ပါသည်။ ဦးစွာ အဖဆရာတော် ဂျွန်မန်းဆိန်းဟိုက အဖွင့်ဆုတောင်းမေတ္တာဖြင့်စတင်ပေးခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်မန်းဂျော်နီက နိုင်ငံရေးနှင့်ဘာသာရေးကို မည် သို့ လက်တွဲဆောင်ရွက်ရမည့် အကြောင်းအရာများနှင့်မိမိတို့ ဘာသာအတွက် လိုအပ်သမျှ တို့အား ကိုယ်တော်ရှင်ထံမှ ခွန်အားယူ၍ ဆောင်ရွက်သွားကြရန် မှာကြားသွား ခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ ဗဟိုသာသနာ အကျိုးတော်ဆောင်များ မရမ်းချောင်း ရဟန်းဖြစ်သင် ကျောင်းမှ ကျောင်းသားများ၊ ဓမ္မဆရာ၊ ဆရာမများ စုစုပေါင်း(၁၂၀) ဦးတက်ရောက်ခဲ့ကြ ပါသည်။ တွေ့ဆုံပွဲအားညနေ(၅း၃၀)တွင် အဆုံးသတ်၍ဆရာတော်ကြီး၏ ကောင်းချီးတော် ကို ခံယူခဲ့ကြပါသည်။

(နန့်ဂျူလိုင်အေး- ပုသိမ်)

တောင်ကြီးသာသနာ၊ ၁၃၊ ၁၂၊ ၂၀၁၆

ခြောက်လပတ် အစည်းအဝေး



သာသနာလုံးဆိုင်ရာကက်သလစ်လုပ်ငန်း ခြောက်လပတ်အစည်းအဝေး ကို ယနေ့(၁၀၊ ၁၂၊ ၂၀၁၆) ရက်နေ့ နံနက်(၈) နာရီတွင် အောက်မေ့ဘွယ်လေးထပ် တိုက်မော့ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သာသနာအတွင်းရှိတိုက်နယ်တစ်ခုစီမှ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ဝိုက်ချုပ်ဆရာတော်ကြီး Basilio Athai မှ ဩဝါဒမြှောက်ကြားရာတွင် "ဆုတောင်းခြင်းသည်ခရစ်ယာန်အသက်တာအတွက် အထူး အရေးပါကြောင်း၊ ဆုတောင်းခြင်းအားဖြင့် ခွန်အားယူလုပ်ဆောင်အကောင်အထည်ဖော် သွားကြဖို့" တိုက်တွန်းအားပေးသွားပါသည်။ ဘုန်းတော်ကြီး Fr တင်ဖေမှ ကက်သလစ် လုပ်ငန်းနှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည်များကို ရှင်းပြဆွေးနွေးကာ တက်ရောက် လာကြသောတိုက်နယ်အသီးသီးမှ ကိုယ်စားလှယ်များက မိမိတို့တိုက်နယ် အတွင်း လုပ် ဆောင်မှုများကိုတင်ပြသွားကြပါသည်။ မွန်းလွှဲ(၁း၃၀) နာရီတွင် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲ ဆွေးနွေးခြင်းပြုလုပ်ခဲ့ကြပါသည်။ (U Sai Sheng)

လူကုန်ကူးခြင်းတိုက်ဖျက်ရေး - အစ်ဆာရာ

Issara Institute သည် အချက်အလက်များ၊ နည်းပညာ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ဖြင့် လူကုန်ကူးမှုကို တိုက်ဖျက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် လွတ် လပ်သည့် NGO တစ်ခုဖြစ်ပါသည်။ Issara Institute သည် ပြည်ပထုတ်ကုန် လုပ်ငန်းစဉ် များတွင် ဖြစ်ပွားသော လူကုန်ကူးမှုကို အဓိကတိုက်ဖျက်မည့် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိက ကဏ္ဍ၊ အစိုးရနှင့် NGO မိတ်ဖက်အဖွဲ့အစည်းများ၏ စုပေါင်းအားကိုယူပြီး ထိုင်းနိုင်ငံ၏ စီးပွားရေးကျင့်ဝတ်ကောင်းများဖြစ်ပေါ်ခြင်းဖြင့် ဟန်ချက်ညီ အကျိုးအမြတ် ရစေမည့် ဆန်းသစ်သည့်နည်းလမ်းသုံးသည့်အဖွဲ့ဖြစ်ပါသည်။

အစ်ဆာရာရဲ့ ရွှေအိမ်မက် ဖုန်းအပလီကေးရှင်း မကြာမီ လာတော့မည်!!!! ထိုင်းနဲ့မြန်မာပြည်မှာရှိကြတဲ့ အလုပ်သမားများ အလုပ်အကြောင်း၊ အလုပ်ရှာဖွေပေးသော အေဂျင် စီများ အကြောင်း၊ အလုပ်သမားနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများအကြောင်း ကိုရွှေအိမ်မက် မှာ လေ့လာဖလှယ် နိုင်ပါတော့မယ်!!

သင့်ဘဝတိုးတက်ပြီး လုံခြုံစိတ်ချ သာယာဖို့ တစ်ဦးနှင့်တစ်ဦး အလွယ်တစ်ကူ ချိတ် ဆက်နိုင်ပြီး အသိအမြင်၊ ဗဟုသုတ ကြွယ်ဝလာ ဖို့ အတွက်မကြာခင်လာတော့မဲ့ ရွှေအိမ်မက် ဖုန်း အပလီကေးရှင်းကို အစ်ဆာရာ မြန်မာ ဖေ့ဘုတ် တွင် အခမဲ့ ဒေါင်း နိုင်ပါတော့မယ်!!

ရွှေ့ပြောင်းအလုပ်သမားများ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ အခြားအလုပ်သမားများ၏ လှုပ်ရှားမှုများကို သိမြင်နိုင်ဖို့ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် အသုံးဝင် မည့် သတင်းအချက်အလက်များ လေ့လာနိုင်ဖို့ လိုအပ်လျှင် အကူအညီ တောင်းနိုင်ဖို့ အစ်ဆာရာ မြန်မာ ဖေ့ဘုတ် ကို LIKE ကြဖို့...

ဘုရားကျောင်းသစ်ကောင်ချီးပေးခြင်း

ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ မယ်တော်သခင်မမိုးကောင်းကင်သို့ပင့် ဆောင်ခံရဘုရားကျောင်းသစ်ကို ၁၁၊ ၁၂၊ ၂၀၁၆(တနင်္ဂနွေနေ့)တွင်ကောင်းချီးပေးပွဲကျင်းပ ခဲ့ပါသည်။

ထိုကောင်းချီးပေးပွဲတွင် ကလေးကက်သလစ်သာသနာပိုင်ဆရာတော် ဖဲလစ်ကကြီးမှူး၍ ဖဲကြီးဖြတ်ပေးပြီး ကောင်းချီးမင်္ဂလာပေးအပ်ခဲ့ပါသည်။ ဘုရားကျောင်း သစ်ရေစက်ချပွဲ မစ္စားတရားတော်တွင် ရဟန်းတော်(၂၄)ပါးပါဝင်ပူဇော်ခဲ့ကြပြီး ဆရာ တော်ဖဲလစ်မှ ဘုရားကျောင်းဆောက်လုပ်ခွင့်ရသော ရဟန်းဘုန်းတော်ကြီးနှင့်တကွ မြို့မ ဘာသာတူများ၏ ရရှိခံစားရမည့် ကောင်းချီးမင်္ဂလာကို ဓမ္မဟောင်းကျမ်းပိုဒ်များမှ ကောက်နုတ်ကာ ဩဝါဒမိန့်ကြားခဲ့ပါသည်။ "ဘုရားကျောင်းသည် ဘုရားရှိခိုးရာနေရာ၊ ဝိညာဉ်ရေးတိုးတက်ရှင်သန်စေရန် စက္ကရမင်တူးများခံယူရာနေရာနှင့် သမ္မာကျမ်းစာဖတ်ရှု ထောက်ရှုရာနေရာ ဖြစ်ကြောင်း" ဆက်လက်မိန့်ကြားခဲ့ပါသည်။

ဘုရားကျောင်းသစ်ရေစက်ချပွဲတွင် ဘာသာတူ(၃၀၀၀)ခန့် ပါဝင်ဆု တောင်း ခဲ့ကြောင်းသိရပါသည်။ ဘုရားကျောင်းသစ် ဖွင့်ပွဲတော်အတွင်း ဖျော်ဖြေရေး အစီ အစဉ်များပြုလုပ်ကြကာ ကြွရောက်လာသူများ ဖျော်ရွှင်စွာပါဝင်အားပေးခဲ့ကြပါသည်။
မီး(ကလေး)

သမ္မာကျမ်းစာပြိုင်ပွဲပါဝင်မည့်မေးခွန်းများနှင့်မေးခွန်းပုံစံများ

- ယခုနှစ် ညောင်လေးပင်ပွဲတော်တွင်ပြုလုပ်မည့် သမ္မာကျမ်းစာပြိုင်ပွဲတွင် ပါဝင်မည့် မေးခွန်းများ နှင့်မေးခွန်းပုံစံများမှာအောက်ပါအတိုင်းဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။
 - ၁။ မေးခွန်းပုံစံများမှာ (က)အမှားအမှန်ရွေးခြင်း၊ (ခ)အမှန်ဆုံးအားရွေးချယ်ခြင်း၊ (ဂ)ကွက်လပ် ဖြည့်ခြင်းများ။
 - ၂။ မေးမြန်းမည့်သမ္မာကျမ်းစာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (က) မိုးဇယ်၏ကျမ်း(၅) စောင်နှင့် ရာဇဝင်ကျမ်းများ (ခ) ပရောဖက်ကျမ်းများ (ဂ)တမန်တော်ဝတ္ထု ရှင်ပေါလုပေးစာ နှင့် ဟေဗြဲဩဝါဒ (ဃ)ဇေဝလီကျမ်းနှင့် ရှင်ယောဟန်ကျမ်းများ
- မှတ်ချက်။ ။တွဲဘက်ကျမ်း(၉)စောင်၊ ဆာလံကျမ်း၊ ပညာလိမ္မာကျမ်းနှင့် ဆော်လမွန် သီချင်းများပါဝင်မည်မဟုတ်ကြောင်း (ပြိုင်ပွဲကျင်းပရေးကော်မတီ)

CBCM-Herald အလှူရှင်များ

၁	ဦးဩဂုတ်စတင်းမိသားစု (ရန်ကုန်)	၅ ၀၀၀
၂	ဦးရွှန်မိသားစု (ပြင်ဦးလွင်)	၁၀ ၀၀၀
၃	ဒေါ်စန်းကြည်(လားရှိုး)	၂ ၀၀၀
၄	ဒေါ် မယော်နန် (လားရှိုး)	၃ ၅၀၀
၅	ပါစကားမန်စွမ်းလျှံ	၅၀ ၀၀၀
၆	အမည်မဖော်လိုသူ	၂၅ ၀၀၀
၇	ဒေါ်လှကြည်	၁၀ ၀၀၀
၈	မအဲလစ်(မိုင်းလား)မိသားစု	၁၀ ၀၀၀

ရွှေအိမ်မက်

ယခုအစ်ဆရာအဖွဲ့မှ မြန်မာအလုပ်သမားများအတွက် နေ့စဉ်သတင်းများဖတ်ရှုနိုင်ရန်၊ မိမိတို့ ကိုယ်တိုင် အကြံဉာဏ်ကောင်းများ ဗဟုသုတများ ဖလှယ်နိုင်ရန်နှင့် အကူအညီလိုအပ်ပါက ဆက်သွယ်အသုံးပြုနိုင်ရန် **"ရွှေအိမ်မက်"** ဖုန်းအပလီကေးရှင်းကို စီစဉ်ထားပါသည်။

မကြာခင် **"ရွှေအိမ်မက်"** ကို အစ်ဆရာမြန်မာ ဖွဲ့စည်းတတ်ပတ်ဆိုင် အခမဲ့ ဒေါင်းလုဒ်လုပ်နိုင်တော့မည်!!


ဒို့လုပ်သမားများအတွက် ရွှေအိမ်မက်

အစ်ဆရာ

အစ်ဆရာ မြန်မာ

မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်သက်ဆိုင်သော သတင်းများ နှင့် လိုအပ်သည့် အကူအညီအတွက် (၂၄)နာရီ ဆက်သွယ်စုံစမ်းနိုင်မည့် ဖေ့ဘုတ်

080 456 5560 | အခမဲ့ဆက်သွယ်နိုင်သည့်ဖုန်း : 18000 10 180



မွေတေးဖြစ်တဲ့ Trinita Star (မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ် ကျင်းပ ခဲ့တဲ့ မွေတေးသီချင်းဆို ဖြိုင်ပွဲ)ရဲ့ သီချင်းများကို ၂၀၁၇ နှစ်သစ်ကူးမှာ ဖြန့်ချိပါတယ်။

မွေသီချင်း(ဝတ်ပြုကိုးကွယ်ခြင်းမှာအသုံးပြုနေတဲ့မွေသီချင်း)များကို ညောင်လေးပင်မယ်တော် ပွဲတော် မှာ ဖြန့်ချိပါမယ်။

DVDအခွေများကို မိမိတို့နှင့် အနီးစပ်ဆုံးဆရာတော် ကျောင်းများနှင့် လူထု ဆက်သွယ်ရေး ရုံးများမှာ ပို့ပေးထားပါမယ်။

ကိုယ်စားလှယ်ဖြန့် ပေးချင်တဲ့ သူများရှိရင်လည်း အကြောင်းကြား ပေးပါ။

မေတ္တာရပ်ခံခြင်း။

မူရင်းအခွေများကိုသာအားပေးကြပါ။ Copy လုပ်တယ် ဆိုတာ မူပိုင်ခွင့်ပြုချက်လိုအပ်ပါတယ်။

မူပိုင်ခွင့်ပြုချက်မရပဲ copy မပြုလုပ်ခြင်းဖြင့် အချင်းချင်း ကူညီရင်းပံ့ပိုးကြပါစို့။

ကျေးဇူးတင်လျှက်...

Fr.Leo Mang SDB - CBCM-OSC Director)

ဆက်ကပ်လူငယ်များအားပိတ်ခေါ်ခြင်း

အကြောင်းအရာ။ **RVA မြန်မာဘာသာအစီအစဉ် Online Program** အတွက်ဆက်ကပ်လူငယ်များကို အလုပ် အကိုင် ဖိတ်ခေါ်ခြင်း။

မြန်မာပြည် ကက်သလစ်အသင်းတော်အနေဖြင့် (RVA) Radio Veritas Asia အသံလွှင့်ခြင်း အစီအစဉ်သည် ကက်သလစ် ဘာသာဝင်များအတွက် အသက်ပညာဉာဏ်အားရရှိရာ တစ်ခုတည်းသော မီဒီယာဖြစ်ပါသည်။ ဤအစီအစဉ်ကို ရေဒီယိုဖြင့်လည်းကောင်း၊ ယခုခေတ်သမယ၌ အင်တာနက်ဖြင့် ချိတ်ဆက်လျက် Laptop, Tablets, ဟန်းဖုန်းများဖြင့်၂၄ နာရီ အချိန်မရွေး၊ နေရာမရွေးမှဖမ်းယူနားဆင် နိုင်ပါသည်။ ပိုမိုတိုးတက်ရန် လိုအပ်သောပြင်ဆင်မှုများကို စီစဉ်ဆောင်ရွက်လျက် ရှိနေပါသည်။ သို့ဖြစ်ပါ၍ Online နှင့်ပတ်သက်သော နည်းပညာရပ်ကို စိတ်ပါဝင်စားပြီးလက်တွေ့လုပ်ဆောင်နေ သောအသင်းတော်အား ဆက်ကပ်လိုသည့် ကက်သလစ်လူငယ်များအား RVA မြန်မာပိုင်းအစီအစဉ်မှဖိတ်ခေါ်ပါသည်။ အသေးစိတ် သိရှိလိုပါက အောက်ပါအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်ရန်။ (ရုံးဖုန်း) ၀၂-၃၄၆၂၁

၀၉-၂၅၅၄၀၀၃၁ **Sr. Say Phaw,** ၀၉-၂၅၄၉၀၇၃၁ **Sr. Regina**

၀၉-၂၅၂၅၀၀၅၀ **Pinky,** ၀၉-၂၅၉၄၀၄၉၂၇ **William Zaw Naing Oo**

E-mail – mandalayrva@gmail.com / rosematilda97@gmail.com

(၁၁၅) ခြံမြောက် ညောင်လေးပင် ဘုတောင်းပြုည့်လှဒ်ဝယ်တော်သင်ပုဂ္ဂိုလ်ကြီး

(၃-၂-၂၀၁၇) နေ့

(၁၂-၂-၂၀၁၇) ရက်နေ့အထိ

(၉) ရက်အကြိုဘုတောင်းခြင်း နိမိတ်ကို (၃-၂-၂၀၁၇)သောကြာနေ့မှ စတင်ကျင်းပပါမည်။

ရွှေတော်ငြီးခွို ကြွပျောက်ပါရန် ပျက်ပြိုက်လွှဲစွဲ မိတ်ကြွေးအပ်ပါသည်။

မေတ္တာရပ်ခံခြင်းနှင့် ချစ်ခင်အားပေးခြင်းများကို အလေးထားပေးပါ။

သင်၏လက်ကိုင်ဖုန်းထဲသို့ (RVA)အာရှသမ္မတရားလေလှိုင်းအသံများကို Mobile ဖြင့် (၂၄)နာရီနားဆင်နိုင်ပါပြီ။

<http://myanmar.rveritas-asia.org/> အချိန်အခါမရွေး၊ နေရာမရွေး RVA - Mobile - သုံးကြစို့